

လူတိုင်းသည် မိမိကိုယ်ကို ချစ်ကြသည်သာဖြစ်၏။ ချစ်လည်း ချစ်အပ်၏။ ဤသို့ ချစ်အပ်ကြောင်းကို သိရှိသူသည် မိမိဘဝ နှစ်နာ ဆုံးရှုံးရမည့် မကောင်းမှုတို့ကို မပြုသင့်ကြချေ။ ထိုသို့ မပြုလုပ်မိစေ ရန် မမေ့မလျော့ဘဲ မြဲမြံသောသတိဖြင့် ထိန်းသိမ်းစောင့်ရှောက် သင့်ကြ၏။ မကောင်းမှုကို ရှောင်ကြဉ်၍ မိမိကိုယ်ကိုချစ်ရာရောက် အောင် ကြိုးစားအားထုတ်ရာ၏။ **အတ္ထဝင်(ဓမ္မပဒ - ၁၅၇)**

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မောင်တောဒေသသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်



မောင်တော ဇန်နဝါရီ ၇

မောင်တောဒေသသို့ ဒုတိယအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင် ရွက်ရန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင် သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက နီရူလာ ကျေးရွာနှင့် အလယ်သံကျော်ကျေးရွာ များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နီရူလာကျေးရွာ ရဲကင်းစခန်းသို့ ရောက်ရှိကြပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အကြမ်းဖက် တိုက်ခိုက်သူ ခြောက်ဦးမှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိပြီး ကင်းစခန်း

စာမျက်နှာ ၃ ကော်လံ ၁ ❀

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များ နီရူလာကျေးရွာ ရဲကင်းစခန်း၌ ကြည့်ရှု စစ်ဆေးစဉ် (သတင်းစဉ်)

အားဖြည့်ဆန်ကို လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲသင့်




သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် ဇန်နဝါရီ ၇

အာဟာရအားဖြည့်ဆန်များကို လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် အာဟာရချို့တဲ့သည့် ဒေသများ၌ ထိထိရောက်ရောက် သုံးစွဲသွားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောကြားသည်။ “ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာ နာဂဒေသမှာ ဝက်သက်ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဲဒီဒေသ အတွက် အားဖြည့်ဆန် ၁၀ တန် ဝယ်ယူလှူဒါန်းခဲ့ပါတယ်။ အားဖြည့်ဆန်ဟာ လူမှု ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့

စာမျက်နှာ ၄ ကော်လံ ၄ ❀



စာမျက်နှာ ၁၆-၁၇

Oramin-G

ခန္ဓာသန့်စွမ်းစိတ်ရွှင်လန်းစို့ 'ဒေါက်တာပင်-ဂျီ' ကို သောက်ကြပါစို့...

ဒေါက်တာပင်-ဂျီ

အဆင့်မြင့်ဂျင်ဆင်းအားပေး

MARKETED BY: AA MEDICAL PRODUCTS LTD. TEL: (011) 249590, 2-31 391644-50

မလိုလားအပ်သော အဓိပ္ပာယ်လွှဲမှားမှုများ

အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုစလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လာခြင်းကို နိုင်ငံတော်အစိုးရက ဝမ်းမြောက်ဝမ်းသာကြိုဆို၍ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတော်အစိုးရက အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် အင်ဒိုနီးရှားနိုင်ငံ အစိုးရအနေဖြင့် ၎င်းတို့လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုစလုံးထံ မျှမျှတတ ရောက်ရှိမည်ဆိုသည်ကို အခိုင်အမာ အာမခံချက်ရရှိပြီးဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရက ၎င်းတို့၏ အကူအညီပေးအပ်ခြင်းကို သံတမန်လမ်းကြောင်းမှတစ်ဆင့် အဆိုပြုဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုစလုံးအတွက် သံတမန်လမ်းကြောင်းမှတစ်ဆင့် အဆိုပြုကူညီနိုင်ကြောင်းကို နိုင်ငံတော်အစိုးရက ရန်ကုန်အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အကြောင်းကြားပြီးဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အသိုင်းအဝိုင်းတစ်ခုအား ကူညီရန် အထောက်အပံ့ရယူာဉ်များစေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရပါသည်။ ပဋိပက္ခအသွင် ဖြစ်ပွားလျက်ရှိသော အသိုင်းအဝိုင်းနှစ်ခုအနက် တစ်ခုတည်းကို ရွေးချယ်ကူညီခြင်းသည် အဆိုပါ ကူညီမှုပြုသည့် အသိုင်းအဝိုင်းသာ မှန်ကန်သည်ဟု ရပ်တည်လိုက်သော အဓိပ္ပာယ်သက်ရောက်နေပါသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မှန်ကန်မျှတသော ဖြေရှင်းချက်တစ်ရပ်ရရှိရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းကိုစီအန်နယ်ကွယ်တိုင် အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ပစ္စုပ္ပန်အခြေအနေတွင် မလေးရှား NGOs များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အသိုင်းအဝိုင်းတစ်ခုသာကူညီရန် စီစဉ်နေမှုသည် ကော်မရှင်၏ လုပ်ဆောင်ချက်များအား ပိုမိုအခက်အခဲကြုံတွေ့စေပါသည်။ အသေအချာ အလေးအနက်သုံးသပ်ပါက မလေးရှား NGOs များ၏ စီစဉ်ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မလေးစားသည့် အဓိပ္ပာယ်မျိုး သက်ရောက်သွားနိုင်ပါသည်။ ပဋိပက္ခဖြစ်ပွားလျက်ရှိသော အသိုင်းအဝိုင်းနှစ်ခုအနက် တစ်ခုတည်းကို ရွေးချယ်ကူညီခြင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုသောအဓိပ္ပာယ်ကို ပေါ့ပျက်စေပါသည်။

မလေးရှား NGOs များ၏ စီစဉ်ဆောင်ရွက်နေမှုကို ယခုအချိန်အထိ သံတမန်လမ်းကြောင်းမှတစ်ဆင့် အကြောင်းမကြားသေးခြင်းသည်လည်း စိုးရိမ်စရာအခြေအနေတစ်ရပ်သို့ ဦးတည်စေနိုင်ပါသည်။ ၂၀၁၀ ပြည့်နှစ် မေလ ၃၁ ရက် နံနက် ၄ နာရီခွဲတွင် အစွဲရေးကွန်မန်ဒိုများသည် ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းပြည်သူများအား ကူညီရန် ဦးတည်လာသော သင်္ဘောခြောက်စင်းပါ သင်္ဘောအုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှုကြောင့် လူကိုဦး သေဆုံးခဲ့သကဲ့သို့ ၃၀ ကျော် ဒဏ်ရာရခဲ့ပါသည်။ အဆိုပါ သင်္ဘောအုပ်စုသည် ဂါဇာကမ်းမြောင်ဒေသအပေါ် အစွဲရေးနိုင်ငံက ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှစ၍ ချမှတ်ထားသော ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ပါသည်။ ၎င်းတို့ပေးပို့လိုသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပါလက်စတိုင်းပြည်သူများထံ မည်သို့မည်ပုံရောက်ရှိမည် မသိရှိနိုင်၍ ဂါဇာလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (The Free Gaza Movement)က အစွဲရေးနိုင်ငံ၏ ရေကြောင်းပိတ်ဆို့မှုကို ပြောင်ချိုးဖောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရန် မြန်မာနိုင်ငံမှ သံတမန်လမ်းကြောင်းများ ဖွင့်လှစ်ထားရှိပေးပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မလေးရှား NGOs များ၏ အကူအညီပေးရေး ရေယာဉ်များသည် မရည်ရွယ်သော အဓိပ္ပာယ်များ လွှဲမှားသက်ရောက်မှု မရှိစေရန်အတွက် မြန်မာနိုင်ငံမှ ဖွင့်လှစ်ပေးထားပြီးဖြစ်သော သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာ့ဒီမိုကရေစီရပ်ရှင် ရက်သတ္တပတ်ပွဲတော်တွင် ပြသမည့် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းများ ရိုက်ကူးပြသနိုင်ရေး တတိယအကြိမ် ညှိနှိုင်းစည်းဝေး

ရန်ကုန် ဇန်နဝါရီ ၇

မြန်မာ့ဒီမိုကရေစီရပ်ရှင် ရက်သတ္တပတ်ပွဲတော်တွင် ပြသမည့် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းများ ရိုက်ကူးပြသနိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာ့ဒီမိုကရေစီရပ်ရှင် ရက်သတ္တပတ်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းများ ရိုက်ကူးပြသနိုင်ရေးအတွက် ဇာတ်လမ်းရရှိရေးသည် အဓိကကျကြောင်း၊ ထို့ကြောင့် ဇာတ်လမ်းများ ရွေးချယ်ပြီးစီးရေး၊ ဇာတ်လမ်းများ စုစည်းပြီး ဆောလျင်စွာ ရရှိရေး၊ ဇာတ်လမ်းကိစ္စပြီးပြတ်မှ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူများကိစ္စကို ဆက်လက်

ဆောင်ရွက်သွားရေးတို့ကို ပိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များက ဇာတ်လမ်းရွေးချယ်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရေး၊ ဇာတ်ညွှန်းရေးသားရေး၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်း - ရီရီမြင့်၊ ဥဗ္ဗာသန်
ဓာတ်ပုံ - ရဲထွဋ်



ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးပြောကြားစဉ်

လွတ်လပ်ရေးနေ့အခမ်းအနား အထူးခြားဆုံးနှစ်အဖြစ် ကျင်းပနိုင်ခဲ့

လွယ်ဂျယ် ဇန်နဝါရီ ၇

တရုတ်နယ်စပ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကချင်ပြည်နယ် လွယ်ဂျယ်မြို့၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြက်ခင်းပြင်၌ ထူးခြားစွာ ကျင်းပနိုင်ခဲ့သည်။ ယခုနှစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ တွင် ကျင်းပပြီးနောက် နံနက် ၇ နာရီတွင် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်ဦးက ဖတ်ကြားသည်။ လွယ်ဂျယ်မြို့၌ နိုင်ငံတော်သမ္မတကြီး၏ သဝဏ်လွှာကို ယခုနှစ်မှစ၍ ပထမအကြိမ် ဖတ်ကြားခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ အထူးခြားဆုံး ကျင်းပခဲ့ပြီး စုစုပေါင်း



အမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ အထူးခြားဆုံး ကျင်းပခဲ့ပြီး စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရင်ငြိမ်းပန်း (လွယ်ဂျယ်)

နိုဘယ်လ်-မြန်မာ စာပေပွဲတော် ကျင်းပရေး စာနယ်ဇင်းရှင်းလင်းမည်

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်း အမျိုးသားဇာတ်ရုံ၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၂၊ ၂၃ နှင့် ၂၄ ရက်တို့တွင် နိုဘယ်လ်-မြန်မာ စာပေပွဲတော် ၂၀၁၇၊ ရသစာပေကို စာအုပ်ဈေးပွဲတော်နှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

အဆိုပါ နိုဘယ်လ်-မြန်မာ စာပေပွဲတော် ၂၀၁၇၊ ရသစာပေကျင်းပခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများကြား ပိုမိုသိရှိနိုင်ရေးအတွက် ဇန်နဝါရီ ၁၀ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel ၌ ပွဲတော်ကျင်းပရေး တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကြမည်ဖြစ်ရာ သတင်းမီဒီယာများ တက်ရောက်သတင်းရယူနိုင်ကြောင်း သိရသည်။

ကိုချစ်

မှုခင်းအသိပညာပေး ပြခန်းယာဉ်ဖြင့်ပြသ

လက်ပံတန်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှူးကြီး မျိုးမင်းထိုက်၏ စီစဉ်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း လှည့်လည်၍ မှုခင်းအသိပညာပေး ပြခန်းယာဉ်မှာ လက်ပံတန်းမြို့သို့ ဇန်နဝါရီ ၅ ရက်က ရောက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် တပ်ဖွဲ့ဝင်များ လိုက်ပါကာ ချမ်းသာကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှေ့တွင်လည်းကောင်း၊ မြို့မရပ်ကွက် လမ်းမတော်လမ်းနှင့် ဘူတာလမ်းဆုံ လူစည်ကားရာ နေရာတွင်လည်းကောင်း၊ မင်းရပ် ရပ်ကွက် လမ်းမတော်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင်လည်းကောင်း၊ ပြသရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။ (၀၅၃)

ရွှေ၊ ငွေ၊ စက်သုံးဆီနှင့် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးနှုန်း ၇-၁-၂၀၁၇				ခင်ရတနာ-စုစည်းသည်။		
ရွှေဈေးနှုန်း(အောင်သမာဓိ)				နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေး (ပဟိုဘဏ်)		
ရန်ကုန်	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၄၇၅၀၀	အမေရိကန်	တစ်ဒေါ်လာ	၁၃၅၀ . ၀
ရန်ကုန်	၁၅ ပဲရည်	တစ်ကျပ်သား	ကျပ် ၇၉၇၆၀၀		တစ်ယူရို	၁၄၂၉ . ၄
မန္တလေး	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၄၇၅၀၀		တစ်ဒေါ်လာ	၉၄၄ . ၂၉
စက်သုံးဆီဈေးနှုန်း(တစ်လီတာဈေး) ရန်ကုန်				ထိုင်း	တစ်ဘတ်	၃၇ . ၈၃
				အိန္ဒိယ	တစ်ရူပီး	၁၉ . ၉၂
ဒီဇယ်	၆၉၀/၇၀၅ ကျပ်			တရုတ်	တစ်ယွမ်	၃၀၁ . ၇၈
အောက်တိုန်း ၉၂	၇၀၀/၇၁၀ ကျပ်			မလေးရှား	တစ်ရင်းဂစ်	၁၉၅ . ၉၄
အောက်တိုန်း ၉၅	၇၄၀/၇၅၅ ကျပ်					
ပရီမီယံဒီဇယ်	၇၁၀/၇၂၅ ကျပ်					

✽ ရွှေဗိုလ်

ဝင်ပေါက်အား လက်နက်ငယ်ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၍ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိမှု၊ အကြမ်းဖက်တိုက်ခိုက်သူထဲမှ ပစ္စတိုသေနတ်တစ်လက်၊ ဆိုင်ကယ်သုံးစီး၊ သိမ်းဆည်းရရှိမှုဖြစ်စဉ် ဖြစ်ပွားသည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခင်းဖြစ်ပွားချိန်တွင် မျက်မြင်ကြုံတွေ့ရသူများအား တွေ့ဆုံမေးမြန်းသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နီရှုလာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံမေးမြန်းရာ ဒေသခံများက ကျေးရွာ၌ နိုင်ငံတော်နှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အစားအစာများ လုံလောက်စွာ ရရှိပါကြောင်း၊ အကြမ်းဖက်သမားများ

လိုပါကြောင်း၊ အခက်အခဲမှာ အပြင်သို့သွားလာခွင့်ကို ခွင့်ပြုစေလိုပါကြောင်း တင်ပြကြသည်။

ဒေသခံများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌက စာသင်ကျောင်းများကို ဖွင့်လှစ်ထားပြီး ဆရာ ဆရာမများလည်း သင်ကြားပေးရန် အသင့်ရှိနေသဖြင့် ကလေးငယ်များကို ကျောင်းသို့စေလွှတ်ရန်၊ NVC ကတ်များ ဆောလျင်စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်မီဒီယာများနှင့်ဖြစ်စေ တွေ့ဆုံမေးမြန်းပါက ဖြစ်စဉ်ဖြစ်ရပ်များကို အမှန်တိုင်း ဖြေကြားပေးရန်လိုကြောင်း၊ စိုးရိမ်စိတ်ဖြင့် လိမ်ညာပြောရန် မလိုကြောင်း၊ သွားရေးလာရေးအတွက် အခက်အခဲများရှိပါက အုပ်ချုပ်ရေးတာဝန်ခံများနှင့်တွေ့ဆုံ၍ တင်ပြနိုင်ကြောင်း၊ ဈေး



ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များ အလယ်သံကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံစဉ် (သတင်းစဉ်)



က မိမိတို့ ရွာအနီးသို့ လာရောက်၍ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခြင်းကြောင့် မိမိတို့ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ နောင်တွင် မိမိတို့ ကျေးရွာပတ်ဝန်းကျင် လုံခြုံရေးအတွက် သတိထားပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားစေခြင်း၊ အခြားမတရားပြုခြင်းများ လုံးဝမရှိပါကြောင်း၊ နိုင်ငံတော်မှ စီစဉ်ပေးမည့် NVC ကတ်ကို လက်ခံရယူ

ရောင်းဈေးဝယ်ကိစ္စ၊ သာသနာရေးကိစ္စတို့အတွက် သီးခြားအသွားအလာကန့်သတ်မှုမရှိကြောင်းကို တာဝန်ရှိသူအသီးသီးကလည်း ရှင်းလင်းပြီးဖြစ်ကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။

အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ဝင်းတို့သည် အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျေးရွာသူများနှင့် သီးခြားစီတွေ့ဆုံ၍ ကျေးရွာအတွင်းရှိ အမျိုးသမီးများအားမေးမြန်းရာ ၎င်းတို့ကျေးရွာ၌ မည်သည့် ရဲတပ်ဖွဲ့ဝင်ကမှ ထိကပါ၊

ရိုက်ပါးလုပ်ခြင်းမရှိပါကြောင်း ကျေးရွာသူများက ရင်းနှီးစွာဖြေကြားကြသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အလယ်သံကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိကြပြီး ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ စားဝတ်နေရေး၊ ပညာသင်ကြားရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိပါက တင်ပြကြရန် ပြောကြားရာ အလယ်သံကျော် ကျေးရွာသားများက မိမိတို့ ကျေးရွာအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ လုံးဝ

မရှိပါကြောင်း၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ NVC ကတ် ရရှိရေးနှင့်အကျိုးသက်ရောက်မှုကို တိတိကျကျ မသိရှိပါကြောင်း စသည်ဖြင့် တင်ပြရာ တာဝန်ရှိသူများက ရွာသားများ နားလည်အောင် NVC ကိစ္စ၊ ငါးဖမ်းလေ့ထွက်ခွာရေးကိစ္စတို့ကို အသေးစိတ်ရှင်းလင်း ပြောကြားကြသည်။

ကော်မရှင်ဥက္ကဋ္ဌကလည်း ရွာသားများအနေဖြင့်လည်း ယခုလို ရှင်းလင်း

ပြမှုများကြောင့် မိမိတို့ လုပ်သင့်လုပ်ထိုက်သည်များကို မှန်ကန်စွာ သိမြင်ကြပြီး ထပ်ဆင့်၍ အခြားရွာသားများကိုလည်း ရှင်းလင်းပြောကြားရန်လိုကြောင်း၊ အခက်အခဲရှိပါက မိမိတို့အပိုင်းက ရှင်းလင်းပေးမည်ဖြစ်ကြောင်း ထပ်မံမှာကြားသည်။

ရွာသူရွာသားများအနေဖြင့် NVC ကတ်ရရှိရေး လုပ်ငန်းစဉ်များနှင့် အကျိုးသက်ရောက်မှုများကို စိတ်ဝင်စားစွာ မေးမြန်းကြကြောင်း တွေ့ရှိရသဖြင့် ထပ်ဆင့်ရှင်းလင်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေသခံများအနေဖြင့် ဖြစ်စဉ်များနှင့် မိမိတို့လိုချင်သည်များကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် ပြောဆိုကြရန် လိုအပ်ကြောင်း၊ ထိုသို့ တင်ပြဆောင်ရွက်မှသာ ဒေသတည်ငြိမ်မှုရရှိပြီး လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ရေလုပ်သားများ လုံခြုံစိတ်ချစွာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ငါးဖမ်းလေ့ထွက်ခွာတရားဝင်မှတ်ပုံတင်များ ထုတ်ပေးနေ

ပါကြောင်း ပြောကြားသည်။

ထို့အတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ဝင်းတို့သည် ကျောင်းဝင်းအတွင်း၌ ကျေးရွာသူများနှင့် သီးခြားစီတွေ့ဆုံ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ကျေးရွာရှိ အမျိုးသမီးများနှင့် ကလေးငယ်များအား အကြမ်းဖက်တိုက်ခိုက်ခံရမှု ရှိ မရှိ မေးမြန်းရာ ၎င်းတို့က လုံးဝမရှိပါကြောင်း ဖြေကြားကြပြီး မိမိတို့သည် မိခင်များဖြစ်၍ မိသားစုဘဝအေးချမ်းလုံခြုံရေးကိုသာ လိုလားပါကြောင်း ဖြေကြားကြသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် အလယ်သံကျော်ကျေးရွာအနီးရှိ အမှတ်(၄)နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း စုစောင့်ခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး တပ်ဖွဲ့ဝင်မိသားစုများအတွက် မီးဖိုချောင်သုံး စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။ ထို့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရဲချုပ်ဇော်ဝင်းကလည်း စားသုံးဆီများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဖယ်ခုံမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံ

ဖယ်ခုံ ဇန်နဝါရီ ၇

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဖယ်ခုံမြို့နယ် ထင်းရှူးကုန်းကျေးရွာ၌ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၆၃၀ ဖြင့် ဆောက်လုပ်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖယ်ခုံမြို့နယ်ခန့်မဆောင်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသခံတိုင်းရင်းသားများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်ချက်များကိုတင်ပြကြသည်။

ထို့နောက် ဖယ်ခုံမြို့ မြို့ဦး



ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေကျပ် ၂၅ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် မိုးပြခန်းမဆောင်ညောင်ပိုင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်

များကို လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မိုးပြခန်းမဆောင်တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုသည်။ ထို့နောက် အခြေခံပညာ အထက်တန်းကျောင်းသို့

ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ယင်းနောက် ရှေးဟောင်းသမိုင်းဝင် မွေတော်ဓာတ်စစ် စေတီတော်နှင့် နီးဘုရားတို့ကို ဖူးမြော်ကြည့်ညိကာ

အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အလားတူ ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ဖယ်ခုံမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် (၁၃၀×၃၀)ပေ RC နှစ်ထပ်ဆောင်နှင့် အုတ်ညှပ် (၉၀×၃၀) ပေ အဆောင်များ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မြတ်သိန်းသန်းခန်းမဆောင်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(မြို့နယ် ပြန်/ဆက်)

အများအားဖြင့် သာယာမည်

နေပြည်တော် ဇန်နဝါရီ ၇

နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျားမိုးရွာနိုင်သည်။ ရွာရန်ရာနွန်း ၆၀ ဖြစ်သည်။

မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနွန်း ၈၀ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

(မိုး/ဇလ)

လူမျိုးတုံးသတ်ဖြတ်ခြင်း၊ အဓမ္မပြုခြင်းဆိုသည့် စွပ်စွဲချက်များသည် မမှန်ကန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်

အမေးအရေးနှင့် စာတိပုံ - ဇင်ဦး၊ ကိုမင်း

ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် သုံးသပ်အကြံပြုတင်ပြနိုင်ရန် ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်က မောင်တောဒေသအတွင်း ဒုတိယအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

ဦးထွန်းမြတ်(စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

မောင်တောမြို့နယ် ခရီးစဉ်နှစ်ရက်အတွင်း မောင်တောမှာ အခြေချတဲ့ UN၊ INGO၊ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖြစ်ပါတယ်။ သူတို့ လက်တွေ့လုပ်ကိုင်နေရတာတွေနဲ့ ပတ်သက်လို့ အခက်အခဲ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေ ကျေးရွာတွေကို သွားရောက်ကူညီတဲ့နေရာမှာ လုံခြုံရေးအရ ဘေးကင်းမယ်ဆိုရင် သွားခွင့်ပြုပါတယ်။ ဒီကျေးရွာတွေကတော့ သွားခွင့်ပြုတယ်။ ဟိုကျေးရွာတွေကတော့ သွားခွင့်မပြုဘူးဆိုတဲ့ဟာမျိုး သူတို့အနေနဲ့ အထင်အမြင်လွဲမှားတာတွေကို နားလည်အောင် ရှင်းပြပေးပါတယ်။

အရေးအကြီးဆုံးကိစ္စကတော့ မောင်တောနယ်မြေက UN အဖွဲ့အစည်းတွေမှာ နိုင်ငံခြားသားတွေ အများဆုံးရှိပါတယ်။ သူတို့က ဒီနယ်မှာနေနေတဲ့အတွက် ဒီနယ်မှာဖြစ်တဲ့ ဖြစ်စဉ်တွေကို တခြားသူတွေထက် ပိုပြီးတော့ မှန်မှန်ကန်ကန်သိတယ်။ ဒါကြောင့် သတင်းတွေအမျိုးမျိုး ထွက်နေတာတွေအတွက် အဖြစ်မှန်ကို လူတွေသိအောင်၊ အထူးသဖြင့် နိုင်ငံခြားက တွေ့ရ၊ မြင်ရ၊ ကြားရတဲ့ စာဖတ်ပရိသတ်တွေ ယုန်ထင်ကြောင်ထင်ဖြစ်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုနေတာတွေနဲ့ အခြေအနေအမှန်ကို ကမ္ဘာကသိအောင် ကူညီပြီး ပြောပြပေးစေချင်တာပါ။

နိုင်ငံခြားမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ကောလာဟလသတင်းတွေဟာ လက်တွေ့မြေပြင်အခြေအနေမှာ တကယ်မဟုတ်ပါဘူး။ မရှိပါဘူး။ မဖြစ်ပါဘူးဆိုတဲ့ဟာကို ဘယ်လိုလုပ်ပြီးတော့ သာဓကပြရမလဲ။ ရှိတဲ့ဟာက ပြုလို့ကောင်းတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ မြေပြင်က အဖြစ်မှန်ကို ကူညီပြီးတော့ မှန်တဲ့အတိုင်းပြောကြပါလို့ ပြောချင်ပါတယ်။

အခု မောင်တောမှာအခြေချတဲ့ UN၊ INGO၊ NGO အဖွဲ့အစည်းတွေ ကူညီထောက်ပံ့တာနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတာလေးတွေရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နားမလည်တာလည်းရှိတယ်။ ဥပမာ အဖွဲ့တစ်ဖွဲ့က ဘာပြောလဲဆိုရင် ဆေးရုံမှာတက်နေတဲ့ သူရဲလူနာတွေဆိုရင် လိုချင်တဲ့ ဆေးဝါးတို့၊ အစားအသောက်တို့ အကူအညီတို့ မရဘူးလို့ ပြောတယ်။ ဘေးက ဆေးရုံတက်နေတဲ့ ခုတင်က လူနာကိုကျတော့ သူတို့ပေးတယ်ဆိုပြီး အမြင်ကွဲလွဲတာတွေရှိတယ်။ အဲဒါကို INGO အဖွဲ့အစည်းတွေက သူတို့တွေရဲ့ အဖွဲ့အစည်းမှာ မှတ်ပုံတင်ထားတဲ့သူမှ ကူညီထောက်ပံ့လို့ရပါတယ်လို့ ပြန်ရှင်းပြပါတယ်။ အဲဒီလိုမျိုး ဆေးဘက်က၊ ကျန်းမာရေးဘက်က အဖွဲ့အစည်းတွေမှာ အကူအညီလိုချင်ရင် ကြိုတင်ပြီးတော့ သူတို့နဲ့ လက်တွဲညှိနှိုင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

ဦးစောသလေးစော(စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

ပထမအကြိမ်အစည်းအဝေးမှာပဲ ကျွန်တော်နဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်တို့က တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များဆောင်ရွက်တဲ့အခါ လုံခြုံရေးဆောင်ရွက်ရာမှာ ပြင်ပက စွပ်စွဲချက်တွေ ပြင်ပမှာဖော်ပြတဲ့သတင်းအချက်



ဦးထွန်းမြတ်



ဦးသာဉာဏ်



ဒေါ်ကျိန်ငိုက်မန်



ဒေါက်တာ ဒေါ်သက်သက်ဇင်

အလက်တွေ့အပေါ် မှန်ကန်မှု ရှိ မရှိ စစ်ဆေးဖို့ တာဝန်ယူထားပါတယ်။

ဒီတစ်ကြိမ်ကတော့ ဒုတိယအခေါက် လာတာဖြစ်ပါတယ်။ မနေ့ကဆို ကျွန်တော်တို့ ဘာသာရေးဆိုင်ရာ အဖွဲ့တွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ ဟိန္ဒူအဖွဲ့အစည်း သုံးခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးအဖွဲ့တွေနဲ့ တွေ့တဲ့အခါ သူတို့တွေဖြစ်ပျက်နေတဲ့ အခက်အခဲတွေထဲမှာ ပြဿနာက သွားရေးလာရေးခက်ခဲတယ်။ သွားဖို့လာဖို့ ပိတ်ပင်ထားတဲ့ ဟာတွေရှိတဲ့အခါမှာ တချို့ လုပ်ဆောင်ရမယ့်ကိစ္စတွေအတွက် သူတို့မှာ ပြဿနာရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့ အစီရင်ခံစာမှာ နိုင်ငံတော်သမ္မတအထိ အစီရင်ခံမှာဖြစ်တဲ့အတွက် ပြင်ပမှာရှိတဲ့ သတင်းဌာနတွေက ပြောထားတဲ့ ကိစ္စတွေမှာ မှန် မမှန် သုံးသပ်ဖို့အတွက် သတင်းအမှန်ရမှ ကောင်းကောင်း ဆုံးဖြတ်နိုင်မှာဖြစ်တဲ့အတွက် သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း ဖြေပေးဖို့ ပြောခဲ့တယ်။

ကျွန်တော်တို့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရတာ၊ နိုင်ငံတော်ရဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ မေးတဲ့အခါမှာ သူတို့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေဟာ ဒီအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံထဲမှာနေတဲ့ ဒီနိုင်ငံကဥပဒေတွေ လေးစားလိုက်နာရမယ်။ စခန်းကို တိုက်ခိုက်ခံရတာကိုလည်း သူတို့အနေနဲ့ လက်ခံနိုင်တဲ့အကြောင်း မရှိပါဘူးဆိုပြီး သူတို့က ပြောတယ်။ သူတို့တင်ပြတဲ့ အချက်တွေအပေါ်မှာလည်း နိုင်ငံတော်အကြီးအကဲတွေက ဆောင်ရွက်ပေးနိုင်ဖို့လည်း တောင်းဆိုပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ရောက်တဲ့အခါ ဆရာတော်တွေက မိန့်ကြားတာမှာ လုံခြုံရေးနဲ့ လူဦးရေစာရင်း လုပ်တဲ့အခါမှာ ဥပဒေအရ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့အတွက် လိုအပ်တယ်။ မောင်ဖြူ မောင်မည်း ခွဲခွဲခြားခြား သိနိုင်မှ တရားဥပဒေစိုးမိုးမှုကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်မယ်ဆိုတဲ့ အနေအထားကို သိခဲ့ရပါတယ်။ ဟိန္ဒူကတော့ အားလုံးအဆင်ပြေပါတယ်။ ဒီလိုမျိုးအကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ရောင်းရေးဝယ်တာ ကိစ္စတွေအတွက် နည်းနည်းပါးပါး အဟန့်အတားဖြစ်တာလောက်ပဲ တင်ပြပါတယ်။ အားလုံးကို ခြုံပြောရမယ်ဆိုရင် ဒီတစ်ခေါက်မှာ ရတဲ့ အချိန်အတိုင်းအတာအတွင်း လုပ်ခဲ့ရတဲ့အပေါ်အားရကျေနပ်မှု ရှိတယ်။ ဆက်လက်ပြီးတော့ ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ အကြံဉာဏ်ကို ကော်မရှင် အစီရင်ခံစာအတွက် အကြံဉာဏ်သစ်တွေ အများကြီးရတဲ့အတွက် အစီရင်ခံစာထဲမှာ ထည့်သွင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးသာဉာဏ်(စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

မနေ့က ဘာသာပေါင်းစုံနဲ့ တွေ့ဆုံခဲ့တာမှာ ဘာသာအားလုံးက ပြီးခဲ့တဲ့အဖြစ်အပျက်တွေအတွက် စိတ်မကောင်းကြပါဘူး။ အားလုံးကလည်း နောက်တစ်ခါ ဒီလိုအဖြစ်အပျက်တွေ မဖြစ်ဖို့ ဘာသာအားလုံးကလည်း သာတူညီမျှနေထိုင်ဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားကြပါတယ်။ အခုအဖြစ်အပျက်ကတော့ အရင်တုန်းကဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခနဲ့ မတူပါဘူး။ အခုကတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတဲ့ အကြမ်းဖက် လူတစ်စုကြောင့် ဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်လူတစ်စုရဲ့ သိမ်းသွင်းချက်တွေကို နားမယောင်ဖို့လည်း အကြံပြုခဲ့ပါတယ်။ ဆရာတော်များထံကလည်း ဩဝါဒခံခဲ့ပါတယ်။ အဲဒီမှာလည်း သမိုင်းကြောင်းကိုသိခဲ့ရပါတယ်။ ကျွန်တော်တို့ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာကိုလည်း ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး အဖြစ်မှန်ကို တင်ပြသွားရမှာ ဖြစ်ပါတယ်။

အခု ကျွန်တော်တို့နိုင်ငံကို လိုလားတဲ့နိုင်ငံရှိတယ်။ မလိုလားတဲ့ နိုင်ငံရှိတယ်။ အဲဒါတွေထဲကမှ တချို့နိုင်ငံတွေက ပြင်းထန်တဲ့ စွပ်စွဲချက်နှစ်ခုရှိပါတယ်။ လူမျိုးတုံးအောင် သတ်ဖြတ်ခြင်း၊ အဓမ္မပြုခြင်းဆိုပြီး မြောက်မြားစွာသော စွပ်စွဲချက်တွေရှိပါတယ်။ ဒီစွပ်စွဲချက်တွေ မမှန်ကန်ကြောင်းကိုလည်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ရွာတိုင်းရွာတိုင်းကို ရောက်အောင်သွားပြီးတော့မှ တချို့ရွာတွေမှာ ဒီရွာက ဒီလိုအမျိုးသမီးတွေစွပ်စွဲတယ်။ ဒီရွာမှာနေတာ ဟုတ်သလားမေးတဲ့အခါကျ မဟုတ်မမှန်ကြောင်း ကြားသိရပါတယ်။ ကျွန်တော်နဲ့ရဲချုပ်တို့ တာဝန်ယူရတာကတော့ အသေအပျောက်စာရင်း၊ ပျက်စီးမှုစာရင်း၊ အကြောင်းရင်းကို အဖြစ်မှန်တိုင်းစုံစမ်းပြီးတော့ အမှန်အတိုင်း နိုင်ငံတော်ကို တင်ပြမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေဖြစ်ပွားဖို့ စေ့ဆော်စည်းရုံးမှုတွေကို မသိနားမလည်တဲ့ ဒေသခံတွေကို သွေးဆောင်စည်းရုံးပြီး ဖြစ်စဉ်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ရွာသူရွာသားတွေကလည်း ဒီလိုဖြစ်စဉ်မျိုး နောင်မဖြစ်ပွားဖို့ ဝိုင်းဝန်းပူးပေါင်းကာကွယ်ကြဖို့ သတင်းကောင်းတွေ ကြားသိခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ဟာ အေးချမ်းတော့မယ်လို့ မျှော်လင့်ပါတယ်။

နိုင်ငံတစ်ခုတည်းမှာနေထိုင်တဲ့ နိုင်ငံသားတိုင်းမှာ အခွင့်အရေးတင်မကဘူး ပြန်လည်ပေးဆပ်ရမယ့် တာဝန်ဝတ္တရားတွေ ရှိတယ်။ တရားဥပဒေစိုးမိုးဖို့ ကူညီရမယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတည်ဆောက်ဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွေကို တိုင်းပြည်မှာ တိုးတက်လာအောင် ဖန်တီးပေးမယ်ဆိုရင် ဒီနိုင်ငံဟာ အာရှမှာ အများကြီး တိုးတက်လာမှာပါ။

ဒေါ်ကျိန်ငိုက်မန်(စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

ကျွန်မအနေနဲ့ မောင်တောမြို့နယ် ခရီးစဉ်နှစ်ရက်အတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ၊ ရခိုင်တိုင်းရင်းသူတွေ နှစ်ဖွဲ့စလုံးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ပါတယ်။ သူတို့တွေရဲ့ ပြောကြားချက်အရ အခုကြားနေရတဲ့ တပ်မတော်က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုသတင်းတွေဟာ ကောလာဟလသတင်းပဲ ဖြစ်တယ်ဆိုတာကို အားလုံးက မှတ်ချက်ပြုထားတာကို တွေ့ရပါတယ်။ ဒီဒေသပတ်ဝန်းကျင်မှာ မွေးဖွားပြီး ကြီးပြင်းလာတဲ့ နှစ်ပေါင်း ၇၀ အတွင်း နေထိုင်လာတဲ့ အမျိုးသမီးတွေက အစတပ်မတော်က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ မကြားခဲ့ဘူး။ မတွေ့ခဲ့ဘူးဆိုတာမျိုးပဲ ပြောပါတယ်။ အဲဒီအတွက် ကြောင့် အခုကြားနေရတဲ့ သတင်းတွေကတော့ ကောလာဟလသတင်းတွေလို့ပဲ ထင်ပါတယ်။

ဒေသခံတွေက လောလောဆယ်မှာ လွတ်လပ်စွာ နေ့ညစီးပွားရှာစားလိုတယ်။ ပင်လယ်ထဲကို သွားလာလို့မရတဲ့ အခြေအနေလေးတွေ၊ စီးပွားရေး၊ စားဝတ်နေရေး အခြေအနေလေးတွေ အဆင်ပြေချင်တယ်ဆိုတဲ့ ကိစ္စရပ်လေးတွေ အများဆုံးတင်ပြတာကို တွေ့ရပါတယ်။

ဒေါက်တာ ဒေါ်သက်သက်ဇင်

(စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

ကျွန်မတို့ဒီကော်မရှင်မှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီးတော့ အောက်ခြေမှာ ဘယ်လောက်အထိ မှန်ကန်မှုရှိတယ် မရှိဘူးဆိုတာ သိဖို့စုံစမ်းဖို့ တာဝန်ယူထားပါတယ်။ မနေ့က မြို့သူကြီးကျေးရွာက အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မောင်တောမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့နံနက်မှာ နီရူလာကျေးရွာက အမျိုးသမီးတွေ၊ အလယ်သံကျော်ရွာက အမျိုးသမီးတွေနဲ့ တွေ့တဲ့အခါ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး သူတို့ဟာ မျက်မြင်သက်သေမရှိတဲ့အတွက် ဒါကိုဟုတ်မဟုတ် သုံးသပ်လို့ မရဘူးလို့ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ ဒီလိုကိစ္စတွေ ဖြစ်နိုင်ခြေမရှိနိုင်တဲ့အကြောင်း ပြောပါတယ်။ သူတို့အခက်အခဲတွေမှာ သွားရေးလာရေး အဆင်မပြေတာတွေ ရှိတယ်လို့ ပြောတယ်။ ဒါကနဲ့သတ်ထားလို့လားဆိုတော့ မဟုတ်ပါဘူး။ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကြောင့် ကြောက်လို့ မသွားကြတာပါလို့ ပြောတယ်။ နောက်တစ်ခုက အလယ်သံကျော်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကြောင့် တံငါလုပ်ငန်းလုပ်ကိုင်ဖို့ သွားရေးလာရေး အခက်အခဲရှိတယ်။ ဒါတွေကြောင့် စားရေးသောက်ရေးခက်တယ်လို့ ပြောပါတယ်။ ရလာတဲ့ အချက်တွေကို စုစည်းပြီးတော့ ပြန်လည်စိစစ်သုံးသပ်ပြီးတော့မှ အစီရင်ခံစာမှာ ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်။

ကာတွန်းအဖော် စာဖတ်ပျော် ကလေးစာကြည့်တိုက်အစီအစဉ်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)က ကြီးမှူးကျင်းပသော “ကာတွန်းအဖော် စာဖတ်ပျော်” ကလေးစာကြည့်တိုက်အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီစွဲက အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အမှာစကားပြောကြားပြီး အစီအစဉ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအစီအစဉ်သို့ ပါရင့်ကာတွန်းဆရာကြီး၊ ဆရာမကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာကြည့်တိုက်မှူးများ၊ ကလေးစာကြည့်တိုက်အစီအစဉ်တွင် ပါဝင်ကြမည့်အသင်းအဖွဲ့များ၊ စာအုပ်ထုတ်ဝေရောင်းချသူများ၊ ရန်ကုန်မြို့ရှိ ကျောင်းအသီးသီးမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ကာတွန်းအဖော် စာဖတ်ပျော် ကလေးစာကြည့်တိုက်အစီအစဉ်ကို အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာတွန်းဆရာကြီးများ၏ အမှတ်တရကာတွန်းရေးဆွဲခြင်း အစီအစဉ် ဉာဏ်စမ်းအစီအစဉ်များ၊ ပုံပြောခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကလေးများအတွက် လက်မှုပညာအစီအစဉ်နှင့် ကလေးများ၏ ပြဇာတ်အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိသည်။

(သဏ်းစဉ်)

ဇွဲရှေ့မှ

အာဟာရချို့တဲ့ ဒေသတွေအတွက် မဖြစ်မနေ အသုံးပြုသင့်တဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်” ဟု ဦးမျိုးဆက်အောင်က အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသော အားဖြည့်ဆန်အကြောင်း ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားသည်။

အားဖြည့်ဆန်ကို မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် အမျိုးသားအာဟာရဖွံ့ဖြိုးရေးဌာနတို့ ပူးပေါင်းကာ ဆန်စက်လုပ်ငန်းရှင်များက ထုတ်လုပ်သွားရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အားဖြည့်ဆန်ကို ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး ဈေးကွက်များအတွင်း

စတင်မြင်တွေ့နေရပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အားဖြည့်ဆန် ထုတ်လုပ်သည့် ဆန်စက် ၁၀ လုံး ရှိကြောင်း၊ ဆန်စက်က ထွက်ရှိလာသော ဆန်များကို FDA မှ ထောက်ခံချက်ပေးရကြောင်း၊ လစဉ်ဆန်စက် ၁၀ လုံးမှ တန် ၃၀၀၀ ခန့် ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်လိုအပ်ချက်အရ တန် ၃၀ ခန့်သာ ထုတ်လုပ်လျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လတွင် အားဖြည့်ဆန် ဈေးကွက်များသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အားဖြည့်ဆန် ထုတ်လုပ်ရန်အတွက် ဦးစွာပထမ ဝီတာမင်နှင့် သတ္တုဓာတ် ရောနှောထားသော ဆန်စေ့ကို ထုတ်လုပ်

ရကြောင်း၊ ယင်းဆန်နှင့် နေ့စဉ်စားသုံးနေသော ဆန်နှင့် ၁၁၉၉၊ ၂၁၉၈ စသည်ဖြင့် ရောနှောထားသောဆန်ကို အားဖြည့်ဆန်ဟု ခေါ်ကြောင်း၊ သမားရိုးကျဆန်များနည်းတူ သိုလှောင်ချက်ပြုတ်စားသုံးနိုင်ကြောင်း သိရသည်။

အားဖြည့်ဆန်တွင် သံဓာတ်၊ ဝီတာမင်အေ၊ ဇင်၊ ဝီတာမင်ဘီ ၁၂၊ ဖောလစ်အက်စစ်၊ ဝီတာမင်ဘီ ၆၊ ဝီတာမင်ဘီ ၁ နှင့် ဝီတာမင်ဘီ ၃ တို့ ပါဝင်ကြောင်း၊ ယင်းဆန်ကို ကလေး၊ လူကြီး စားသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု အားကောင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ကျန်းမာရေး ပိုမိုကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက သဝဏ်လွှာများပေးပို့

နေပြည်တော် ဇန်နဝါရီ ၇

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတော်အကြီးအကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

ကျူးဘားသမ္မတနိုင်ငံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ကျူးဘားသမ္မတနိုင်ငံ ဥက္ကဋ္ဌ နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးများ ကောင်စီ မစ္စတာ ရာဟူးလ်ကက်စထရီရူဇ်က ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ် လွှာပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၆၉)နှစ် မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ရ သည့်အတွက် မိမိအနေဖြင့် လိုက်လံစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော် အနေဖြင့် မိမိ၏လေးနက်သော သဝဏ်လွှာပေးပို့မှုကို လက်ခံပေးစေလိုကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

မော်ရိုကိုဘုရင်နိုင်ငံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့

အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ မော်ရိုကိုနိုင်ငံ ဆဋ္ဌမမြောက်ဘုရင် မိုဟာမက် VI က ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ် မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ ခွင့်ရသည့်အတွက် မိမိအနေဖြင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ အဆွေတော် ကာယ သုခ၊ စိတ္တသုခ နှစ်ဖြာသော သုခများနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒမွန်ကောင်းတောင်း လိုက်ပါကြောင်း၊ မြန်မာပြည်သူအပေါင်း တိုးတက်ပြည့်စုံပါစေကြောင်းလည်း ဆုမွန် ကောင်း တောင်းလိုက်ပါကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အဆွေတော်နှင့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်စေမည့် ဆောင်ရွက်မှု များကို ဆက်လက်ဆောင်ရွက်လိုပါကြောင်း၊ ကဏ္ဍပေါင်းစုံ၏ ဘုံအကျိုးစီးပွား တိုးတက်စေရန်နှင့် အာဆီယံမိတ်ဖက်ပူးပေါင်းမှုစာချုပ်ပါ မူဘောင်များအတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ချင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည်

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရာရောက်သကဲ့သို့ နှစ်နိုင်ငံ ပြည်သူများ ၏ အကျိုးစီးပွားအတွက်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

အီဂျစ်အာရပ်သမ္မတနိုင်ငံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အက်ဒယ်လ်ဇာတာ အယ်လ်စီစီက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉)နှစ် မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ ခွင့်ရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ခင်မင်ရင်းနှီး သည့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား တိုးတက်ဖွံ့ဖြိုးမှုများတိုးမြှင့်ရေးအတွက် အဖိုးမဖြတ်နိုင်သော အခွင့်အခါကောင်းကိုရရှိသည့်အတွက် ချင်လန်းဝမ်းမြောက်ရပါ ကြောင်း၊ အဆွေတော် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း၊ ထို့အတူ အဆွေတော်၏ ပြည်သူများလည်း တိုးတက်ကြွယ်ဝစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း စသည်ဖြင့် ဖော်ပြ ပါရှိသည်။

◆ ကျောစိုးမှ

တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးက ယာဉ်မတော်တဆမှုများ လျော့နည်း ကျဆင်းရေး ကြိုတင်ကာကွယ်ခြင်း၊ မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းရင်း များ၊ ဖြစ်မှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု၊ အရေးပေါ်အခြေအနေများတွင် ဝန်ဆောင်မှုပေးနေမှု စသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

မော်တော်ယာဉ်များစစ်ဆေး

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးက ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေထူထောင် ရေးဆိုင်ရာများ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မော်တော်ယာဉ်များ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

သတိပေးဆိုင်းဘုတ်များတိုးချဲ့စိုက်ထူ

ယင်းနောက် ဒုတိယသမ္မတက မော်တော်ယာဉ်မတော်တဆမှုများဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းသည် အရှိန်လွန်မောင်းနှင်ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခုအခါ အရှိန်လွန်မောင်းနှင်ခြင်းကို ထိန်းချုပ်လိုက်သည့်အတွက် ယာဉ်မတော်တဆဖြစ်ပွားမှု များ သိသိသာသာ ကျဆင်းသွားသည်ကိုတွေ့ရပါကြောင်း၊ အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ်သတိပေးဆိုင်းဘုတ်များ တိုးချဲ့စိုက်ထူရန် လိုအပ် ပါကြောင်း။

ယခုအခါ Pilot Project ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ ခြင်းလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ လမ်းပိုင်းများအား တိုးချဲ့ ရာတွင် ခရီးသွားပြည်သူများ နားခိုနိုင်ရန်နှင့် စိတ်ကြည်နူးစေရန်အတွက် ယခင်လမ်း လယ်ကျွန်းတွင် စိုက်ပျိုးထားသည့် သစ်ပင်များကို အမြန်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာဉ် စနစ်တကျ ပြောင်းရွှေ့စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း လမ်းညွှန် မှာကြားသည်။

ဆက်သွယ်သတိပေး

ထို့နောက် ဒုတိယသမ္မတသည် နေပြည်တော် စီလမ်းဆုံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်စီးဆင်းမှုထိန်းချုပ်ရေးစင်တာသို့ သွားရောက်ပြီး တယ်လီ မက်တစ်စနစ်အသုံးပြု၍ မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်မတော်တဆမှုများမဖြစ်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရန် စောင့်ကြည့် ဆက်သွယ်သတိပေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ဒုတိယသမ္မတသည် မိုင်တိုင်အမှတ် ၁၆၃ မိုင် ၁ ဇာလုံနှင့် မိုင်တိုင် အမှတ် ၁၇၃ မိုင် ၁ ဇာလုံအကြား စက်ယန္တရားများ အသုံးပြု၍ ကတ္တရာကွန်ကရစ်ခင်း နေမှုအခြေအနေနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

မှတ်ပုံတင်မဲ့မော်တော်ယာဉ်များစစ်ဆေးဖော်ထုတ်

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများအား ကြိုတင်ကာကွယ် ရန်အတွက် National Road Safety Council (NRSC) အနေဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီး မော်တော်ယာဉ်များအားလုံးကို စနစ်တကျ ထိန်းချုပ်ကြီးကြပ်နိုင်ရေး၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ တိုးတက်ပြောင်းလဲ ဆောင်ရွက်နိုင်ရေးနှင့် တရားမဝင်(မှတ်ပုံတင်မဲ့) မော်တော် ယာဉ်များအား စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် RFID (Radio Frequency Identification) System ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

မီးဖိုမီးအသုံးပြုလျှင်

(၁) လူစောင့်ထားပါ။ (၂) လောင်စာမီးအားကို လိုအပ်သည်ထက်ပိုမသုံးပါနှင့်။ (၃) မီးဖိုမီးကြွင်းမီးကျန်များ ပြိုမီးသတ်ပါ။ (၄) မီးဖိုနှင့်အမိုး၊ နံရံအကြား အပူခံ အကာအရံများ ထားပါ။ (၅) ဆီအိုးတည်ပြီးမပူပါနှင့်။

မီးသတ်ဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇေမြင့်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးနှင့် စာအုပ်လမ်း ကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးညွှန်တို့က Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းဖွင့်ပွဲကို ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြစဉ် ဓာတ်ပုံ- ဇော်မင်းလတ်

အိုးအိမ်နေထိုင်မှုအခက်အခဲရှိသည့် ဝန်ထမ်းများ လပေးနေထိုင်ခွင့်ရရေး မျှော်လင့်နေ

ကသာ ဇန်နဝါရီ ၇

နိုင်ငံဝန်ထမ်းများ တာဝန်ကျကာလ အတွင်း နေထိုင်မှုအခက်အခဲများ အဆင် ပြေစေရန် ကသာမြို့နယ် ပတ္တမြား ရပ်ကွက်အတွင်း ယခင်သုသာန်ဟောင်း နေရာ၌ RC လေးထပ်အဆောက် အအုံများ တည်ဆောက်ကာ နေထိုင်မှု အခက်အခဲရှိသော ဝန်ထမ်းများအား အငှားချထားပေးမည်ကို မျှော်လင့်နေကြ ကြောင်း သိရသည်။

ကသာမြို့ကို တာဝန်အရ ပြောင်းရွှေ့ ရောက်ရှိလာရာတွင် အိမ်ရာမရှိ၍ အိမ်ရှာငှားရသည့်အတွက် ပါခဲ့သည့် လက်ဝတ်လက်စားများကို ရောင်းချပြီး နေထိုင်မှုအဆင်ပြေအောင် ကြိုးစား ရကြောင်း ဝန်ထမ်းတစ်ဦးက ပြောပြ သည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်ကာလတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက အရာထမ်းအိမ်ရာ လေးခန်း တွဲ လေးထပ် တစ်လုံး အခန်းပေါင်း ၁၆ ခန်း ငွေကျပ်သန်း ၃၀၀၊ Design Excel Co.,Ltd က အမှုထမ်းအိမ်ရာ လေးခန်း တွဲ လေးထပ် သုံးလုံး အခန်းပေါင်း ၆၄ ခန်း၊ Zillion Prise Co.,Ltd က

ငွေကျပ် ၂၆၇ ဒသမ ၃၅ သန်း၊ K & E Co.,Ltd က ငွေကျပ် ၂၆၇ ဒသမ ၃၅ သန်း၊ Yoma Link Co.,Ltd က ငွေကျပ် ၂၆၇ ဒသမ ၃၅ သန်းတန်ဖိုးရှိ အဆောက်အအုံများကို တည်ဆောက် ပေးထားကာ အမှန်တကယ် နေစရာ အခက်အခဲရှိသော အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၄၈ ဦးကို နေရာချထားနိုင်ရေး၊ လမ်းခင်းထားခြင်းနှင့် လျှပ်စစ်မီးသုံးစွဲ နိုင်ရေး 315 KVA T/R,D/S တပ်ဆင်

ခြင်း၊ 11 KV Line တည်ဆောက်ခြင်း၊ 400 VOLT Line တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး ရေရှည်သုံးစွဲ နိုင်ရေး ပြုလုပ်ပြီးစီးပါက နေထိုင်မှု အဆင်ပြေစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းအိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးရေး အဆောက်အအုံမှာ စကေး ၁၆ လက်မ ၁ မိုင်ဖြင့် အမှတ် ၂၇ ပတ္တမြား ရပ်ကွက် တွင် ဝင်ငွေ၊ ထွက်ငွေ အခက်အခဲရှိသည့်

အရာထမ်း၊ အမှုထမ်းများကို ချိတ်ဆက်၍ နေရာပြောင်းရွှေ့တာဝန်မပြောင်းချိန်ထိ နေထိုင်ခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည့်အတွက် ဝမ်းသာ ကြောင်း၊ မည်သည့်အချိန်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နေရာချ ပေးသွားမည်ကို မသိရှိရသေးသဖြင့် မျှော်လင့်နေရကြောင်း ဝန်ထမ်းတစ်ဦး က ပြောကြားခဲ့သည်။

ငွေအိုး(ကသာ)

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းစာအုပ်ဈေးတန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့ဥပစာ၌ ကျင်းပသည်။ (အောက်ပုံ)

Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းဖွင့်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇေမြင့်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးနှင့် စာအုပ်လမ်း ကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးညွန့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များသည် သိမ်ဖြူလမ်းရှိ စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်

ဈေးတန်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းကို ဧပြီလအထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ စာအုပ်တိုက်များမှ စာအုပ်ဆိုင်ပေါင်း ၁၀၀ ကျော်က ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖွင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ စာအုပ်လမ်းကြီးကြပ်ကော်မတီနှင့် စာအုပ်အရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်း - ရီရီမြင့်၊ ဥမ္မာသန်း
ဓာတ်ပုံ - ဇော်မင်းလတ်



2017

NOBEL-MYANMAR LITERARY FESTIVAL
[Creative Literature]

နိုဘယ်လ်-မြန်မာ စာပေပွဲတော်
၂၀၁၇၊ ရသစာပေ

၂၀၁၇ ဇန်နဝါရီ ၂၂၊ ၂၃၊ ၂၄

အမျိုးသားဇာတ်ရုံ၊ မြို့မကျောင်းလမ်း၊ ရန်ကုန်မြို့

Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်း ဖွင့်လှစ်ပြီ

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန်း၊ ဓာတ်ပုံ - ဇော်မင်းလတ်

ရန်ကုန် ဇန်နဝါရီ ၇

Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့ဥပစာ၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့မှုများကို မြန်မာ့သတင်းစဉ်က ကောက်နုတ်စုစည်း ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇေမြင့်

ဒီစာအုပ်တန်းဖွင့်တဲ့အတွက် စာအုပ်စာပေ၊ စာဖတ်တဲ့သူ၊ ရေးတဲ့သူ၊ စာပေဆွေးနွေးပွဲတွေ များလာမယ်။ ဒါဆိုတဖြည်းဖြည်းနဲ့ စာပေတိုးတက်လာမယ်။ စာပေတိုးတက်လာသလို နိုင်ငံသားတွေ အသိအမြင်ကြွယ်ဝလာမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ စာပေဆိုင်ရာဆွေးနွေးပွဲ၊ နီးနော့ပွဲတွေ လုပ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ စာအုပ်ဈေးရောင်းပွဲတွေလုပ်တယ်။ ဒီနေရာမှာ ခပ်စောစောက နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနဲ့ မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ရယ်၊ ပြီးတော့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနဲ့ ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲတော်လုပ်တယ်။ ဒီနေရာက လူနေရပ်ကွက်နဲ့ လွတ်တဲ့နေရာဖြစ်တဲ့အတွက် စာအုပ်ဆိုင်တန်းလေး တစ်ခုရှိရင် သပ်သပ်ရပ်ရပ်နဲ့ လှလှပပဖြစ်မယ်။ စာအုပ်စာပေ ဝါသနာပါသူတွေ လာရောက်လေ့လာကြည့်ရှုပြီး စာအုပ်ဝယ်မယ်။ တွေ့ဆုံမယ်၊ နေရာလေးတစ်ခုဖြစ်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ စီစဉ်တာပါ။ ရည်ရွယ်ချက်ကတော့ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်ရောင်းတဲ့အလုပ်ကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ရှိအောင်ဆိုပြီး စီစဉ်ပေးတာပါ။



ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇေမြင့်

ရန်ကုန်စာအုပ်လမ်း စာအုပ်လမ်းကြီးကြပ်ကော်မတီ ဖွဲ့စည်းပေးထားတယ်။ စာအုပ်ထုတ်ဝေသူ၊ စာအုပ်လုပ်ငန်းရှင်တွေလည်း ပါတယ်။ စည်ပင်သာယာက တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ရှိသူတွေက ပိုင်းဝန်းကြီးကြပ်ဆောင်ရွက်ကြမှာပါ။ ပြဿနာဖြစ်လာရင် အစည်းအဝေးခေါ် ညှိနှိုင်းဆုံးဖြတ် ဖြေရှင်းကြမှာပဲ။ စည်းမျဉ်း စည်းကမ်းချထားတာတွေ ရှိတယ်။ နောက်ပေါ်လာတဲ့ပြဿနာအပေါ်မူတည်ပြီး နောက်ထပ်စည်းကမ်းချက်တွေ သတ်မှတ်တာတွေရှိမှာပေါ့။ ရည်ရွယ်ချက်ကတော့ ဒီနေရာမှာ စာအုပ်ဈေးတန်းတစ်ခု သပ်သပ်ရပ်ရပ်နဲ့ ရေရှည်တည်တဲ့ အတည်တကျပေါ်ပေါက်ဖို့ပဲ။ ပထမဆုံးက ဒီနေရာမှာ စာအုပ်ဈေးတန်းတစ်ခုပေါ်ပေါက်ဖို့ အဓိကပါပဲ။ ဒီစာအုပ်ဈေးတန်းမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးတွေလည်း အသင့်အတင့် နေရာချထားပေးမယ်လို့ ရည်ရွယ်ချက်ရှိပါတယ်။

ဦးကျော်ကျော် (မိဒီယာကော်နာ)

ဒီစာအုပ်တန်းတွေ ရောင်းချမှု



ဦးသိမ်းစိုး

ကြောင့် စာအုပ်ဝယ်ဖတ်တဲ့ ပရိသတ်အတွက် စာအုပ်တွေ လျှောက်မရှာရတော့ဘူး။ တစ်နေရာတည်းမှာပဲ ဝယ်နိုင်တယ်။ နောက်ပြီး စနေ၊ တနင်္ဂနွေနေ့ဆို ကလေးတွေကို ကစားကွင်းလိုက်ပို့မယ့် အစား စာအုပ်ဈေးပွဲတော်ကို လိုက်ပို့ပေးမယ်ပေါ့။ အဲဒီလိုရည်ရွယ်ချက်မျိုးတွေနဲ့ ပိုပြီး ကောင်းပါတယ်။ ကလေးတွေ စာဖတ်ခြင်းအားဖြင့် သူတို့အတွက် အကျိုးရှိမယ်လို့မြင်ပါတယ်။ ဒါတင်မကဘူး။ စာဖတ်ပရိသတ်ပြည်သူအားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

ဦးနေမျိုးညွန့်
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း အမှုဆောင်၊ စာအုပ်လမ်းကြီးကြပ်ကော်မတီဥက္ကဋ္ဌ

စာအုပ်ဈေးတန်းက စနေ၊ တနင်္ဂနွေအပတ်စဉ် ၂ ရက် လုပ်ပါမယ်။ ဧပြီလလောက်ထိ လုပ်ပါမယ်။ အဓိကရည်ရွယ်ချက်က စာအုပ်လောက တိုးတက်ရေးအတွက် ပရိုမိုးရှင်းလုပ်တဲ့ သဘောပါ။ အခုလောလောဆယ် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လောက် ရှိပါတယ်။ စာအုပ်ဈေးတန်းကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ရှိနေမှာပါ။ စာအုပ်ဆိုင်အားလုံးလည်း စုံစုံလင်လင်ရှိပါ



ဦးမျိုးအောင်

တယ်။ စာအုပ်အဟောင်းတန်းရော၊ အသစ်တန်းရောပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် အေးအေးဆေးဆေးလာဝယ်လို့ရပါတယ်။ စာအုပ်တန်းဖြစ်တဲ့အတွက် အခြားဈေးသည်တွေမလာနိုင်အောင်လည်း စည်းကမ်းချက်ထုတ်ပြန်ထားတယ်။ အားလုံး စနစ်တကျဖြစ်အောင် စီစဉ်ထားပါတယ်။ စာအုပ်ဆိုင်အပြင် အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အအေးဆိုင်တို့ပါမယ်။ အအေးဆိုင်က ထိုင်သောက်တဲ့ အအေးဆိုင်မဟုတ်ပါဘူး။ စာအုပ်လာဝယ်တဲ့ သူတွေ အဆင်ပြေဖို့ပါ။ စာအုပ်လောက တိုးတက်ဖို့ဖြိုးဖို့အတွက် စာအုပ်ဆိုင်တွေ၊ စာအုပ်ထုတ်ဝေသူတွေနဲ့ စာအုပ်ဝယ်တဲ့သူတွေနဲ့ အမြဲတမ်းထိတွေ့မှုရှိဖို့အတွက် ဒီပွဲလုပ်ပေးရတာဖြစ်ပါတယ်။

ဦးမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌ(၁)
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း

ဒီပွဲကို စည်ကားစေချင်တယ်။ နှစ်ပေါင်းများစွာ လုပ်ချင်တဲ့စာအုပ်ဈေးတန်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်ပေးတဲ့အတွက် စည်ကားအောင်လည်း လုပ်မယ်။ ဆိုင်တွေ အများကြီးပါအောင်လည်း လုပ်မယ်။



ဦးနေမျိုးညွန့်

အားလုံးအတွက် Marking လုပ်ပေးနေတာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် စာအုပ်ဈေးကွက်ပိုပြီး ကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက် ဒီထက်လည်း ပိုပြီးစည်ကားစေချင်တယ်။ နောက်ထပ် စာအုပ်ဆိုင်တွေ ပိုပြီးပါစေချင်တယ်။

ဦးသိမ်းစိုး၊ အတွင်းရေးမှူး(၁)
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း

နိုင်ငံတကာမှာလို စာအုပ်ဈေးတန်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပထမဦးဆုံးပါ။ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ လောလောဆယ်ကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နှစ်ရက်ကို မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားဖို့ရှိပါတယ်။ နောက်ပိုင်း အောင်မြင်လာတယ်။ အားလုံးလည်း စည်းကမ်းတကျဖြစ်တယ်ဆိုရင် ဆက်ပြီး ပုံမှန်စာအုပ်လမ်းလေးဖြစ်အောင် ရည်ရွယ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်မှုနဲ့ပါ။ ဝန်ကြီးကလည်း အစကတည်းက စာပေဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး အစီအစဉ်တွေ အများကြီးရှိပါတယ်။ လောလောဆယ် စာအုပ်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လောက်ရှိမယ်။ အမှန်တကယ်



ဦးကျော်ကျော်

ခန့်မှန်း ထားတာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်လောက် မှန်းထားပါတယ်။ စနေ၊ တနင်္ဂနွေနေ့ နှစ်ရက်တည်း ရောင်းချတာဖြစ်တဲ့အတွက် သိမ်းရတာအခက်အခဲရှိတာတစ်ကြောင်း၊ ဒီအလေ့အထကလည်း အခုမှစတာ ဖြစ်တဲ့အတွက် နည်းနည်းလေး အရှိန်ရအောင်လုပ်ရပါမယ်။ အရှိန်ရလာပြီး ဒုတိယပတ်၊ တတိယပတ်လောက်ကျရင် ဒီထက်ပို စည်ကားလာပြီး ပိုအဆင်ပြေလာမယ်လို့ထင်ပါတယ်။ လောလောဆယ်က ဖွင့်လင်းရာသီတောက်လျှောက်ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဖွင့်သွားပါမယ်။ စာအုပ်ဆိုင်တွေ အားလုံးပူးပေါင်းပါဝင်စေချင်ပါတယ်။ စရိတ်စကလည်း အင်မတန်နည်းပါတယ်။ ဆိုင်ခန်းတစ်ခန်းကို တစ်ရက် ငွေကျပ် ၆၀၀၀ ကောက်ခံပါတယ်။ သူ့အတွက် အခွင့်အရေးတစ်ခုလို့ မြင်ပါတယ်။ စာအုပ်ဈေးပွဲတွေ စာအုပ်ဈေးလမ်းတွေ အများကြီးပေါ်စေချင်ပါတယ်။ စာအုပ်တွေကိုလည်း ဈေးနှုန်းကို ၁၀ ရာခိုင်နှုန်း လျှော့ပေးဖို့အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ထားပါတယ်။ တချို့ကလည်း ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလျှော့တဲ့ စာအုပ်ဆိုင်တွေလည်းရှိပါတယ်။

ဥပဒါတသန္နိစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ရန် ရွှေစင် ၃၇ ကျပ်သား လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၇
နေပြည်တော် ဥပဒါတသန္နိစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ရန်အတွက် မိုးထိ၊ မိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေးအဖွဲ့က (၁၀)ကြိမ်မြောက် ရွှေစင် ၃၇ ကျပ်သား လှူဒါန်းခြင်းနှင့် စတုဒိသာထမင်းအာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲက ဥပဒါတသန္နိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။ (ယာပုံ)



အခမ်းအနားတွင် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာပဏ္ဍိတ နေပြည်တော် သံဃနာယကအဖွဲ့ လယ်တီစံကျောင်းတိုက် ဂန္ထဝါစက အကျိုးတော်ဆောင် ဆရာတော် မဟာ

သဒ္ဓမ္မဇောတိကဝေ ဘဒ္ဒန္တဣန္ဒာဝုဓ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။ ထို့နောက် အလှူရှင် နေပြည်တော် မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေးအဖွဲ့နှင့် အတူ မိတ်ဖက်ကုမ္ပဏီများနှင့် ဂေါပကအဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဥပဒါတသန္နိ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ရန်အတွက် အလှူရှင် နေပြည်တော် မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေးအဖွဲ့က ရွှေစင် ၃၀ ကျပ်သား၊ မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် B.B.K ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီမီသားစုက ရွှေစင် သုံးကျပ်သား၊ ခိုင်ချယ်ရီဝင်း ကုမ္ပဏီမီသားစုက ရွှေစင် သုံးကျပ်သားနှင့် မြန်မာဟိန်းစည်သူကုမ္ပဏီမီသားစုက ရွှေစင် တစ်ကျပ်သားတို့ကို လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက် ဂန္ထဝါစက

ပဏ္ဍိတ နေပြည်တော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူ၍ ရေစက်သွန်းချ အမျှပေးဝေသည်။ မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန်ပွားရေး အဖွဲ့နှင့် မိတ်ဖက်ကုမ္ပဏီများအနေဖြင့် ဥပဒါတသန္နိစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန်အတွက် ယနေ့အထိ ရွှေစင် ရွှေသား လေးပိသာ ၉၃ ကျပ်သား ၃ ပဲ ၃ ရွှေး ၁ ခြမ်း လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနလှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၇
အမျိုးသားကျန်းမာရေး ကွန်ရက်နှင့် လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့တို့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရဒါနလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။(ယာပုံ) ယနေ့ လှူဒါန်းပွဲတွင် ရန်ကုန်မျက်မမြင် ကျောင်း(ခဝဲခြံ)ရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ ဝန်ထမ်းများအား သွား၊ ခံတွင်းရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးပေးကာ နံနက်ပိုင်း အာဟာရဒါန၊ နွေလယ်စာ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ၊ လိုအပ်သည့် အသုံးအဆောင်များကို

လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လူရည်ချွန်(၁၉၆၄-၁၉၈၈) အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “နှစ်ဖွဲ့စလုံးက စေတနာရှင်တွေ၊ ကလေးအထူးကု ဆရာဝန်ကြီးတွေ လာရောက်စစ်ဆေးပေးကြတယ်။ ဒီနေ့ကတော့ သွားနဲ့ ခံတွင်းရောဂါနဲ့ ပတ်သက်ပြီး အဓိက စစ်ဆေးပေးပါတယ်။ မျက်စိဆရာဝန်ကြီးတွေကတော့ ရှေ့အပတ်ထဲမှာ လာပြီး စစ်ဆေးဖို့ရှိပါတယ်။ အာဟာရပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးရုံတင်မကဘဲ သူတို့ရဲ့ ဗဟုသုတပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကူညီဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ပြောကြားသည်။ အဆိုပါကျောင်း၌ ကျောင်းအိပ်

ကျောင်းစား ကျောင်းသားဦးရေ ၈၀ နှင့် ကျောင်းသူဦးရေ ၇၄ ဦးတို့ တက်ရောက်လျက်ရှိပြီး ဆရာ ဆရာမ ၁၈ ဦးနှင့် အဆောင်မှူး၊ ခြောက်ဦးရှိကြောင်း သိရသည်။ ကျောင်းအုပ်ဆရာကြီး ဦးသိန်းလွင်က “အခုလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရဒါနလှူဒါန်းမှု နှစ်ခုပေါင်း လုပ်တာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီကျောင်းမှာ အခုနှစ် တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၅၄ ဦးရှိပြီး KG အတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ရှိကြပါတယ်။ ကျောင်းမှာ စာသင်ပြီးရင် လုပ်ကိုင်စားသောက်ဖို့ လိုအပ်တဲ့ ပညာရပ်တွေ သင်ပေးတယ်။ ကွန်ပျူတာပိုင်း၊ ပြင်ပမှာ သွားလာလှုပ်ရှားမှုအတွက်



နဲ့ မိမိရဲ့ လုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင်ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးတယ်။ လှူဒါန်းမှုတွေအပြင် မျက်မမြင် ကျောင်းသားတွေ ပြင်ပမှာ အလုပ်လုပ် ကိုင်တဲ့အခါ ဝိုင်းဝန်းဖေးမကူညီဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ကို ၁၉၇၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပြည်တွင်းရှိ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။ **သတင်း - မြတ်စန္ဒီ၊ ဓာတ်ပုံ - လှမိုး**

✧ ကျောစိုးမှ

အိုင်ယာလန်သံအမတ်ကြီးအဖြစ် တစ်နှစ်ကျော်လောက်ကြာနေထိုင်ပြီးရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အခုထက်ပိုပြီး ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ဗြိတိသျှကိုလိုနီလက်အောက် ကိုကျရောက်ခဲ့တဲ့ တူညီတဲ့သမိုင်းကြောင်းရှိပါတယ်။ အိုင်ယာလန်ဟာ ၁၉၂၂ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၂ ခုနှစ်မှာဆို နှစ် ၁၀၀ ပြည့် လွတ်လပ်ရေးနေ့ကိုဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ အခုနှစ်မှာ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဆင်နွှဲတာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ဟာ အချင်းချင်း အခုထက် ပိုမိုသိမြင်နားလည်လာပြီး ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို မျှဝေကြမယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ အတိုင်းအတာတစ်ခုအထိ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့မြင်ချင်ပါတယ်။ မြန်မာလူမျိုးတွေကလည်း အိုင်ယာလန်ကိုလာရောက်လည်ပတ်နိုင်သလို ကျွန်တော်တို့ အိုင်းရစ်လူမျိုးတွေကလည်း မြန်မာနိုင်ငံကို လာရောက်ကြတာကိုလည်း တွေ့မြင်လိုပါတယ်။

မေး ။ ။ အိုင်ယာလန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့် သုံးနေတာကို သိရပါတယ်။ အီးယူရဲ့ လုပ်ငန်းစဉ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အိုင်ယာလန်နိုင်ငံအနေနဲ့ ပါဝင်ဆောင်ရွက်မှုတွေကို သိရှိပါရစေ။
ဖြေ ။ ။ အိုင်ယာလန်နိုင်ငံဟာ ၁၉၇၃ ခုနှစ်မှာ အီးယူကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၅၀၊ ၁၉၆၀ နှစ်များမှာ အိုင်ယာလန်ဟာ ဥရောပမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တယ်။ အိုင်ယာလန် ပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရရန်အလို့ငှာ ဗြိတိန်၊ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး အချို့ကတော့ အာရှကိုပါ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။ အိုင်ယာလန်ဟာ ၁၉၇၃ ခုနှစ်မှာ အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး အမြင်ကျယ်စွာနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် အိုင်ယာလန်ဟာ ကမ္ဘာမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။

တစ်ဦးချင်း ဝင်ငွေဟာ ဒေါ်လာ ငါးသောင်းနဲ့အထက် ရှိနေပါပြီ။ ၁၉၆၂၊ ၁၉၆၃ ခုနှစ် ဝန်းကျင်နှစ်များမှာ တစ်ဦးချင်းဝင်ငွေက ဒေါ်လာ ၁၅၀၀ လောက်ပဲရှိခဲ့ပါတယ်။ အမှန်တကယ် အဲဒီလောက်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အကြောင်းပြချက်က နိုင်ငံတိုင်းနဲ့ ဆက်သွယ်ပြီး ဈေးကွက်တိုင်းကို ရောင်းချတာပဲ ဖြစ်ပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ အခြေခံအဆောက်အအုံတွေကို ပြည့်စုံအောင်တည်ဆောက်ပြီး အခွင့်အလမ်းတွေကို မြင့်မားလာအောင် ဆောင်ရွက်တာဖြစ်ပါတယ်။

အိုင်ယာလန်က သေးငယ်ပြီး ကြားနေနိုင်ငံတစ်ခုဖြစ်ပါတယ်။ လူဦးရေ ငါးသန်းလောက်ပဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာပဋိပက္ခတွေ့ ၊ အကြမ်းဖက်မှုတွေကြားမှာ မွေးဖွားလာကြတဲ့ ရည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေဟာ အဲဒါတွေကို ကျော်လွှားနိုင်ခဲ့ကြပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ခဲ့ကြတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၅၅ ခုနှစ်လောက်ကတည်းက ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်လောက်ကတည်းက နျူကလီးယားလက်နက်များ မပြန့်ပွားရေး စာချုပ်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ချမှတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ လူနည်းစုရဲ့အသံတွေကိုလည်း နားစွင့်ခဲ့ပါတယ်။ လူနည်းစုရဲ့ အသံတွေကို နားစွင့်တာကလည်း ကုလသမဂ္ဂအဖွဲ့ကြီးမှာ ကျင့်သုံးနေတဲ့ အရေးကြီးဆုံးသော စနစ်တစ်ခုလည်းဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ အိုင်ယာလန်နိုင်ငံအနေနဲ့ ပံ့ပိုးကူညီပေးခဲ့တာတွေ ရှိခဲ့တာသိရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပေါ် သံအမတ်ကြီးရဲ့ သဘောထားအမြင်ကို သိပါရစေ။

ဖြေ ။ ။ မြန်မာနိုင်ငံက တော်တော်တိုးတက်မှုရနေပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အကြမ်းဖက်မှု၊ ပဋိပက္ခတွေကြားကနေ မွေးဖွားလာတယ်။ မကြာသေးတဲ့ ၁၉၉၈ ခုနှစ်လောက်မှာမှ စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒါတွေကို ကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့က ခက်ခဲပါတယ်။ အချိန်လည်းယူရမှာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေလည်း လိုအပ်ပါတယ်။ အားလုံးပါဝင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ စိတ်ရှည်ဖို့လည်းလိုပါတယ်။ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု

တွေရရှိဖို့က အချိန်တစ်ခုလိုပါတယ်။ သွားဖို့ လမ်းအရှည်ကြီး ကျန်ပါသေးတယ်။ ပြည်သူတွေအချင်းချင်း ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကထက် သိသိသာသာတိုးတက်ပြောင်းလဲလာတယ်ဆိုတာလည်း အံ့ဩစွာတွေ့မြင်ရပါတယ်။ ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းတာတွေကလည်း စီးပွားရေးတိုးတက်လာတယ်ဆိုတာ ပြတာပဲဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲဆောင်ရွက်မှုတွေအပေါ် သံအမတ်ကြီးရဲ့ သဘောထားအမြင်ကို သိပါရစေ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ မနှစ်က အောင်မြင်တဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျွန်တော်တို့ အိုင်ယာလန် နိုင်ငံနဲ့ အီးယူနိုင်ငံတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေးကတော့ အချိန်ယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ အချိန်ယူခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့လည်း ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်။ ၁၉၃၃ ခုနှစ်လောက်အထိကို ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ အဲဒါတွေကို ကျော်ဖြတ်ဖို့ အချိန်များစွာယူရမှာဖြစ်ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ဆိုရင်လည်း အချိန်ယူရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်လည်း ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေလည်း အခုဆိုရင် ပိုမိုဝင်ရောက်လာနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်လေဆိပ်တွေဟာ ကောင်းမွန်ပါတယ်။ အခြေခံအဆောက်အအုံတွေ၊ လမ်းတွေကလည်း ကောင်းနေပါပြီ။ အဲဒီအချက်ဟာ မျှော်လင့်ချက်ခရီးအစဖြစ်ပါတယ်။ အဲဒီလိုကောင်းမွန်လာတာတွေကလည်း ဒီမိုကရေစီရေးသာမက လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာတာလည်း ဖြစ်ပါတယ်။ အတားအဆီးတွေကတော့ ရှိတာပေါ့။ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ အခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေကို မျှဝေပေးဖို့လည်း ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်။ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ၊ လူမှုစီးပွားဘဝတွေ

ဖန်တီးပေးရမှာပဲဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာတွေပူးပေါင်းဖလှယ်ဖို့ ဖွဲ့ချွန်လှငယ်တွေအတွက် ပညာသင်ဆုတွေ ပံ့ပိုးပေးဖို့ အိုင်ယာလန်နိုင်ငံအနေနဲ့ အစီအစဉ်တွေ ရှိပါသလား။
ဖြေ ။ ။ အစိုးရ အစိုးရချင်း၊ ပြည်သူ ပြည်သူချင်း၊ စီးပွားရေးလုပ်ငန်းရှင် စီးပွားရေးလုပ်ငန်းရှင်ချင်း အသိပညာ ဗဟုသုတဖလှယ်ကြတာက အရေးအကြီးဆုံး။ အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာနဲ့ အိုင်ယာလန်ဟာ ဟိုးအရင်ကတည်းက နှစ်နိုင်ငံ ခိုင်မာတဲ့ဆက်သွယ်မှုရှိခဲ့ပါတယ်။ မြန်မာကျောင်းသားတွေ အိုင်ယာလန်ကျောင်းနဲ့ တက္ကသိုလ်တွေမှာလည်း ပညာသင်ကြားနေတာတွေရှိပါတယ်။ အိုင်ယာလန်အစိုးရက ပညာသင်ဆုတွေ ပိုမိုပေးသွားမှာဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံက စိုက်ပျိုးရေးကဏ္ဍမှာ အောင်မြင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီကဏ္ဍနဲ့ဆိုင်တဲ့ ပညာသင်ဆုတွေကိုလည်း ပေးသွားဖို့ ရှိပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်ယာလန်အနေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ ။ ။ ကျွန်တော် ဒီတိုင်းပြည်ကို မကြာခဏဆိုသလို တစ်နှစ်တည်းကို တစ်ကြိမ်၊ နှစ်ကြိမ်လည်း ရောက်ခဲ့တာတွေရှိပါတယ်။ အစိုးရပိုင်းက ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံစကားပြောခွင့်တွေလည်း ရခဲ့ပါတယ်။ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမှာပါ။ မြန်မာနိုင်ငံက ဖွင့်လင်းလာပါပြီ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း အိုင်ယာလန်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာတွေ စတဲ့အတွေ့အကြုံ၊ ဗဟုသုတတွေကို မျှဝေပေးဖို့ ဆန္ဒရှိပါတယ်။ ပဋိပက္ခတွေကို ကျော်လွှားပြီး ငြိမ်းချမ်းရေးတည်ဆောက်ပုံတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်ပေးချင်တဲ့ သတင်းစကားက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနဲ့ အိုင်ယာလန် နှစ်နိုင်ငံဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်၊ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားနိုင်မှာ သေချာပါတယ်။

KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင်အတွင်းဝင်ရောက်



နေပြည်တော် ဇန်နဝါရီ ၇

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ ယနေ့နံနက်ပိုင်းက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီက နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ဆက်သွယ်၍ စိုးစိုးခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် လက်နက်မျိုးစုံ ၈ လက်၊ ကျည်မျိုးစုံ ၁၄၉ တောင့်၊ ကျည်အိမ် မျိုးစုံ ၈ ခု၊ ဝံ့သီး ၃ လုံး၊ မိုင်း ၇ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ရာ နယ်မြေခံတပ်မတော် စစ်ကြောင်း တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သည်။

၎င်းတို့အနေဖြင့် KKO ခွဲထွက်စောဆန်းအောင်အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံမှုမရှိခြင်း၊ လက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာနေထိုင်လိုခြင်းနှင့် နိုင်ငံတော်နှင့်တပ်မတော်၏ တိုင်းရင်းသားပြည်သူများအပေါ် ထားရှိသည့် သဘောထားစေတနာအမှန်ကို နားလည်သဘောပေါက်လာသည့်အတွက် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူ လေးဦးကို ဖမ်းမိ

နေပြည်တော် ဇန်နဝါရီ ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျီးကန်းပြင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူလေးဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများ ခိုအောင်းနေကြောင်း သတင်းအရ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့် က မြစ်နားကျေးရွာသို့ သွားရောက် ရှာဖွေစစ်ဆေးစဉ် အဘ မိုနီဇာမာ၏သား တော်နီအာမီ၊ အဘ နာဇီအာမောက်၏ သား မာမောက်ဇွေရာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများ အတွက် ငွေကြေးထောက်ပံ့ပေးသူ ဆေးအိုးပြင်ကျေးရွာနေ အဘ အဒု ဆော်လန်၏သား အဒုလာကိန်းတို့အား

ဖမ်းဆီးရမိခဲ့သည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် တောင်ပြိုလက်ဝဲမြို့အမှတ်(၂) ရပ်ကွက်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် အမှတ်(၁)ရပ်ကွက်၌

ကြက်ရိုးပြင်ကျေးရွာနေ မသင်္ကာသူ အဘ နီဇုမာ၏သား မာမတ်ရော်ဖီးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့်

တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)



ဖမ်းဆီးရမိသော အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်သူသုံးဦး



ရေပြန်ပေါက်မှ ခိုးဝင်လာသူတစ်ဦး

ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထူးအစာရှောင်ဆုတောင်းပွဲကျင်းပ

မတူပီ ဇန်နဝါရီ ၇

မတူပီနှစ်ခြင်းဘုရားကျောင်း၌ ဘာသာရေးဂိုဏ်းပေါင်းစုံက မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထူးအစာရှောင် ဆုတောင်း ပွဲကို ယနေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် MTCC တွဲဖက်အတွင်းရေးမှူး ဆရာတော်ဂျွန်ရမ်လိုင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြည်တွင်းအဖြစ်အပျက်ဓာတ်ပုံများ ပြသခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဆုတောင်းခြင်းနှင့် အလှူငွေများ ဆက်ကပ်ခြင်းတို့ပါဝင် သည်။ မတူပီမြို့နှစ်ခြင်းအသင်းတော်မှ ဆရာတော်ထုတ်လိုင်းက ဘာသာရေးဂိုဏ်း ပေါင်းစုံမှ ဆရာတော်များနှင့်ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများအား ကောင်းချီးပေးခြင်းဖြင့် ဆုတောင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ (မြန်မာ့ ပြန်/ဆက်)

ချင်းတွင်းမြစ်အတွင်းတိုက်မိသည့် ရေယာဉ်မောင်းနှင့်သူနှစ်ဦးကို အမှုဖွင့်ထား

မင်းကင်း ဇန်နဝါရီ ၇

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးရေယာဉ်တိုက်မိမှုတွင် အမျိုးသား တစ်ဦးနှင့်အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကာလတန်ဖိုး ငွေကျပ်သိန်း ၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ရေယာဉ်မဆင်မခြင်မောင်းသူနှစ်ဦးကို မောက္ခတော်နယ်မြေ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်က မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး ရေယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဖောင်းပြင်မြို့မှ မုံရွာမြို့သို့ ကိုဌေးလှိုင်မောင်းနှင့်လာသော စိုးသူရအောင် ခရီးသည်တင်အမြန် ရေယာဉ်နှင့် ကိုဆန်းဝင်းဦး မောင်းလာသော ဂျီပီဂျန်တင်အမြန်ရေယာဉ်တို့ ရေကြောင်းလုမောင်းရာမှ ပွတ်တိုက်မှုဖြစ်ပွားခဲ့ရသည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။

ရေယာဉ်နှစ်စင်းပွတ်တိုက်မှုကြောင့် ခရီးသည်တင် အမြန်ရေယာဉ်ပေါ် လိုက်ပါလာသော ခရီးသည်များနှင့် ပျက်စီးဆုံးရှုံးခဲ့မှုအတွက် ရေယာဉ်မဆင်မခြင် မောင်းနှင့်သူနှစ်ဦးကို မောက္ခတော်နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

စားသုံးသူအခွင့်အရေးထိခိုက်လျှင် တိုင်တန်းစေလို

လားရှိုး ဇန်နဝါရီ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ် ဒုတိယဦးစီးမှူးရုံးခန်းမ၌ ဇန်နဝါရီ ၆ ရက်က စားသုံးသူအငြင်းပွားဖြေရှင်း ရေးအဖွဲ့က စီမံခန့်ခွဲရေးနည်းလမ်းများ ဖြင့် ရှေးဦးကွင်းဆင်းပညာပေးဆောင် ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့ ကို ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သိရ သည်။

စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆

ခုနှစ် ဧပြီ ၁ ရက်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၌ စားသုံးသူရေးရာဦးစီးဌာန (ခရိုင် စားသုံးသူညွှန်ပေါင်း ဖြေရှင်းရေးအဖွဲ့) ကပညာပေးကာလအဖြစ် စတင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ မြို့ပေါ် ထုတ်လုပ်သောမုန့်ဆိုင်များ ၌ ထုတ်လုပ်ရက်စွဲ ကုန်ဆုံးရက်စွဲများ မပါရှိခြင်း၊ ပြည်ပမှဝင်ရောက်လာသော စားသောက်ကုန်ပစ္စည်းများတွင် တရား ဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းထား

ခြင်းကိုမတွေ့ရှိရခြင်း၊ FDA ထောက်ခံ ချက်မပါရှိခြင်းတို့ အများဆုံးတွေ့ရှိရပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။

စားသုံးသူကိုယ်တိုင် မိမိအခွင့် အရေးကိုယ်တိုင်သိပြီး မိမိအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ စားသုံးသူအခွင့် အရေးများထိခိုက်နစ်နာမှုရှိလျှင် စားသုံး သူရေးရာဦးစီးဌာန (ခရိုင်စားသုံးသူ ညွှန်ပေါင်းဖြေရှင်းရေးအဖွဲ့)သို့ လူ ကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိကျ

ဆားမလောက်ကျေးရွာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၅ လုံး ဖျက်ခဲရ

ညောင်တုန်း ဇန်နဝါရီ ၇

ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာ နန္ဒာရာမရွှေဥဒေါင်းဘုန်းတော် ကြီးကျောင်းတိုက်ရှေ့ ပန်းလှိုင်မြစ်ကမ်း ဘေး၌ ရေဦးရေစွယ်ထိုးခြင်း၊ ရေနက် အိုးများ ဖြစ်တည်နေခြင်းတို့ကြောင့် ပေ ၂၀၀ ကျော်ခန့် မြစ်ကမ်းပါးပြိုလျက် ရှိရာ(ယာပုံ) မြစ်ကမ်းဘေးရှိလူနေအိမ် ၁၅ လုံး နှင့် ဝါးဂိုဒေါင်တစ်လုံးဖျက်လိုက် ရကြောင်း သိရသည်။

လောလောဆယ်တွင် နန္ဒာရာမ ရွှေဥဒေါင်းကျောင်းတိုက်ရှေ့မှ ပေ ၂၀၀ ကျော်ခန့်အထိ ကမ်းပြိုလျက်ရှိပြီး ပေ ၃၀၀ ခန့်အထိ အက်ကြောင်းများဖြစ်

တည်လျက်ရှိကြောင်း သိရသည်။အိမ်ခြေ ၁၅လုံးနှင့် ဝါးဂိုဒေါင်တစ်လုံး ဖျက်လိုက် ရပြီး အိမ်ခြေ ၃၆ လုံးခန့်အထိ ထပ်မံ ဖျက်ရဖွယ်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများရောက်ရှိပြီး အရေးပေါ် ကယ်ဆယ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။

လူနေအိမ်ခြေများ ဖျက်သိမ်း

ရွှေပြောင်းရာတွင် ညောင်တုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆားမလောက် နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ပြီး ကမ်းပြိုမှုကြောင့် ဖျက်လိုက်ရသော လူနေအိမ်များမှ မိသားစုများကို နန္ဒာရာမ ရွှေဥဒေါင်းကျောင်းတိုက်၌ နေရာချထားပေးကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာသည် အိမ်ခြေ ၉၂၈ လုံးရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ အရောင်းပြခန်းများ နှင့် အရောင်းဆိုင်ကြီးများ၊ စားသောက်



ဆိုင်များဖြင့် အထူးစည်ကားဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေးအချက် အချာကုသည့်ရွာကြီးတစ်ရွာဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်အဝေးပြေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက် လမ်းမကြီးဘေး၌ တည်ရှိသောရွာဖြစ် ပေးရန် လိုလားလျက်ရှိကြောင်း သိရ သဖြင့် ရေဘေးအန္တရာယ်ကာကွယ်ရေး

နေလင်း(ညောင်တုန်း)

မိတ္ထီလာကန်တော်ကြီးကို ရေကူပေးနေသည့် ရေလှောင်တမံများ

စုနုနွာ (မိတ္ထီလာ)

မိတ္ထီလာကန်တော်ကြီးသည် အထင်ကရ သမိုင်းဝင် ကန်တော်ကြီးဖြစ်သည်။ “ရေမှာ စစ်ကိုင်း၊ လှိုင်းမှာပခန်းငယ်၊ လယ်မှာတောင်တွင်း၊ စပါးမှာရမည်းသင်း၊ အင်းမှာတောင်တမံ၊ ကန်မှာ မိတ္ထီလာ” ဟု စာဆိုရှိခဲ့သည်။ စာဆိုနှင့်အညီ မြန်မာနိုင်ငံ၌ အကြီးဆုံးကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်မှာ ရှေးမြန်မာမင်း ၁၇ ဆက် ဆယ်စုပြုပြင်ခဲ့သော ကန်တော်ကြီးဖြစ်သည်။ ပုဂံခေတ် အနော်ရထာမင်းကြီး ကန်တော်ကြီးကို လာရောက်ဆယ်စို့ခဲ့အပြီး ကန်တော်ကြီးမည်မျှလောက် ကျယ်သနည်းဟု သိလိုတော်မူသဖြင့် ယောက်ဖတော် မြင်းသည်တော်ကို လှည့်လည်ကြည့်ရှုစေရာ ပုပ္ပားတောင်တော်နှင့် ကြက်မတစ်ဝပ်စာအထိ ကျယ်ဝန်းကြောင်း သိရသဖြင့် “မိတ္ထီလာကန်တော်” ဟု သမုတ်တော်မူခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မိတ္ထီလာကန်တော်ကြီးမှာ စိုက်ပျိုးရေးနှင့် မြို့လူထုသောက်သုံးရေအတွက် အဓိကအားထားရသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ကြီးမှာ ရေပြည့်ရေလျှံပြီး မကြာခဏကျိုးပေါက်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၃၁ ခုနှစ်က ဆည်မြောင်း ရေသောက်စနစ်ဖြင့် ကန်ပေါင်းများ ကျောက်ရိုးကာ ကျောက်စီခြင်း၊ ရေလွှတ်ပေါက် ရေကျော်ခုနစ်ပေါက်တံခါးတပ်ဆင်ခြင်းနှင့် ရေဝင်တူးမြောင်းများကို စနစ်တကျ တည်ဆောက်ခဲ့သည်။

သမိုင်းဝင် မိတ္ထီလာကန်တော်ကြီးမှာ နှစ်ပေါင်းရာချီကြာမြင့်လာပြီဖြစ်၍ သဲနန်းများ ပိုချမှုဖြစ်ပေါ်လာပြီး တဖြည်းဖြည်း တိမ်ကောလာသည်။ မဆလခေတ်က တိုင်းတာချက်အရ မိတ္ထီလာကန်ကြီးကို သည်အတိုင်း ဆက်ထားပါက နောင်နှစ်ပေါင်း ၄၀ အကြာတွင် လုံးဝကောသွားမည်ဟုဆိုသည်။ ထို့ကြောင့် သဲနန်းပိုချမှုလျော့နည်းစေရန်၊ ရေကြီး



သမိုင်းဝင် မိတ္ထီလာကန်တော်ကြီးကို မိတ္ထီလာမြို့နောက်ခံအလှနှင့်အတူ တွေ့ရစဉ်

နှစ်မြုပ်မှုကာကွယ်ရန်နှင့် ရေပိုရေလျှံများ ပိုမိုထိန်းသိမ်းနိုင်ရန်အတွက် မိတ္ထီလာကန်၏ အဓိကရေဝင်ချောင်းဖြစ်သော မုန်တိုင်ချောင်းပေါ်၌ ၁၉၆၆ ခုနှစ်က မုန်တိုင်ရေလှောင်တမံကို တည်ဆောက်ခဲ့သည်။ မိတ္ထီလာကန်တော်သို့ နန်းပို့ချမှုလျော့နည်းစေရန်အတွက် ၁၉၉၁ ခုနှစ်က မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ကြားရေသွင်း၊ ရေထုတ်အဆောက်အအုံနှင့် ရေခြားတမံတစ်ခု တည်ဆောက်ခဲ့သည်။ မုန်တိုင်ရေလှောင်တမံနှင့် မိတ္ထီလာတောင်ကန်သို့ ဆက်သွယ်သည့် အုတ်စီ ရေသွယ်မြောင်းဖောက်လုပ်ခဲ့သည်။

မိတ္ထီလာ ကန်တော်ကြီးသည် သက်တမ်းကြာမြင့်လာပြီဖြစ်၍ ရေလှောင်ပမာဏ လျော့နည်းလာသည်။ ထို့ကြောင့် ရေကျော် ခုနစ်ပေါက် ရေပိုလွှဲကြမ်းခင်းကို တစ်ပေမြင့်တင်ခြင်း၊ လူးခင်းကြီး ရေလွှဲကြမ်းခင်းအား တစ်ပေမြင့်တင်ခြင်းလုပ်ငန်းတို့ကို ၂၀၀၅ ခုနှစ်က ဆောင်ရွက်ခဲ့ရာ မိတ္ထီလာကန်တော်ကြီးတွင် ရေပမာဏ ၈၀ ပိုမိုသိုလှောင်နိုင်ခဲ့သည်။

မိတ္ထီကန်သို့ ရေကူပေးနေသည့်

မုန်တိုင်တမံမှာလည်း သဲနန်းပိုချမှုကြောင့် ရေလှောင်ပမာဏ ၁၁၃၉.၂ ဧကပေ လျော့နည်းလာသည်။ ထိုသို့ လျော့နည်းလာသဖြင့် ရေပမာဏ ၈၀ ပေ ၅၅၀၀ ပြန်လည်သိုလှောင်နိုင်ရန်အတွက် ရေပိုလွှဲအဆောက်အအုံ၌ သုံးပေအမြင့်ရှိ အလိုအလျောက် လဲရေတံခါးများ တပ်ဆင်ခဲ့သည်။

မုန်တိုင်တမံ သဲနန်းပိုချမှုလျော့နည်းစေရန်နှင့် ပိုလျှံရေများ ထိန်းသိမ်းနိုင်ရန် ၂၀၀၇ ခုနှစ်က မုန်တိုင်ရေလှောင်တမံအထက်၌ ရေကူရေလှောင်တမံအဖြစ် ရှမ်းမရေလှောင်တမံကို တည်ဆောက်ခဲ့သည်။

မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မြေဧရိယာ ၇၀၁၁ ဧကအား စိုက်ပျိုးရေးပေးဝေနိုင်ရန် ၁၉၉၅ ခုနှစ်က ချောင်းကောက် ရေလှောင်တမံကို တည်ဆောက်ခဲ့သည်။ ချောင်းကောက်ရေလှောင်တမံမှ ပိုလျှံရေများ၊ ချောင်းကောက်တမံနှင့် မိတ္ထီလာကန်အကြား ရေဆင်းဧရိယာ ၂၄ စတုရန်းမိုင်မှ စီးဆင်းလာသည့် ရေများကို မိတ္ထီလာကန်သို့ ရေကူပေးနိုင်ရန်အတွက် ၂၀၀၅ ခုနှစ်က လွန်ငင်တမံ၊ လက်ခုပ်ပင်တမံ၊

ညောင်ကုန်းတမံတို့ကို ထပ်မံတည်ဆောက်ပြီး ထိုတမံသုံးခုမှ မိတ္ထီကန်သို့ ဆက်သွယ်သည့် အလျား ၇ ဒသမ ၉၇ မိုင်ရှိ ဆက်သွယ်ရေးမြောင်းကိုလည်း ဖောက်လုပ်ခဲ့သည်။

မိတ္ထီလာကန်သည် နှစ်ပေါင်းထောင်ချီ၍ သက်တမ်းကြာမြင့်လာသောကြောင့် သဲနန်းပိုချ၍ ရေသိုလှောင်နိုင်မှုပမာဏ လျော့နည်းလာသည်နှင့်အမျှ စိုက်ပျိုးရေးပေးဝေနိုင်မှုလျော့နည်းခြင်း၊ မြို့လူထုသောက်သုံးရေပေးဝေရာတွင် မိတ္ထီလာကန် မြောက်ဘက်ခြမ်း၌ အခက်အခဲများနှင့် ကြုံတွေ့လာခြင်း၊ ရေဝင်ချောင်းတစ်လျှောက် ကျေးရွာများ ရေကြီးနှစ်မြုပ်မှုဖြစ်ပေါ်ခြင်း၊ အထူးသဖြင့် မိတ္ထီလာကန်၏ ရေဝင်လမ်းကြောင်းတွင်ရှိသည့် မြောက်ကန်၌ သဲနန်းပိုချမှုလွန်စွာများပြားပြီး နွေအခါ၌ စိုက်ပျိုးရေးနှင့်သောက်သုံးရေ ပေးဝေရန် မဖြစ်နိုင်တော့သည့် အနေအထားသို့ရောက်ရှိလာသည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်စ၍ မိတ္ထီလာမြောက်ကန်အတွင်း ရေပိုမိုဝင်ရောက်စေရန်နှင့် ရေဝင်ချောင်းများတစ်လျှောက်ရှိ ကျေးရွာများ ရေကြီး၊ ရေနစ်မြုပ်မှုမှကာကွယ်ရန် မိတ္ထီလာ

မြောက်ကန် ရေဝင်ချောင်းများဖြစ်သည့် မုန်တိုင်ချောင်း၊ တလင်းကုန်းချောင်းနှင့် ကြာအင်းချောင်းများကို သဲနန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြောက်ကန် ပြန်လည်ပြုပြင်တူးဖော်ရေးအတွက် ပြည်သူ့ပြည်သားများ၏ အကျိုးကို ရှေးရှုပြီး ၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြောက်ကန်ကြီးအား သဲနန်းတူးဖော်ခြင်း၊ ကန်ပေါင်းများ စိုခြင်း၊ ကန်ပေါင်အသစ် ပြုလုပ်ခြင်း၊ ဆင်ခြေလျှောလှိုင်းကာ ကျောက်စီခြင်း၊ ရေထိန်းတံခါး၊ ကန်ခြားရေကျော်နှင့် ရေထိန်းအဆောက်အအုံများကို အထူးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း လုပ်ငန်းများ အောင်မြင်စွာပြီးစီးခဲ့သည်။

မိတ္ထီလာမြောက်ကန်၊ တောင်ကန်နှင့်ပတ်သက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မိတ္ထီလာကန်အား ရေကူပေးနိုင်ရန် သဲနန်းပိုချမှုလျော့နည်းစေရန်အတွက် မုန်တိုင်တမံနှင့် ရှမ်းမငယ်ရေလှောင်တမံတည်ဆောက်ပေးခြင်း၊ ချောင်းကောက်ရေလှောင်တမံမှ ပိုလျှံရေနှင့် ချောင်းကောက်တမံနှင့်

မိတ္ထီလာကန်ကြားရှိ ရေဆင်းဧရိယာမှ စီးဆင်းလာသည့် ရေများကို မိတ္ထီလာကန်သို့ ရေကူပေးနိုင်ရန်အတွက် လွန်ငင်တမံ၊ လက်ခုပ်ပင်တမံနှင့် ညောင်ကုန်းတမံများ တည်ဆောက်၍ ဆက်သွယ်ရေးတူးမြောင်းများဖောက်လုပ်ခြင်း၊ မိတ္ထီလာမြောက်ကန်အတွင်း ရေဝင်မြောင်းများ သဲနန်းများတူးဖော်ခြင်း၊ မိတ္ထီလာမြောက်ကန်ကြီးကို ပြန်လည်ပြုပြင်ခြင်းတို့ကြောင့် မိတ္ထီလာမြောက်ကန်အတွက် ရေပိုမိုသိုလှောင်နိုင်ခြင်း၊ ဒေသခံပြည်သူများနှင့် ကျွ၊ နွား၊ တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလုံပြီး မိုးစပါး၊ နွေစပါးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။

မိတ္ထီလာမြောက်ကန် ရေဝင်ချောင်းများအနီးရှိ မြင်သာကျေးရွာ၊ သံတောကျေးရွာ၊ ရွာမကျေးရွာ၊ လက်ပံခါးကျေးရွာ၊ ရှင်မြို့ကျေးရွာတို့မှာ ရေကြီးနှစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့သဖြင့် မိတ္ထီလာကန်ရေကူတမံများ၏ အကျိုးကျေးဇူးကြောင့် ဒေသတွင်းစိမ်းလန်းစိုပြည်လာပြီး ပြည်သူများလူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးလာသည်ကို တွေ့ရကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

ငါန်းဇွန်မြို့နယ်၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ လက်တွေ့ကွင်းဆင်းကုသ

ငါန်းဇွန် ဇန်နဝါရီ ၇

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)မှ တွဲဖက် ပါမောက္ခ လင်းဇေသန်း ဦးဆောင်သော အုပ်ချုပ်သူ နည်းပြသုံးဦး၊ အလုပ်သင်ဆရာဝန်ခြောက်ဦးနှင့် စတုတ္ထ

နှစ် ဘီဒီအက် (၁/၂၀၁၆) ကျောင်းသား ကျောင်းသူ ၃၀ တို့သည် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ လူထုကျန်းမာရေး လက်တွေ့ကွင်းဆင်းကုသခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရန် ရောက်ရှိ



လာကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကုလားရွာကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများမှ သွားနှင့်ခံတွင်းလူနာ အမျိုးသား ၆၀၊ အမျိုးသမီး ၁၁၂ ဦးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၁ ရက်က ခြင်္သေ့လက်ကျေးရွာ၌ ခြင်္သေ့လက်ကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများမှ သွားနှင့်ခံတွင်း လူနာအမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၆၅ ဦးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်က ဂျီကျေးရွာနှင့်နီးစပ်ရာကျေးရွာများမှ သွားနှင့်ခံတွင်း လူနာအမျိုးသား ၄၄ဦး၊ အမျိုးသမီး ၇၉ ဦးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၃ ရက်က ငါန်းဇွန်မြို့အမှတ်(၁)ရပ်ကွက်မှ သွားနှင့်ခံတွင်းလူနာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၅၄ ဦးတို့ကို လည်းကောင်း ဆေးကုသပေးပြီး သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များ စစ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဆောင်ဦး(ငါန်းဇွန်)

မွေးဖွားမှုနှင့်သေဆုံးမှု

မှတ်ပုံတင်ခြင်းစနစ်

ဖွံ့ဖြိုးတိုးတက်စေရန်

အလုပ်ရုံဆွေးနွေး

သံဖြူဇရပ် ဇန်နဝါရီ ၇ ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ပူးပေါင်းကာ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးကော်မတီ၏ စီစဉ်မှုဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၅ ရက်နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာကြူနှင့် တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားကြပြီး “ဖွား/သေမှတ်ပုံတင်မှု ၁၀၀ ရာခိုင်နှုန်း လွှမ်းခြုံမှုရရှိရန် မည်သည့်နည်းလမ်းများဖြင့် ပူးပေါင်းဖြေရှင်းသွားကြမည်နည်း” အကြောင်းအရာကို တက်ရောက်လာသူများက အစုအဖွဲ့များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အလားတူ မွေးဖွားမှုနှင့် သေဆုံးခြင်းဆိုင်ရာမှတ်ပုံတင်ခြင်းစနစ်ဆင့်ပွားသင်တန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများအား ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဇန်နဝါရီ ၆ ရက်မှ ၉ ရက် အထိ ပို့ချလျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)

ကွက်ငယ်ကျေးရွာနှင့် ဒဟတ္တန်းကျေးရွာဆက်သွယ်ထားသည့် လမ်းပိုင်းပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်

မိတ္ထီလာ ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာနှင့် ဒဟတ္တန်းကျေးရွာ ဆက်သွယ်ထားသည့် လမ်းပိုင်း နှစ်မိုင်ခန့် ပျက်စီးနေမှုကို ကျေးရွာဒေသခံများ စုပေါင်း၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီလမ်းက မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာနဲ့ သာစည်မြို့နယ် မောင်းတိုင်ကျေးရွာကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ အရင်က ဒီစင်တယ်ကောင်စီလမ်းပေါ်မှာ တည်ရှိပြီး ဒီလမ်းပေါ်ကနေ ကွက်ငယ်၊ ပန်းသွင်း၊ အင်းအုံ၊ ရွာသစ်၊ အိုင်ကြီးလည်စတဲ့ ကျေးရွာတွေက ဒေသခံတွေ မိတ္ထီလာမြို့ပေါ်ကို စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေနဲ့ နေ့စဉ်ဖြတ်သန်းသွားလာနေရတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကာလကစပြီး လမ်းပိုင်းဆိုးဆိုး ရွာရွာ၊ ပျက်စီးလာတာမို့ အခုလို ကျေးရွာဒေသခံတွေ စုပေါင်းပြီး ပြုပြင်ဆောင်ရွက်ဖို့လုပ်နေတာဖြစ်ပါတယ်။ မန္တလေးမြို့က ဆရာတော် ဘဒ္ဒန္တ စန္ဒာသီရိက လမ်းပြုပြင်ဆောင်ရွက်ဖို့အတွက် မတည်အလှူငွေကျပ် ၁၁ သိန်း လှူဒါန်းပေးပြီးတော့ ကျန်တာကိုတော့ အခုပြုပြင်တဲ့ လမ်းပေါ်မှာပဲ အလှူခံပြီး ဆောင်ရွက်တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က လမ်းပြုပြင်ဆောင်ရွက်မှု စတင်ခဲ့တာဖြစ်ပြီး အလှူခံရရှိမှုအပေါ် မူတည်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမှာပါ” ဟု ကွက်ငယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းမင်းက ပြောကြားသည်။

ချမ်းသာ(မိတ္ထီလာ)

ပြင်ဆင်ဖတ်ရှုပါရန်

မြန်မာ့အလင်းသတင်းစာ၏ ဇန်နဝါရီ ၇ ရက်ထုတ် စာမျက်နှာ (၉)တွင် ပါရှိသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၂၆)အား စီရင်ချက်(အမိန့်) ချမှတ်ဆိုသည့် သတင်းတွင် ရခိုင်ပြည်နယ် မြန်အောင်မြို့နယ်အစား၊ ရခိုင်ပြည်နယ် မာန်အောင်ဟု ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (သတင်းစဉ်စာတည်းအဖွဲ့)

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုက ယုံကြည်မှုတည်ဆောက်တဲ့နေရာပါပဲ

ရန်ကုန် ဇန်နဝါရီ ၇

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့အောင်မြင်မှုရရှိနိုင်ရေး ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဗိုလ်ချုပ်မှူး ဦးလှမောင်အောင်နှင့် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါ ငြိမ်းချမ်းရေးဗိုလ်ချုပ်အား တိုင်းရင်းသားရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) ၏ စီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ်သည်။ (အောက်ပုံ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုရရှိရန် မည်သို့ဆောင်ရွက်ရမည်ဟူသည့် ငြိမ်းချမ်းရေးဗိုလ်ချုပ်ခေါင်းစဉ် အောက်တွင် အစိုးရ၊ လွှတ်တော်ကိုယ်စားပြုသူများအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး၊ ဦးလှမောင်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က ဆွေးနွေးသည်။

ဦးလှမောင်ရွှေက “ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုက ယုံကြည်မှုတည်ဆောက်တဲ့ နေရာပါပဲ။ ၂၀၁၁ မှာ တက်လာတဲ့ အစိုးရက ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ စလုပ်တယ်။ ဒါပေမယ့် အခုအချိန်အထိ ယုံကြည်မှုတည်ဆောက်ခြင်းက အကြီးမားဆုံးစိန်ခေါ်မှု အနေနဲ့ ရှိနေပါသေးတယ်။ ပြည်သူက ရွေးကောက်တဲ့ အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခဲ့ပါပြီ။ ယုံကြည်မှုတည်ဆောက်ခြင်းသာ ဒီထက် ပိုရလာမယ်ဆို ပြဿနာတွေ လျော့ချနိုင်ပါပြီ။ ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပိုမိုဆောင်ရွက်လာတယ်။ နေပြည်တော်မှာ NRPC ရုံးဖွင့်တယ်။ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားပိုင်းလုပ်ပြီး တွေ့ဆုံတယ်။

ကျွန်တော်တို့ ပြောနေတဲ့အချိန်မှာပဲ ကရင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ခေါင်းစဉ်ကြီးလေးခုကို ဆွေးနွေးတယ်။ မနေ့က တနင်္သာရီတိုင်းမှာဆို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ခရိုင်သုံးခုက အကြံပြုဆောင်ရွက် လုပ်တယ်။ ခရိုင်တစ်ချို့ပြီးသွားပါပြီ။ နောက်ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်က ဆက်သွယ်နေပါတယ်။ မကြာမီမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်မယ်။ ယုံကြည်မှုတည်ဆောက်ဖို့ ပြင်နေပါတယ်။ နောက် မူဘောင်ပြင်ဆင်ရေးဆွဲတာ ၈၀ ရာခိုင်နှုန်းလောက် ပြီးပြီ။ ၂၀ ရာခိုင်နှုန်းလောက် ကျန်တာကိုတော့ ဇန်နဝါရီမကုန်ခင်မှာ မူဘောင်ပြီးစီးဖို့ မျှော်လင့်ပါတယ်။ ဖေဖော်ဝါရီထဲမှာတော့ (၂၀)ရာစုပင်လုံ ဒုတိယအစည်းအဝေးလုပ်ဖို့ ပြန်စပါမယ်” ဟု ပြောသည်။

ဦးနိုင်ငံလင်းက “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် NCA လို ရေခဲမြေခံကောင်းတဲ့ အခြေအနေကောင်း



တစ်ခုရှိနေပါပြီ။ အစိုးရအနေနဲ့လည်း အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့အပေါ်မှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါတယ်။ ငြိမ်းချမ်းရေးက လက်တစ်ကမ်း အလိုပဲ ရှိတော့တယ်။ NCA မှာ လက်မှတ်ထိုးလိုက်တာနဲ့ အပစ်အခတ်တွေက အားလုံးရပ်သွားမှာပါ။ NCA မှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေကလည်း လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုမရှိတော့ဘဲ အပြန်အလှန် NCA ကိုလိုက်နာကြရမှာပါ။ ပစ်ခတ်တိုက်ခိုက်မှုကိုလည်း အပြည့်အဝ စောင့်ကြည့်ရပြီး စိစစ်ခြင်းအဆင့်ဆင့် ခံယူရမယ်။ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့စောင့်ကြည့်အဖွဲ့မှာလည်း တပ်မတော်အပါအဝင် လက်မှတ်ရေးထိုးထားတဲ့ EAOs ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ NCA လက်မှတ်ရေးထိုးလိုက်တာနဲ့ ငြိမ်းချမ်းရေးအတွက် ၅၀ ရာခိုင်နှုန်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို ငြိမ်းချမ်းရေးစာပွဲပိုင်းမှာငြင်းခုံရင်း အဖြေရှာလို့ရပါတယ်။ ယုံကြည်မှုတွေကလည်း ဆွေးနွေးပွဲတွေ လုပ်လာတာနဲ့အမျှ ရင်းနှီးမှုတွေရှိလာမယ်။ ယုံကြည်လာမှာဖြစ်ပါတယ်။ ပြည်သူ

လူထုအနေနဲ့လည်း နီးစပ်ရာပတ်ဝန်းကျင် လက်လှမ်းမီရာ နေရာကနေပြီး CSOs တွေနဲ့အတူ ပူးပေါင်းပါဝင်ကြပါလို့ ပြောပါရစေ” ဟု ဆွေးနွေးပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး၊ ပဒိုစောကွယ်ထူးဝင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့အောင်မြင်မှု ရရှိနိုင်မည့်အခြေအနေအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ရှုထောင့်မှ ဆွေးနွေးသည်။

ပဒိုစောကွယ်ထူးဝင်းက “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော် စတဲ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြသလို၊ တောထဲတောင်ထဲမှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးလိုလားနေကြတယ်။ ဒါ့အပြင် ပြည်သူတွေနဲ့ CSOs တွေကလည်း ငြိမ်းချမ်းရေး လိုလားနေကြပါတယ်။ ဘာကြောင့် အလောက်လိုလားနေကြလဲလို့မေးရင် မငြိမ်းချမ်းလို့ပါ။ ၁၉၄၉ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အတော်များများ အခြေခံအခွင့်အရေးတွေ တောင်းဆိုရင်း

သတင်း - ရဲခေါင်ညွှန့်၊ ဓာတ်ပုံ - ဖိုးထောင်

အမြင်မတူမှုတွေကြောင့် လက်နက်ကိုင်လာကြတယ်။ ဒီနောက်ပိုင်း တိုင်းရင်းသားအတော်များများဟာ လက်နက်ကိုင်နည်းသုံးပြီး အခွင့်အရေးတောင်းလာကြတယ်။ ဒီအပေါ်မှာ မယုံကြည်မှု သံသယရှိမှုတွေရှိလာတယ်။ မယုံကြည်မှု ပြဿနာက အဓိကအကြောင်းအရင်းဖြစ်လာတယ်။ ဒီလိုနဲ့ ဒီဘက်အစိုးရလက်ထက်မှာ ယုံကြည်မှုကို ခက်ခဲစွာအချိန်ယူတည်ဆောက်ပြီး NCA ရလာတာပါ။ အခုကာလမှာ အစိုးရတပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေ လက်ခံယုံကြည်တဲ့ NCA စာချုပ်ကြီး ရှိနေပြီး ဖြစ်တဲ့အတွက် ယခင်ကာလတွေထက် အခြေအနေကောင်းတွေများစွာရှိလာပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးကနေတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေလိုအပ်နေတဲ့ စားဝတ်နေရေး၊ လုံခြုံမှု၊ နေ့စဉ်ပူပင်သောကတွေ၊ စီးပွားရေး ပြဿနာတွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်နဲ့ လူထုတွေရဲ့ ဒုက္ခတွေကိုချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေးခရီးမှာ ပြည်သူလူထုကပါ ပိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါ” ဟု ဆွေးနွေးသည်။

အမျိုးသမီးကလ္ပာ ကိုယ်စားပြုသူ အမျိုးသမီးရှုထောင့်ဘက်မှ ငြိမ်းဖောင်းအေးရှင်းဒါရိုက်တာ ဂျာနန်လထော်က ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ထုံးတမ်းအစဉ်အလာအရလည်းကောင်း၊ ဥပဒေမူဝါဒအရလည်းကောင်း အမျိုးသမီးများအနေဖြင့် ကန့်သတ်ခံရမှုများရှိကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရာတွင် တပ်မတော်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တို့အချင်းချင်း ဆွေးနွေးနိုင်မည့် နေရာတစ်ခု ဖန်တီးပေးရန် လိုအပ်နေသည်ဟု မြင်ကြောင်း စသည်ဖြင့် ဆွေးနွေးသည်။

ဆက်လက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များကိုယ်စားပြု ဦးရန်ကျော်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့အောင်မြင်မှုရရှိနိုင်မည့်အပေါ် လူထုပါဝင်မှု ရှုထောင့်မှ ဆွေးနွေးခြင်းနှင့် စာရေးဆရာ နောင်ကျော်က ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းနှင့် စာရေးသူတစ်ဦး၏ သုံးသပ်ချက်ရှုထောင့်မှ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးဗိုလ်ချုပ်မှူး ဦးလှမောင်အောင်က လာကြသူများ၏ မေးမြန်းမှုများအပေါ် ဆွေးနွေးခဲ့သူများက ပြန်လည် ဖြေကြားသည်။

သီတဂူအာရောဂျဒါနဆေးရုံ၌ အထွေထွေရောဂါများ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်

ထားဝယ် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ သီတဂူ အာရောဂျဒါနဆေးရုံတော်၌ (၁၁)ကြိမ်မြောက် ကျန်းမာရေးအလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၇ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းသီတဂူ ဇီဝိတဒါနဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်၊ ခွဲစိတ်အထူးကု သမားတော်ကြီး ဒေါက်တာမြသိန်းဟန်အဖွဲ့နှင့် အမေရိကန်နိုင်ငံ Aloha Medical Mission အဖွဲ့မှ ခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Carl. MD ဦးဆောင်သော ၁၇ ဦးပါ ခွဲစိတ်အဖွဲ့တို့က ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များအဖွဲ့နှင့် ပူးပေါင်းကာ အထွေထွေရောဂါ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ် ဇီဝိတဒါနလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းသီတဂူ ဇီဝိတဒါန ဆေးရုံအုပ်ကြီးနှင့် ခွဲစိတ်အထူးကု ဆရာဝန်များအဖွဲ့က

ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရောဂါစမ်းသပ်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ကာ လူမျိုးဘာသာမရွေး ကုသနိုင်ကြောင်း သိရသည်။ စမ်းသပ်ခွဲစိတ်ကုသပေးမည့် အထွေထွေရောဂါများမှာ လည်ပင်းကြီးရောဂါ၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကျိတ်အဖုအလုံးများ၊ အူကျရောဂါ၊

မှတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ အူအတက်ရောဂါ၊ နှုတ်ခမ်းကွဲအာခေါင်ကွဲရောဂါများ၊ နှလုံး၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါများဖြစ်ပြီး ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးများနှင့် အမေရိကန်အထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ရောဂါများ စမ်းသပ်ကုသလိုသည့်

ဝေဒနာရှင်များအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင် တစ်ဦးဦးက သော်လည်းကောင်း ထားဝယ်မြို့တုမ္မော်ရပ် ကျန်းမာရေးလမ်း မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအတွင်းရှိ သီတဂူ အာရောဂျဒါနဆေးရုံတော်ရုံးခန်း၌ ကြိုတင်၍ စာရင်းပေးသွင်းပြီး စမ်းသပ်ကုသမှုခံယူနိုင်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)



မန္တလေး ဇန်နဝါရီ ၇

လှုပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မန္တလေးလှုပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အောင်မြေသာစံမြို့နယ် လှုပ်စစ်မန်နေဂျာရုံးဝန်ထမ်းများနှင့် မြန်မာပေါင်းစည်း စွမ်းအားကုမ္ပဏီမှ ဝန်ထမ်းများပူးပေါင်း၍ အောင်မြေသာစံမြို့နယ် မင်းတံအိကင်းရပ် (၁၅) လမ်း၌ ၂၀၀ ကေစီအေ ထရန်စဖော်မာတစ်လုံးနှင့် ၁၁ ကေစီ ဓာတ်အားလိုင်း ၅၀၀ ပေကို တည်ဆောက်တပ်ဆင်ပေးခဲ့ရာ ဇန်နဝါရီ ၅ ရက်က ပြီးစီးသဖြင့် ယခင်က ဝိုအား ၁၄၀ ခန့်သာရှိရာမှ ယခုအခါ ဝိုအား ၁၉၀ မှ ၂၀၀ အထိ ပိုမိုရရှိလာသဖြင့် ပြည်သူများအနေဖြင့် လှုပ်စစ်ဓာတ်အားကို ဝိုအားပြည့်ဝစွာ သုံးစွဲလာနိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

စစ်ဘေးရှောင်ပြည်သူများအား ဆန်နှင့် အနွေးထည်များ လာရောက်လှူဒါန်း

ကျောက်မဲ ဇန်နဝါရီ ၇

ရမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ နှစ်စစ်လင်းကျောင်းတိုက် စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ညောင်မောင်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ရန်ကုန်မြို့အခြေစိုက် မေတ္တာဖြူအင်အားစု လူမှုကူညီရေးအဖွဲ့က ဆန်နှင့် အနွေးထည်များကို ဇန်နဝါရီ ၅ ရက်က လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် မေတ္တာဖြူအင်အားစု လူမှုကူညီရေးအဖွဲ့ဝင်များက နှစ်စစ်လင်းကျောင်းတိုက် စစ်ဘေးရှောင်စခန်းသို့ လာရောက်ကာ အဆိုပါစခန်းတွင် ရောက်ရှိနေသော ညောင်မောင်းကျေးရွာမှ အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၀၅ ဦးအတွက် ဆန် ခြောက်ပိဉ်း၊ ငွေကျပ် ၁၄၀၀၀၀ နီးပါးတန်ဖိုးရှိ ကလေးဝတ်အနွေးထည်အင်္ကျီ၊ ဘောင်းဘီ ၇၇ စုံ၊ ငွေကျပ် ၂၉၀၀၀၀ ခန့်တန်ဖိုးရှိ လူကြီးဝတ်အနွေးထည် ၁၄၄ ထည်၊ ငွေကျပ်ငါးသိန်းကျော်တန်ဖိုးရှိ တီရပ် ၁၄၄ ထည်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒဏ်ရာရရှိ၍ ကျောက်မဲဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသော ညောင်မောင်းကျေးရွာမှ ဒေါ်ခင်သန်းနုအား ငွေကျပ် တစ်သိန်းကို မေတ္တာဖြူ အင်အားစု လူမှုကူညီရေးအဖွဲ့မှ ကိုဇော်ဇော်ထွန်း-မခင်လေးရီတို့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

မချမ်းဘော ဇန်နဝါရီ ၇

ကချင်ပြည်နယ် မချမ်းဘောမြို့နယ် အင်ဘုဒမ်းကျေးရွာ၌ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (ပိုက်လိုင်းအရှည် နှစ်မိုင်)ကို ဇန်နဝါရီ ၅ ရက်က ဆောင်ရွက်လျက်ရှိသည်။ အင်ဘုဒမ်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၈၆ အိမ်မှ လူဦးရေ ၅၀၀ နီးပါးအတွက် သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)

သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ပတ္တမြားအရိုင်းတုံးတစ်လုံး ပျောက်ဆုံးနေကြောင်း တိုင်တန်း

သထုံ ဇန်နဝါရီ ၇

မွန်ပြည်နယ် သထုံမြို့လိပ်အင်းရပ်ကွက် ဓာတ်တော်တိုက်ဘုရားလမ်းနှင့် ရွာဦးတာလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၆ ရက် နံနက်က ငွေကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ပတ္တမြားအရိုင်းတုံးတစ်လုံး ပျောက်ဆုံးမှုဖြစ်ပွားခဲ့သဖြင့် လာရောက်တိုင်တန်းထားကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

“ပိုင်ရှင်ဆိုတဲ့ ဦးလှသန်းက ဇန်နဝါရီ ၆ ရက် ည ၇ နာရီလောက်က စခန်းကို ပစ္စည်းပျောက်တယ်ဆိုပြီး လာတိုင်တယ်။ သူပြောပုံအရတော့ ဒီလ ၂ ရက်နေ့မှာ မိုးကုတ်ကနေ သထုံကို လာတယ်။ ကျောက်သန့်စင်စက်ရုံမှာတည်းတယ်။ သူ့ဆီမှာ ပါလာတဲ့ ကျောက်ရိုင်းတုံးကို စစ်ပေးမယ့် ပညာရှင်ကို စောင့်နေတယ်လို့ပြောတယ်။ အဲဒီရက် စက်ရုံနောက်က အိမ်မှာအိပ်နေတယ်။ မနက်ကျတော့ သူ့လူယုံက ပစ္စည်းထည့်ထားတဲ့ ခါးပတ်အိတ်ကို ရေဆိုးမြောင်းဘေးမှာ တွေ့တယ်ဆိုပြီး လာပြောလို့ သွားကြည့်တော့ အိတ်ထဲက တခြားပစ္စည်းတွေက မပျောက်ဘဲ ပတ္တမြားအရိုင်းတစ်လုံးနဲ့ ကျောက်ကြည့်ဓာတ်မီးတစ်လက် ပျောက်နေတယ်လို့ ပြောပါတယ်။ တိုင်ချက်ကိုလက်ခံပြီး ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းမိရေး လုပ်ဆောင်နေပါတယ်”ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်က ပြောသည်။ **သက်ဦး(သထုံ)**

အောင်မြေသာစံမြို့နယ်၌ နေအိမ်ခြောက်လုံးမီးလောင်

မန္တလေး ဇန်နဝါရီ ၇

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် အကွက်(၅၁) မန္တလေး-မတ္တရာကားလမ်းဘေးတွင် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်က ပန်ကာဖွင့်၍ အပူလွန်ကိရုမု နေအိမ်ခြောက်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်သုံးစီး၊ မီးငြိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ်ငါးစီး၊ သန္ဓေမီးသတ် ၆၀၊ အရန်မီးသတ် ၁၃၀ နှင့် ရပ်ကွက်နေပြည်သူများ ပိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး မီးစတင်လောင်ကျွမ်းသော အိမ်ပိုင်ရှင်ကိုရှိုင်းမင်းဦးအား အောင်မြေသာစံမြို့အမှတ်(၂) နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ **ဇော်လင်းဦး၊ ဓာတ်ပုံ -တင်မောင်**



အင်းတော်မြို့နယ် ပုဓလက်ကျေးရွာအနီး ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးထိုးကျ

အင်းတော် ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်

အင်းတော်မြို့နယ် မဲဇာဒေသ ပုဓလက်

ကျေးရွာအနီးတွင် ဇန်နဝါရီ ၇ ရက်က

ယာဉ်တစ်စီးအရှိန်လွန်ကာ

ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် နံနက်

၁၀နာရီ ၄၅မိနစ်ခန့်က အင်းတော်

မြို့နယ် မဲဇာဒေသ ပုဓလက်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ် တောင်မှမြောက်သို့ မောင်းနှင်လာသည့် ကင်တာ MDY 8m/--- ခြောက်ဘီး ယာဉ်သည် မိုင်တိုင်အမှတ် (၁၂၁/၂) အနီး တံတားအမှတ် (၃/ ၁၂၂)အပေါ်မှ အရှိန်လွန်ကာလမ်းဘေးသို့ ထိုးကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်မှု မရှိကြောင်း၊ သက်ဆိုင်ရာရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုမင်း(အင်းတော်)

ဆရာဝန်မဟုတ်ဘဲ ကျေးရွာသားများအား လိမ်ညာဆေးကုသသူများကို အမှုဖွင့်

ကောလင်း ဇန်နဝါရီ ၇

ကသာခရိုင် ကောလင်းမြို့နယ် ကျူတော ကျေးရွာအုပ်စု၌ ဇန်နဝါရီ ၁ ရက်က ကန်ကြီးကျေးရွာနေ ဦးဘဝေ၏နေအိမ်၌ အထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်မျိုးသူနှင့် အမျိုးသမီးတစ်ဦး

ရောက်ရှိနေပြီး ကျေးရွာသူ ကျေးရွာသား

များအား အခမဲ့ဆေးပေးခြင်း၊ ဆေးကုသ

ခြင်းများ ဆောင်ရွက်နေကြောင်း သိရ

သဖြင့် သွားရောက်ကြည့်ရှုရာ ဘီပိုး

စီပိုးများ စစ်ဆေးရန်အတွက် ဆေး

တစ်လုံးလျှင် ငွေကျပ် ၁၅၀၀၀၀ စီ

ကောက်ယူခြင်း၊ အိမ်ရှင် ဦးဘဝေ၏

သမီးဖြစ်သူ ဒေါ်ခင်သန်းထွေးထံမှလည်း

ငွေကျပ် ၅၀၀၀၀၀ ချေးယူထားခြင်းများ

သိရှိရ၍ စုံစမ်းခဲ့ရာ အောင်မျိုးသူ

ဆိုသူမှာ ဆရာဝန်မဟုတ်ကြောင်း သိရ

သည်။

ချောက်မြို့တွင် ရေနံမြေအတွင်း ရေနံစိမ်းခိုးသူများအား ဖမ်းဆီးရမိ

ချောက် ဇန်နဝါရီ ၇

ချောက်မြို့ချောက်ရေနံမြေ ပင်မသိုလှောင်ကန်အနီးမှ ရေနံခိုးယူသူ အမျိုးသားနှစ်ဦးအား ဇန်နဝါရီ ၆ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ချောက်မြို့နယ် ချောက်ရေနံမြေ အမှတ် (၃၅)လုံခြုံရေးကင်းရုံ နယ်မြေ တာဝန်ကျလုံခြုံရေး(၄)

ဦးသန်းထွဋ်နှင့် လုံခြုံရေးလုပ်သား ဦးထင်အောင်ကျော်

တို့သည် ဇန်နဝါရီ ၆ ရက် ည ၁၁ နာရီ မိနစ်

၅၀က ရေနံမြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်

ချောက်ရေနံမြေ ပင်မသိုလှောင်ကန်၏ မြောက်ဘက်

ကိုက်၁၅၀ ခန့်အကွာတံတားအောက်တွင် ဝင်းထွဋ်ကျော်

(၃၂နှစ်) အောင်မင်္ဂလာရပ်ကွက် ချောက်မြို့နေသူနှင့်

တစ်ရပ်ကွက်တည်းနေ ကြိုက်နန်းစိုး(ခ) သံချောင်း

(၂၉နှစ်) တို့အား ပလတ်စတစ်အိတ်လေးလုံးထပ်လျက်

ကြွပ်ကြွပ်အိတ်စွပ်ထားသည့် ရေနံစိမ်းလေးဂါလန်ပါ

ငါးအိတ်၊ စုစုပေါင်း ဂါလန် ၂၀ အား တွေ့ရှိဖမ်းဆီးရမိခဲ့

သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောက်မြို့နယ် မြို့မရဲစခန်း

က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဇေယျ

ဆွမ်းကြီးလောင်းပွဲတော်

ဇာတ်ပွဲ၌ ဓားထိုးမှုဖြစ်ပွား

မော်လမြိုင် ဇန်နဝါရီ ၇

မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ် ဆွမ်းကြီးလောင်းပွဲတော်ဇာတ်ပွဲ၌ ဇန်နဝါရီ ၆ ရက် ည ၁၁ နာရီ မိနစ် ၂၀ က ချမ်းမြေ့အောင် (ခ)ဘိန်းမုန့်က ဇာတ်ပွဲကြည့်နေစဉ် ဝင်းထက်(၁၈ နှစ်)နှင့် ပွဲခင်း၌ စကားများကြရာ ဝင်းထက်က ဓားဖြင့်ထိုးလိုက်သဖြင့် ချမ်းမြေ့အောင်(ခ)ဘိန်းမုန့်တွင် ဒဏ်ရာများရရှိပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် (စိုးရိမ်ရ) အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေပြီး ဝင်းထက်အား မုပွန်နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်ထွဋ်(မော်လမြိုင်)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ကယားပြည်နယ်-လွိုင်ကော်မြို့ အိတ်ဖွင့်လေလံခေါ်ယူခြင်း ၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကယားပြည်နယ်အတွင်းရှိ ဒီဇယ်ဓာတ်အားပေးစက်(၇)လုံးအား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချမည့်ဖြစ်ပါသည်။ ၂။ လေလံဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- <table><tr><td>လေလံပုံစံစတင်ရောင်းချမည့်ရက်</td><td>- ၉-၁-၂၀၁၇ ရက်</td></tr><tr><td>လေလံပုံစံရောင်းချမည့်နေရာ</td><td>- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့</td></tr><tr><td>လေလံဖွင့်ပွဲပြုလုပ်မည့်နေရာ</td><td>- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့</td></tr><tr><td>လေလံပုံစံရောင်းချမှုပိတ်မည့်ရက်</td><td>- ၂၃-၁-၂၀၁၇ ရက်</td></tr></table> အသေးစိတ်အချက်အလက်များကို အောက်ပါတို့တွင် စုံစမ်းနိုင်ပါသည်။ လေလံတင်ရောင်းချရေးအဖွဲ့ ကယားပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့၊ ဖုန်း-၀၈၃-၂၂၉၅၈	လေလံပုံစံစတင်ရောင်းချမည့်ရက်	- ၉-၁-၂၀၁၇ ရက်	လေလံပုံစံရောင်းချမည့်နေရာ	- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့	လေလံဖွင့်ပွဲပြုလုပ်မည့်နေရာ	- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့	လေလံပုံစံရောင်းချမှုပိတ်မည့်ရက်	- ၂၃-၁-၂၀၁၇ ရက်
လေလံပုံစံစတင်ရောင်းချမည့်ရက်	- ၉-၁-၂၀၁၇ ရက်							
လေလံပုံစံရောင်းချမည့်နေရာ	- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့							
လေလံဖွင့်ပွဲပြုလုပ်မည့်နေရာ	- ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ လွိုင်ကော်မြို့							
လေလံပုံစံရောင်းချမှုပိတ်မည့်ရက်	- ၂၃-၁-၂၀၁၇ ရက်							

ကွန်ဒိုတိုက်ခန်းငှားမည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂျဏ်ရည်အိမ်ရာ (ပ)ထပ်၊ ၁၈၅၀ Sqft၊ MB ၁ခန်း၊ အိပ်ခန်း ၂ခန်း၊ မီးဖိုစတို၊ ထမင်းစားခန်း၊ စဉ့်ဝခန်း၊ အိမ်သာ၊ ရေချိုးခန်း၊ Air Con ၄လုံး၊ ကြိုးဖုန်း ၁လုံး၊ ပြင်ဆင်ပြီး၊ ညှိနှိုင်းဈေး။ ဖုန်း-၀၉-၄၅၀၀၁၅၇၉၄၊ ၀၉-၂၆၁၅၅၅၀၆၆	ယာဉ်ဟုတ်ပုံစံစာအုပ်မိကျူလျှောက်ထားခြင်း ယာဉ်အမှတ် ၁၃ယ/၆၈၄၇၇ Honda Dream 125 ဆိုင်ကယ်ယာဉ်လက်ဝယ်ရှိသူ ဒေါ်ရင်နု ၁၀/သဖရ(နိုင်)၀၂၆၄၆၆ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံ့သောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုင်သည့် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး(မော်လမြိုင်မြို့)
--	---

မီး သတိပြု	ဖောင်းကြွပျောက်လျှောက်ထားခြင်း
--------------------------	--

ပညာရေးဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဇီဝနည်းပညာသုတေသနဌာနနှင့် ခြပ်ပစ္စည်းသိပ္ပံသုတေသနဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ပညာရေးဝန်ကြီးဌာန၊ စက်မှုနည်းပညာဖြင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဇီဝနည်းပညာသုတေသနဌာနနှင့် ခြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ကျောက်ဆည်)တွင် အောက်ပါပရိုဘောဂပစ္စည်း(၄)မျိုး ဝယ်ယူလိုပါသည်။ <table><tr><th>စဉ်</th><th>ပစ္စည်းအမျိုးအမည်</th><th>အရေအတွက်</th></tr><tr><td>၁။</td><td>Central Table(Wood)</td><td>2 Nos</td></tr><tr><td>၂။</td><td>Side Table(Wood)</td><td>1 No</td></tr><tr><td>၃။</td><td>Computer Table (ကြိတ်သား)</td><td>50 Nos</td></tr><tr><td>၄။</td><td>Sofa Settee</td><td>1 Set</td></tr></table> ၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၉-၁-၂၀၁၇ ရက်မှစ၍ ရုံးချိန်အတွင်း ဤဦးစီးဌာန၏ ငွေစာရင်းဌာန(ကျောက်ဆည်)တွင် လာရောက်ဝယ်ယူနိုင်ပြီး ၁၈-၁-၂၀၁၇ ရက် ၁၆:၃၀ နာရီ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ ငွေစာရင်းဌာန (ကျောက်ဆည်) ဖုန်း-၀၃၃-၃၁၅၆၆၊ ၃၁၄၄၇၊ ၀၆၆-၅၀၅၀၈၊ ၅၀၅၀၉	စဉ်	ပစ္စည်းအမျိုးအမည်	အရေအတွက်	၁။	Central Table(Wood)	2 Nos	၂။	Side Table(Wood)	1 No	၃။	Computer Table (ကြိတ်သား)	50 Nos	၄။	Sofa Settee	1 Set
စဉ်	ပစ္စည်းအမျိုးအမည်	အရေအတွက်													
၁။	Central Table(Wood)	2 Nos													
၂။	Side Table(Wood)	1 No													
၃။	Computer Table (ကြိတ်သား)	50 Nos													
၄။	Sofa Settee	1 Set													

ဖောင်းကြွပျောက်လျှောက်ထားခြင်း	ယာဉ်အမှတ် 71/7805 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြားဖျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)
--	--

အိတ်ဖွင့်တင်ဒါလေလံရောင်းချရန်ကြေညာခြင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းမ-လင်းကတောလမ်းအထူးအဖွဲ့မှ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းဖြည့်စွက်ဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လိုအပ်သော ကျောက်မျိုးစုံအား (မြန်မာငွေကျပ်ဖြင့်) ဝယ်ယူလိုပါသည်။ တင်ဒါစတင်ရောင်းချမည့်ရက် - ၃-၁-၂၀၁၇ရက် နံနက် ၉နာရီ တင်ဒါပိတ်မည့်ရက်/အချိန် - ၁၃-၁-၂၀၁၇ရက် ညနေ ၄နာရီ တင်ဒါဖွင့်မည့် ရက် - ၁၅-၁-၂၀၁၇ရက် နံနက် ၁၀နာရီ တင်ဒါလျှောက်လွှာပုံစံစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ကသာခရိုင်၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် ရုံးချိန်အတွင်း စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ဖုန်း-၀၇၅-၂၅၀၄၈
--

လူပျောက် ဦးကြည်လွင် - ဒေါ်ရင်မြတို့၏သမီးအသက် (၁၇)နှစ်အရွယ် မယုသန္တာအောင်သည် ၂-၁-၂၀၁၇ ရက် နံနက် ၇:၀၀ နာရီတွင် နေအိမ်မှထွက်သွားရာ ပြန်မလာ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်နှင့် လက်ခံထားသူများအား တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အကြောင်းကြားအပ်ပါသည်။ ဆက်သွယ်ရန်-ဖုန်း-၀၉-၄၂၀၃၆၅၈၆၊ ၀၉-၄၅၀၀၆၆၂၅၂	
---	--

ခရီးသွားမယ်ဆို, မိတ်ချလုံခြုံဆုံး ဖြစ်စေမယ်၊ ရှစ်ဘီးကား (3 Axles Bus) ကိုရွေးစီးပါ။

ရာသီကြို ရန်ပုံငွေပြိုင်ပွဲအဖြစ် ရတနာပုံနှင့် မကွေးအသင်း ယနေ့ ယှဉ်ပြိုင်မည်



၂၀၁၆ ရာသီ MNL အမှတ်ပေးချွန်ပီယံ ရတနာပုံအသင်း

ရန်ကုန် ဇန်နဝါရီ ၇

၂၀၁၇ ရာသီ MNL Charity Cup ရန်ပုံငွေပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးချွန်ပီယံ ရတနာပုံအသင်းနှင့် ရှုံးထွက်ချွန်ပီယံ မကွေးအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရန်ပုံငွေပြိုင်ပွဲကို ၂၀၁၂ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ယခုရာသီတွင် ယှဉ်ပြိုင်ခွင့် ရထားသည့် နှစ်သင်းစလုံးအတွက် ထူးခြားသည့်အောင်မြင်မှု ပိုင်ဆိုင်ခွင့်ရ

နိုင်မည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ MNL Charity Cup ကို ပထမဆုံး အကြိမ် ရယူနိုင်မည်ဖြစ်သည်။ ရတနာပုံ အသင်းသည် MNL Charity Cup ပြိုင်ပွဲကို ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိ ခြင်းဖြစ်ပြီး မကွေးအသင်းမှာမူ ပထမဆုံး အကြိမ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ နှစ်သင်းစလုံး လာမည့်ရာသီတွင် အာရှ အဆင့်ကလပ်ပြိုင်ပွဲများ ပြင်ဆင်မှု များစွာ ပြုလုပ်ထားပြီး ခြေစွမ်းပိုင်း မည်မျှရှိသည်ကို တွေ့မြင်ရမည့်ပွဲလည်း ဖြစ်သည်။ မကွေးအသင်းသည် ကစား

သမားသစ်ခေါ်ယူမှု ပြီးဆုံးခဲ့ပြီဖြစ်ပြီး စွမ်းထက်အောင်၊ အောင်ကျော်ထွေး၊ ကျော်စွာလင်းတို့ကို ခေါ်ယူထားကာ နိုင်ငံခြားသားကစားသမား ခေါ်ယူမှု အဖြစ် မာလီနောက်ခံလူ အိုလာရီကိုသာ ခေါ်ယူထားကာ နောက်ခံလူ မိုက်ကယ် နှင့် တိုက်စစ်မှူးဆယ်လာတို့ကို သက်တမ်း တိုးထားသည်။ ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် မျိုးဇော်ဦးနှင့် ကိုကိုဟိန်းတို့ကို ခေါ်ယူ ထားပြီး နိုင်ငံခြားသားကစားသမားခေါ်ယူ မှုမပြီးဆုံးသေးပေ။ လက်ကျန်သုံးနေရာ အတွက် နိုင်ငံခြားသား သုံးဦး စမ်းသပ် လျက်ရှိပြီး ယခုပြိုင်ပွဲပြီးမှသာ စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ကွင်းဝင်ကြေး အဖြစ် အထူးတန်း ငွေကျပ် နှစ်ထောင်၊ ရိုးရိုးတန်း ငွေကျပ် တစ်ထောင်သတ်မှတ် ထားပြီး ရရှိသည့် ကွင်းဝင်ကြေးအားလုံး ကို လှူဒါန်းမည်ဖြစ်သည်။ ဘောလုံးပွဲ မစတင်မီ မွန်းလွဲ ၂ နာရီမှစ၍ ဖျော်ဖြေ ရေးအစီအစဉ်များ ထည့်သွင်းကျင်းပမည် ဖြစ်ပြီး Rဇာနည်၊ လင်းလင်း၊ ဂျီလတ် စသည့် တေးသံရှင်များက တေးသီချင်း များဖြင့် ဖျော်ဖြေမည်ဖြစ်သည်။

သတင်း-ညိုမြတ်သော်တာ
ဓာတ်ပုံ-ဇိုးသော်ဇင်



မန်ယူအသင်းအတွက် အဖွင့်ဂိုးကို အသင်းခေါင်းဆောင် ရွန်နေ သွင်းယူနေစဉ်

မန်ယူအသင်းဂိုးပြတ်အနိုင်ရ ရွန်နေစံချိန်သစ်တင်

အင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှ စနေနေ့ည အစောဆုံးပွဲအဖြစ် မန်ယူနှင့်ရီးဒင်းတို့ အိုးထရက်ဖွဲ့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် မန်ယူအသင်း လေးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် နှစ်သင်းစလုံး၄-၂-၁ ကစားကွက်ဖြင့် ပွဲထွက် လာကြသည်။ မန်ယူအတွက် အဖွင့်ဂိုးကို ပွဲစပြီး ပွဲချိန် ၇ မိနစ် တွင် အသင်းခေါင်းဆောင် ရွန်နေက သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် မာရှယ်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၇၅ မိနစ်နှင့် ၇၉ မိနစ်တွင် တိုက်စစ်မှူး ရက်ရှီဖွဲ့ဒ်က သွင်းယူခဲ့၍ မန်ယူအသင်း လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူသည် ယနေ့ပွဲ အနိုင်ရရှိသည့်အတွက် မြိုင်ပွဲအစုံ ၁၄ ပွဲ ဆက်ရှုံး ပွဲမရှိဘဲ

နောက်ဆုံး ရှစ်ပွဲ ဆက်နိုင်ပွဲရရှိခြင်းဖြစ်သည်။

အသင်း ခေါင်းဆောင် ရွန်နေသည် ယနေ့ပွဲတွင် သွင်းဂိုး တစ်ဂိုးရရှိခဲ့သည့်အတွက် မန်ယူအသင်းနှင့်အတူ သွင်းဂိုး အများဆုံးသွင်းယူထားသည့် ဘော်ဘီချာတန်၏ ၂၄၉ ဂိုး စံချိန်မီကာ ဂိုးအရေအတွက် တူညီခဲ့သည်။ ဘော်ဘီချာတန် သည် မန်ယူအသင်းတွင် ၁၉၅၆ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ၁၇ နှစ်အတွင်း ပွဲပေါင်း ၇၅၈ ပွဲတွင် ၂၄၉ ဂိုး သွင်းယူထားသည်။ ရွန်နေသည် အဲဗာတန်မှ မန်ယူအသင်းသို့ ၂၀၀၄ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ယနေ့ပွဲအထိ ပွဲပေါင်း ၅၄၃ ပွဲတွင် ၂၄၉ ဂိုးသွင်း ယူထားနိုင်ခဲ့သည်။

သီဟ

လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်

နေပြည်တော် ဇန်နဝါရီ ၇

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်ထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ (မိုး/လေ)

ထိမ်းမြားမင်္ဂလာကျေးဇူးတင်လွှာ

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အမှတ် (၆၁/၅)နေ
ဦးထွန်းလင်း(U Maung Sein & Brothers Home Electrical Appliances Wholesales and Retail Centre)-
အွန်မက်တီ(ခ)ဒေါ်တင်တင်ဝင်း

တို့၏သား
ဒေါက်တာ ဟိန်းဇင်ထွန်း
M.B.,B.S (Ygn)

နှင့်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်၊ မစိုးရိမ်ကျောင်းလမ်းသွယ် (၂)၊ အမှတ် (၂၁-C)နေ
ဦးတင်ဇော်မြင့် (ညွှန်ကြားရေးမှူး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)-ဒေါ်ဥဥခင်
တို့၏ သမီး

ဒေါက်တာ အိချောချောဇော်

M.B.,B.S (Ygn)
Medical Officer (Sakura Hospital)

တို့၏ ၂၈-၁၂-၂၀၁၆ရက်တွင် မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပေးပါသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဟန်ထူးအား လည်းကောင်း၊ ၇-၁-၂၀၁၇ရက်တွင် Novotel Yangon Max Hotel Yangon Ball Room မင်္ဂလာခန်းမ၌ ကျင်းပသော မင်္ဂလာဧည့်ခံပွဲအခမ်းအနားတွင် မင်္ဂလာအောင်စံပယ်ပန်းကုံး ချီးမြှင့်ပေးပါသော စွမ်းအင်ဝန်ကြီး(ငြိမ်း) သီရိပျံချီ ဦးလွန်းသီနှင့်ဒေါ်ခင်မာအေးအားလည်းကောင်း၊ မင်္ဂလာလက်ထပ်လက်စွပ်ဆင်မြန်းပေးပါသော ဦးဇော်အောင် ညွှန်ကြားရေးမှူးချုပ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဇနီး ဒေါ်ခင်ကျော့ကျော့စံတို့အားလည်းကောင်း၊ မင်္ဂလာလက်ဖွဲ့ချီးမြှင့်ပေးပို့ပါသော ဦးဖေဇင်ထွန်း ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဇနီးအားလည်းကောင်း၊ စစ်ဘက်နယ်ဘက်နှင့် ဌာနဆိုင်ရာများမှ အရာရှိအကြီးအကဲများနှင့် ဇနီးများအားလည်းကောင်း၊ အငြိမ်းစား စစ်ဘက်နယ်ဘက်မှ အကြီးအကဲများ၊ အရာရှိကြီးများနှင့်ဇနီးများအားလည်းကောင်း၊ မင်္ဂလာအခမ်းအနားမျိုးအဖြစ် ဆောင်ရွက်ပေးပါသော ဦးကျော်စိုးဦး၊ မင်္ဂလာအခါတော်ပေးသီချင်း သီဆိုပေးပါသော တေးသံရှင် ဟောမာနေဝင်း၊ မင်္ဂလာတေးဂီတဖျော်ဖြေပေးပါသော စန္ဒရား Dr.သိန်းမြင့် သန်းနှင့် တေးသံရှင်များ၊ မေတ္တာဖြင့်သီဆိုပေးပါသော တူးတူးအားလည်းကောင်း၊ မင်္ဂလာပန်းကြဲပေးပါသော ဒေါက်တာ ဟန်နီညိုဇော်၊ မင်္ဂလာအောင်စံပယ်ပန်းကုံးကိုင်ဆောင်ပေးပါသော ဒေါက်တာ ဟေမ္မန်ကျော်၊ မင်္ဂလာလက်စွပ်ကိုင်ဆောင်ပေးပါသော ဒေါက်တာ ရည်မွန်သင်း၊ မင်္ဂလာသတို့သားအရံ ဒေါက်တာ ဟိန်းကျော်ကျော်၊ ဒေါက်တာ ဇော်ရဲလင်း၊ မင်္ဂလာသတို့သမီးအရံ ဒေါက်တာ လဝင်းဖြူဖြူ၊ ဒေါက်တာဝင်းစန္ဒာမြင့်၊ မင်္ဂလာဝတ်စုံဒီဇိုင်းနာ မိုးကုတ်ပေါက်ပေါက်၊ မိတ်ကပ် ဆံပင်အလှပြင်ပေးပါသော မေဦးနှင့်အဖွဲ့၊ Pre Wedding ရိုက်ကူးပေးပါသော ကိုနိုင်နိုင်ထွန်းနှင့်အဖွဲ့၊ (Exposure)၊ မင်္ဂလာဧည့်ခံပွဲအတွက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ပေးပါသော Wai Lin (Love Diary)နှင့်အဖွဲ့၊ ပန်းအလှဆင်မြန်းပေးပါသော လင်းလင်းနှင့်အဖွဲ့၊ မီးအလှဆင်ပေးပါသော Nine Audio & Lighting အဖွဲ့၊ မင်္ဂလာအခမ်းအနားအား အစစအရာရာစီစဉ်ဆောင်ရွက်ပေးပါသော Signature Wedding Planner အဖွဲ့တို့အားလည်းကောင်း၊ ဖိတ်စာရိုက်နှိပ်ပေးပါသော ဒဂုံပုံနှိပ်တိုက်အားလည်းကောင်း၊ မင်္ဂလာဧည့်ခံကျွေးမွေးရေးအစီအစဉ်ကို ပါဝင်ကူညီဆောင်ရွက်ပေးပါသော Novotel Yangon Max Hotelမှအဖွဲ့သားများအားလည်းကောင်း၊ မင်္ဂလာအခမ်းအနားဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသောဆွေမျိုးမိတ်သင်္ဂဟအပေါင်းနှင့် ကျေးဇူးတင်ထိုက်သူများအား လှိုက်လှဲစွာကျေးဇူး ဥပကာရအထူးတင်ရှိပါသည်။

နှစ်ဖက်သောမိဘများနှင့်
ဒေါက်တာ ဟိန်းဇင်ထွန်းနှင့် ဒေါက်တာ အိချောချောဇော်

ထိမ်းမြားမင်္ဂလာကျေးဇူးတင်လွှာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နေ ဒေါ်အုန်းခင်၏ မြေး
ဦးမြင့်အောင်-ဒေါ်သန်းသန်းနိုင်တို့၏ သား
မောင်သူရိန်အောင် (ခ) Sue Sue
(မြဝတီဘဏ်လီမိတက်)

နှင့်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ
ဦးဝင်းအောင် (မန်နေဂျာ-ငြိမ်း၊ မြဝတီဘဏ်လီမိတက်)-ဒေါ်လှရီန်တို့၏ မြေးဦး၊
ဦးငွေသောင်း (မြဝတီဘဏ်လီမိတက်)-ဒေါ်သီတာအောင် (သတင်းစာကိုယ်စားလှယ်၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်)တို့၏ သမီးဦး
မအိမွန်မွန်အောင် B.Sc (Maths.)
Dip in English (SEAMEO CHAT)
Dip in Computer Prized Accounting (UK)
(မြဝတီဘဏ်လီမိတက်)

တို့၏ ၇-၁-၂၀၁၇ရက်တွင် Dolphin Restaurant ကန်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပသော မင်္ဂလာဧည့်ခံပွဲအခမ်းအနားတွင် မင်္ဂလာအောင်စံပယ်ပန်းကုံးချီးမြှင့်ပေးပါသော ဦးယုလွင် (မန်နေဂျင်းဒါရိုက်တာ-မြဝတီဘဏ်)-ဒေါ်ချိုလေးဟန်အားလည်းကောင်း၊ မင်္ဂလာလက်ထပ်လက်စွပ်ဆင် မြန်းပေးပါသော ပါမောက္ခ ဒေါက်တာရွှေတိုး (ပါမောက္ခချုပ်-သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်)-ဒေါက်တာမြတ်လေးကို (ကထိက-သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်)အားလည်းကောင်း၊ မင်္ဂလာအခမ်းအနားမျိုးအဖြစ်ဆောင်ရွက်ပေးပါသော ဦးသီဟစိုး [ဘဏ်ခွဲ တာဝန်ခံ၊ မြဝတီဘဏ် (ယုဇန)]အားလည်းကောင်း၊ မင်္ဂလာပန်းကြဲပေးပါသော မဝင့်ရွှေရည်သောင်း၊ မင်္ဂလာ အောင်စံပယ်ပန်းကုံးကိုင်ဆောင်ပေးပါသော မထက်နှင်းနေခြည်၊ မင်္ဂလာလက်စွပ်ကိုင်ဆောင်ပေးပါ သော မဝင့်ရွှေရည်သောင်း၊ မိတ်ကပ်ဆံပင်အလှပြင်ပေးပါသော မိတ်ကပ်ပွင့်ကိုကိုအောင်၊ မင်္ဂလာ ဧည့်ခံပွဲအတွက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပေးပါသော ဇောင်းဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးရေး အဖွဲ့အားလည်းကောင်း၊ ပန်းအလှဆင်မြန်းပေးပါသော Fleur-de-lis Floral Service အားလည်းကောင်း၊ မင်္ဂလာဧည့်ခံကျွေးမွေးရေးအစီအစဉ်ကို ပါဝင်ကူညီဆောင်ရွက်ပေးပါသော Dolphin မှ မန်နေဂျာနှင့်ဝန်ထမ်းများအားလည်းကောင်း၊ MWD (HO, BTH, YZN)မှ တာဝန်ရှိအဖွဲ့သားများ အားလည်းကောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းနှင့် ကျေးဇူးတင်ထိုက်သူများအား လှိုက်လှဲစွာကျေးဇူးဥပကာရအထူးတင်ရှိပါသည်။

နှစ်ဖက်သော မိဘများနှင့်
မောင်သူရိန်အောင် (ခ) Sue Sue နှင့် မအိမွန်မွန်အောင်

ရောင်းမည်

သန်လျင် ဗိုလ်ချုပ်ရွာ ပေ (၁၂၀x၈၀) အမည်ပေါက် ရေ၊ မီးစုံ တိုက်ခံအိမ်တစ်လုံးအပါအဝင် အပင် စုံ။ ညှိနှိုင်းဈေးဖြင့်ရောင်းမည်။
ဖုန်း-၀၉-၇၃၁၅၀၂၃၀၊
၀၉-၄၂၀၂၁၅၆၁

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 9D/5980 toyota Corolla EE 103, Station Wagon (4x2)
ယာဉ်လက်ဝယ်ရှိသူ ဒေါ်ခင်ဆွေယဉ် ၁၂/ဗတထ(နိုင်)၀၁၅၄၀၂က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (ရန်ကုန်အောက်ပိုင်း)

တောင်ဘက်စွန်းစွန်းဆီသို့

သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ၊ ဓာတ်ပုံ-မောင်ချစ်ကြည်

အမြင့်ပေ ၁၈၀၀ ခန့်မှ ပျံသန်းလာသော လေယာဉ်က တဖြည်းဖြည်းနိမ့်ဆင်းလာသည်။ လေယာဉ်မယ်၏သတိပေးသံ ထွက်ပေါ်လာသဖြင့် မကြာမီ ကော့သောင်းလေဆိပ်သို့ ဆင်းသက်တော့မည်ဟုသိလိုက်ရသည်။ ရန်ကုန်မှ နံနက် ၆ နာရီမီနစ် ၃၀ ၌ စတင်ထွက်ခွာလာသော လေယာဉ်သည် ပျံသန်းချိန် ၁ နာရီ ၅ မိနစ်ခန့်၌ပင် ကော့သောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကော့သောင်းလေဆိပ်သို့ ဆင်းသက်ချိန်တွင် ရာသီဥတုသာသာယာယာရှိနေသည်ကို တွေ့မြင်ခံစားလိုက်ရသည်။ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ကော့သောင်းသို့ ကျွန်တော်ရောက်ရှိခဲ့ပြီ။

ကော့သောင်းလေဆိပ်မှ တည်းခိုရာသို့ လာရောက်ကြိုဆိုသည့် မော်တော်ယာဉ်ဖြင့်ထွက်လာခဲ့သည်။ တည်းခိုရာနေရာ၌ ပစ္စည်းများချကာ ခေတ္တနားပြီးနောက် ကော့သောင်းမြို့တွင်းနှင့် မလိဝမ်းရေပူစမ်း၊ မလိဝမ်းရေတံခွန်များသို့ သွားရောက်လေ့လာခဲ့သည်။ ကော့သောင်းမြို့သည် အထပ်မြင့်အိမ်ခြေတိုက်တာများမရှိသော်လည်း နှစ်ထပ်သုံးထပ်တိုက်အိမ်များ၊ တစ်ထပ်အိမ်နှင့် မြေစိုက်အိမ်များကို တွေ့ရသည်။ မြို့တွင်းလမ်းများမှာ ကတ္တရာလမ်းအများစုဖြစ်သော်လည်း အနည်းငယ်ကျဉ်းမြောင်းသဖြင့် ယာဉ်နှစ်စီးလွတ်ရုံမျှသာ ကျယ်ကြောင်း သတိပြုမိသည်။

ကော့သောင်းမြို့သည် နယ်စပ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိသည်။ ရေလမ်းခရီးဖြင့် မိနစ် ၃၀ ခန့် ရေယာဉ်မောင်းနှင် သွားရောက်နိုင်သည်ဖြစ်ရာ ကူးလူးဆက်ဆံမှုများသော မြို့လည်းဖြစ်သည်။ ကော့သောင်းမြို့သည် မွန်ဘာသာအမည် (ကံသံင်) ဖြစ်ပြီး အသံထွက်မှာ ကော့သောင်းဖြစ်သည်။ “ကော့”မှာ ကျွန်း၊ သောင်မှာ သံသောင်ပြင်ဖြစ်ရာ သောင်ထွန်းသော ကုန်းမြေဟု အဓိပ္ပာယ်ရှိကြောင်း သိရသည်။ ၁၇၅၉ ခုနှစ်၌ အလောင်းမင်းတရားက သိမ်းပိုက်ခဲ့ပြီး ၆၄ နှစ်တိုင်တိုင် မြို့ဝန်၊ ရေဝန်၊ စက်ကဲသာမှူး(ခေါ်)ထောင်မှူးတို့ ထားရှိနေအပ်အုပ်ချုပ်စေခဲ့သည်။ ၁၈၂၄ ခုနှစ်၌ ကော့သောင်းသည် ဗြိတိသျှတို့ လက်အောက် ကျရောက်ခဲ့ပြီးနောက် မလိဝမ်းရွာ၌ ရုံးစိုက်ခဲ့ရာမှ ၁၈၉၁ ခုနှစ်၌ ကော့သောင်းသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ ကော့သောင်းမြို့မဆိပ်ကမ်းသို့ သွားရောက်ခဲ့သည်။ ဆိပ်ခံဓောတ်တားပေါ်မှ တက်လာသော ခရီးသွားများ၊ ရေယာဉ်စီးရန် ဆိပ်ခံဓောတ်တားဘက် ဆင်းသွားသူများကို တွေ့ရသည်။ လူဝင်မှုကြီးကြပ်ရေးရုံး၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ကူညီစောင့်ရှောက်ပေးနေသည့် ခရီးသွားရဲတပ်ဖွဲ့စခန်းတို့ကို တွေ့ရသည်။ ခရီးသည်များကို လိုအပ်သော အကူအညီများ ပေးနေသည်ကိုလည်း တွေ့မြင်ရသည်။ လာရောက်ကြသည့် ခရီးသွားဧည့်သည်အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြသည်။

ကော့သောင်းမြို့ အရှေ့ဘက်တွင် ထိုင်းနိုင်ငံရှိပြီး ပါချန်မြစ်က နှစ်နိုင်ငံကို ပိုင်းခြားထားသည်။ ကော့သောင်းမှ ထိုင်းနိုင်ငံရနောင်းမြို့သို့ ရေယာဉ်ဖြင့် မိနစ်ပိုင်းအတွင်း သွားရောက်နိုင်သည်။ ကော့သောင်းမြို့တောင်ဘက်တွင် ပါချန်မြစ်ဝနှင့် ကပ္ပလီပင်လယ်ရှိပြီး အနောက်ဘက်ခြမ်း၌ ကပ္ပလီပင်လယ်၊ မြောက်ဘက်တွင် ဘုတ်ပြင်းမြို့နယ်တို့နှင့် နယ်နိမိတ်ဆက်စပ်လျက်ရှိသည်ကို သတိပြုမိသည်။ ကော့သောင်းမြို့နယ်တွင် ကျွန်းပေါင်း ၉၃ ကျွန်းရှိပြီး လူနေထိုင်သည့် ကျွန်းမှာ ၂၀ ခန့်ရှိသကဲ့သို့ လူမနေသည့် ကျွန်းပေါင်း ၇၃ ကျွန်းရှိကြောင်း သိရသည်။



မြို့မဆိပ်ခံတံတားပေါ်မှ ရေပြင်တွင် ထိုးထွက်နေသော ကျွန်းများကို လှမ်းမျှော်ကြည့်မိသည်။ သူဌေးကျွန်းက ကော့သောင်းမြို့နှင့် အနီးကပ်ဆုံးတည်ရှိပြီး ရေယာဉ်ဖြင့် ၁၅ မိနစ်ခန့်သာ မောင်းနှင်ရောက်ရှိနိုင်ကြောင်း သိရသည်။ ကော့သောင်းမြို့နယ်၌ ကျွန်းပေါင်းများစွာ ရှိသည့်အနက် ထင်ရှားသောကျွန်းများမှာ ရတနာကျွန်း၊ သူဌေးကျွန်း၊ ခရူကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်း၊ ခရင်းခွကျွန်း၊ ရွှေကျွန်း၊ ဂျာအိုးကျွန်း၊ မကြုံဂလက်ကျွန်း၊ ငှက်သိုက်ကျွန်း၊ ဆလုံကျွန်းနှင့် မွေကော်ကျွန်းတို့ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ မျက်စိရှေ့တွင် ပါချန်မြစ်ကို တွေ့မြင်နေရပြီး ကော့သောင်းမြို့အနီးမှဖြတ်ကာ တောင်မှမြောက်သို့ စီးဆင်းနေသည်ကိုလည်း ထူးခြားစွာ မြင်တွေ့ရသည်။ ပါချန်မြစ်သည် နွေရာသီ၌ ပင်လယ်ရေအနက် ပေ ၁၀၀ ကျော်ရှိ

ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး ကုန်းမြေနေရာကို အရင်က ဝိတိုရိယပွိုင့်ဟု ခေါ်ဆိုခဲ့ကြသည်။ ယခုအခါ ဘုရင့်နောင်အငူဟုခေါ်ဆိုပြီး ဘုရင့်နောင်ရုပ်တုကို တည်ထားကြောင်း သိရှိခဲ့ရသော်လည်း ကျွန်တော်တို့ ဘုရင့်နောင်ရုပ်တုရှိရာ တောင်ကုန်းပေါ်သို့ တက်ရောက်ခဲ့ကြ

သဖြင့် ရေယာဉ်များ ရာသီမရွေး သွားလာနိုင်သောဖြစ်ဖြစ်သည်။ ကော့သောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ ၁၅၄ ပေမြင့်သောနေရာတွင် တည်ရှိနေသည်။ ကော့သောင်းမြို့၏ အမြင့်ဆုံးတောင်မှာ ၁၁၉၉ ပေရှိပြီး အနိမ့်ဆုံးနေရာမှာ သီရိမြိုင်ရပ်ကွက်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ မြို့မဆိပ်ကမ်းမှ ဘုရင့်နောင်ရုပ်တုရှိရာ တောင်ကုန်းဘက်သို့ ထွက်လာခဲ့ကြသည်။ ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး ကုန်းမြေနေရာကို အရင်က ဝိတိုရိယပွိုင့်ဟု ခေါ်ဆိုခဲ့ကြသည်။ ယခုအခါ ဘုရင့်နောင်အငူဟုခေါ်ဆိုပြီး ဘုရင့်နောင်ရုပ်တုကို တည်ထားကြောင်း သိရှိခဲ့သည်။ ကျွန်တော်တို့ ဘုရင့်နောင်ရုပ်တုရှိရာ တောင်ကုန်းပေါ်သို့ တက်ရောက်ခဲ့ကြသည်။ တောင်ကုန်းပေါ်၌ ပင်လယ်ပြင်ကို မျက်နှာပြုကာ မြန်မာ့ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ဟန် မာန်အပြည့်ဖြင့်



ပြုလုပ်ထားသည့် ဘုရင့်နောင်ရုပ်တုကို မြင်တွေ့ရသည်မှာ အဓိပ္ပာယ်ပြည့်ဝပြီး အားသစ်မာန်သစ်ဖြစ်ပေါ်ရသည်။ ဘုရင့်နောင် ရုပ်တုကို ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပန်းပုဆရာကြီး ဦးဟန်တင်၏လက်ရာသံကုက္ကနီကရစ်နည်းပညာဖြင့် ထုဆစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့မြေ၊ မြန်မာ့ရေကို ကာကွယ်စောင့်ရှောက်ရန် မြန်မာလူမျိုးတိုင်း ကိုယ်စီတာဝန်ရှိသည်က အမှန်ပင်။

ဘုရင့်နောင်ရုပ်တုအနီးမှ ပတ်ဝန်းကျင်ကို မျှော်ကြည့်

လိုက်ရာ ပါချန်မြစ်၊ သူဌေးကျွန်း၊ ကပ္ပလီပင်လယ်ရေပြင်နှင့် ကျွန်းများ၊ ရေပြင်ပေါ်တွင် သွားလာနေကြသည့် ရေယာဉ်မျိုးစုံ၊ ပါချန်မြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ခပ်ပျပျ မြင်တွေ့ရသည်။ ရေပြင်၊ ကျွန်းနှင့် ရေယာဉ်များက လှပသော ပန်းချီကားတစ်ချပ် ဖြန့်ခင်းထားသလို မြင်တွေ့ရသည်မှာ ရင်သပ်ရှုမောဖွယ်ပင်။

ဘုရင့်နောင်အငူပေါ်မှ ကျွန်တော်တို့ ပြန်ဆင်းလာခဲ့ကြပြီး ကော့သောင်းမြို့မှ နာမည်ကြီး မလိဝမ်းရေပူစမ်းဘက်သို့ ထွက်လာခဲ့ကြသည်။ ကော့သောင်းမြို့သို့ လာရောက်ကြသည့် ခရီးသွားဧည့်သည်များမှာ မလိဝမ်းရေပူစမ်းနှင့် မလိဝမ်းရေတံခွန်သို့ ရောက်အောင်သွားကာ အပန်းဖြေကြသည်။ မလိဝမ်းရေပူစမ်းမှာ ကော့သောင်းမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး မလိဝမ်းရွာ၌ တည်ရှိသည်။ မလိဝမ်းရွာကို ဖြတ်သန်းစဉ် သပ်ရပ်ကောင်းမွန်သော နေအိမ်များကို တွေ့ရသည်။ ကော့သောင်းမြို့ မတည်ထောင်ခင်ကပင် မလိဝမ်းရွာသည် ဗြိတိသျှတို့ ရုံးစိုက်ခဲ့သည့်ရွာဖြစ်သည်။ ယခင်က အိမ်ခြေ ၈၀ ခန့်သာ ရှိသော်လည်း ယခုအခါ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်ရွာကြီး တစ်ရွာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်းအပြင် အရောင်းအဝယ် လုပ်ငန်းလည်း ပြုလုပ်သည့်ရွာ ဖြစ်သည်။ အစိုးရရုံးစိုက်ရာ ကော့သောင်းမြို့ဖြစ်ခဲ့ပြီးနောက် မလိဝမ်းလည်း ရွာအဖြစ်သာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။“မလိ”ဆိုသည်မှာ စံပယ်ပန်း၊ ဇွန်ပန်းဟု အဓိပ္ပာယ်ရပြီး “ဝမ်း”မှာ ထိုင်းဘာသာ စကားအရ “နေ့”ဖြစ်ရာ “စံပယ်ပန်းများပွင့်ရာနေ့”ဟု အဓိပ္ပာယ်ရကြောင်း အတူပါလာသည့် မိတ်ဆွေကိုကျော်သိန်းက ပြောပြသည်။

ကျွန်တော်တို့ မလိဝမ်းရေပူစမ်းသို့ ရောက်ခဲ့သည်။ “မလိဝမ်း အောင်သပြေ ရေပူစမ်း”ဟု သစ်သားပြားပေါ်ဆေးအဖြူနှင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။ ကားလမ်းမှ ချိုးကွေ့ဝင်လိုက်သည်နှင့် စနစ်တကျ ပြုပြင်ထားသော သစ်ပင်၊ ပန်းမန့်နှင့် အဆောက်အအုံအချို့ကို တွေ့ရသည်။ ခရီးသွားဧည့်သည်များ အလွယ်တကူ သွားလာနိုင်ရန် ကွန်ကရစ်လမ်းခင်းပေးထားပြီး ရေပူစိမ့်၍

ရအောင်လည်း ကွန်ကရစ်ဖြင့် ပြုလုပ်ပေးထားသော နေရာများရှိသည်။ ကြည်လင်နေသော ရေပူအတွင်းသို့ ခြေထောက်ချလိုက်ရာ ပူနွေးသောအထိအတွေ့ကြောင့် ကြက်သီးမွေးညင်းထသွားသည်။ အတန်ကြာသည်အထိ ခြေထောက်ရေပူစိမ့်ထားရာ တစ်ကိုယ်လုံးနွေးထွေးသွားသည့်အပြင် စိတ်လက်ပေါ့ပါး လန်းဆန်းသွားသည့် ခံစားမှုမျိုးရရှိလိုက်သည်။ ထူးခြားသော ရေပူစမ်းပင်။

ရေပူစမ်းအတွင်း စိမ်းလန်းစိုပြည်စွာ ပြုလုပ်ထားသည့် အပြင် သန့်ရှင်းရေး အထူးဆောင်ရွက်ထားသဖြင့် ထိုင်ခုံလေးများပေါ်ထိုင်ကာ အပန်းဖြေနိုင်သလို လျှောက်လမ်းလေးများအတိုင်း လမ်းလျှောက်ကာ စိတ်ကြည်နူးမှုပေးစွမ်းနိုင်အောင် စီမံထားသည်ကိုလည်း တွေ့ရသည်။ ကျယ်ဝန်းသော ဧရိယာမရှိသော်လည်း လာရောက်အပန်းဖြေသည့် ဧည့်သည်များအတွက် ရေပူစိမ့်ရင်း စိတ်ချမ်းမြေ့စေရန်သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ဆောင်ရွက်ထားခြင်းဖြစ်သည်။



အတန်ကြာရေပူစိမ့်ကာ လေ့လာပြီးနောက် မလိဝမ်းရေတံခွန်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်လာခဲ့ကြသည်။ ကားလမ်းဘေးဝဲယာတစ်လျှောက်ရှိ ရော်ဘာပင်များကို တစ်မျှော်တစ်ခေါ် တွေ့ရသည်။ အချို့နေရာများ၌ ဆီအုန်းစိုက်ခင်းများကို လှမ်းမြင်ရသည်။ မလိဝမ်းရွာက ရွာတန်းရှည် ပုံသဏ္ဌာန်ဖြစ်ပြီး ရေတံခွန်က မလိဝမ်းရွာအနီး တည်ရှိသည်ဖြစ်ရာ သွားလာရေးလွယ်ကူသည်။ ရော်ဘာပင်များအကြား ဖောက်လုပ်ထားသော မြေလမ်းအတိုင်း မိနစ်အနည်းငယ် မောင်းဝင်လိုက်သည်နှင့် မလိဝမ်းရေတံခွန်သို့ ရောက်ရှိလေတော့သည်။

တိတ်ဆိတ်ငြိမ်းချမ်းပြီး လူသံ၊ ကားသံကင်းဝေးသည့် နေရာဖြစ်ပြီး ကျောက်တုံးများအကြားမှ ရေစီးကျသံများသာ ထွက်ပေါ်လျက်ရှိသည်။ သစ်သားပေါင်းကူးတံတားလေးပေါ်မှ ရေတံခွန်အလှနှင့် ပတ်ဝန်းကျင်သဘာဝကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့စရာဖြစ်လေသည်။ အပေါ်ဘက်တွင် တောင်ပေါ်မှ စီးကျလာသော ရေတံခွန်အရှိန်ကြောင့် ပေ ၈၀ ပတ်လည်ခန့်ရှိ ရေအိုင်ဖြစ်ပေါ်လျက်ရှိရာ လာရောက်အပန်းဖြေသည့်ဧည့်သည်များ လှေလှော်နိုင်ရန်နှင့် ရေကူးနိုင်ရန် ရော်ဘာလှေအချို့နှင့် ရော်ဘာကွင်းများ ထားပေးထားသည်ကို တွေ့ရသည်။ ဧည့်သည်အချို့ လှေလှော်ရေကူးနေကြသည်ကို မြင်တွေ့ရသည်မှာ လွတ်လပ်ပျော်ရွှင်မှုကူးစက်စေသည်အထိ ခံစားရသည်။

ရေတံခွန်ဘေးနှင့် ရေစီးကျရာ ချောင်းဘေးတစ်ဖက်တစ်ချက်တွင် သဘာဝကျောက်တုံးများကို စီစီရီရီခင်းထားသဖြင့် လမ်းလျှောက်ကြည့်ရှုလေ့လာနိုင်ရန် အဆင်ပြေလှသည်။ ရေစီးကျရာ ချောင်းတစ်ဖက် တောင်ကမ်းပါးယံတွင် ဧည့်သည်များတည်းခိုနိုင်ရန် ဘန်ဂလိုလေးများကို လှပစွာတည်ဆောက်ထားသည်မှာလည်း မြင်တွေ့ရသူအစို့မျက်စိပသာဒ ရှိလှသည်။ အစိုးရရုံးပိတ်ရက်များ၊ ပွဲတော်ရက်များတွင် လာရောက်အပန်းဖြေသူများ ပြည့်ကျပ်စည်ကားကြောင်း သိရသည်။

အတန်ကြာကြည့်ရှုလေ့လာပြီးနောက် မလိဝမ်းရေတံခွန်မှ ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ ကော့သောင်းမြို့သည် နယ်စပ်မြို့ဖြစ်သလို ကျွန်းများကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားစွာလာရောက်ကြသည်။ တစ်ဖန် မလိဝမ်းရေပူစမ်းနှင့် မလိဝမ်းရေတံခွန်များကလည်း ဆွဲဆောင်မှုအပြည့်ရှိသည်။

သဘာဝအလှတရားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ကော့သောင်းမြို့က မြန်မာနိုင်ငံ၏အလှကို တောင်ဘက်စွန်းစွန်းမှ ဖြည့်ဆည်းပုံဖော်ပေးနေသည်မှာ အမှန်ပင်။ ။





မောင်ခင်မင်(ဓနုဖြူ)

“ဘာသာဗေဒအမြင်အရ သရသတ်မှတ်ပုံအကြောင်း ပြောမယ်လို့ အရင်အပတ်က ဆရာပြောထားပါတယ်ဆရာ”

“ဟုတ်တယ်လေ။ သရအကြောင်းဆက်ပြောမှာပေါ့။ ဒါထက် ဘာသာဗေဒအမြင်အရ ဗျည်း သတ်မှတ်ပုံကိုမှတ်မိသေးလား”

“မှတ်မိပါတယ်ဆရာ။ ဗျည်းကိုရွတ်ဆိုရာမှာ အသံကြိုးတုန်ခါတဲ့ဗျည်းလည်းရှိတယ်။ အသံကြိုး မတုန်ခါတဲ့ ဗျည်းလည်းရှိတယ်။ ပြီးတော့ပါးစပ်ထဲကတစ်နေရာရာမှာ အတားအဆီး ဖြစ်ပြီးမှ အပြင်ကိုလေထွက်သွားတယ်။ အဲဒါဗျည်းရဲ့လက္ခဏာတွေပါ”

“ဟုတ်ပါပြီ။ သရသတ်မှတ်ပုံကလည်း အဲဒီအချက်နှစ်ချက်ကိုပဲ အခြေခံတယ်။ သရကိုရွတ်ဆိုရာမှာတော့ အဆုတ်ထဲက ပြန်တက်လာတဲ့လေဟာ လည်မျိုထဲက အသံကြိုး နှစ်ချောင်းကို တိုးပွေ့ပြီးထွက်ရတဲ့အတွက်အသံကြိုးတုန်ခါတယ်။ ‘အာ’ ‘အန်’ ‘အော’ ဆိုတာမျိုး သရတစ်ခုခုကိုအသံထွက်ကြည့်ရင် အသံကြိုးတုန်ခါတဲ့ အထိအတွေ့ရမှာပေါ့”

“ဟုတ်ကဲ့ပါ”

“နောက်တစ်ချက်က ဗျည်းကိုရွတ်ဆိုရင် ပါးစပ်ထဲမှာ အတားအဆီးတစ်နေရာရာမှာ ဖြစ်ပေမယ့် သရကိုရွတ်ဆိုရင်တော့ ပါးစပ်ထဲမှာအတားအဆီးမရှိတဲ့ လွတ်လွတ်လပ်လပ် လေထွက်သွားတယ်လေ။ ဒါကြောင့် သရကိုရွတ်ဆိုရင် ပါးစပ်အမြဲပွင့်နေတာပေါ့။ အဲဒီအချက် နှစ်ချက်ဟာ အဓိကပါပဲ”

“အနီးစပ်ဆုံးပြောရရင် ‘အူ’ ဆိုတဲ့ သရသံကို မြန်မာက နှုတ်ခမ်းပိုင်းပြီး ဆိုပေမယ့် ရှမ်းဘာသာ၊ ကယားဘာသာစကားတွေမှာ နှုတ်ခမ်းဖြန့်ပြီး ဆိုတယ်။ ဂျပန်စကားမှာလည်း နှုတ်ခမ်းဖြန့်ပြီးဆိုရတဲ့ ‘အူ’ သရသံရှိတယ် . . .

“နားလည်ပါပြီဆရာ”

“ဒီလိုဆိုရင် သရအမျိုးအစားခွဲပုံကို ပြောရအောင်။ ထုံးတမ်းစဉ်လာတုန်းကလိုပဲ သရတွေကို အမျိုးအစားခွဲထားတယ်။ ပထမဆုံးခွဲတာက သရရိုးရိုး ခုနစ်လုံးပဲ။ Simple Vowels လို့ခေါ်တာပေါ့။ အဲဒါတွေက ‘အီအေအယ်အာအော်အိုအူ’ ဆိုတဲ့ သရတွေပဲ”

“အဲဒီသရ ခုနစ်လုံးကို လျှာအစိတ်အပိုင်းအရရယ်၊ လျှာရွေ့လျားပုံအနိမ့်အမြင့်အရရယ်၊ နှုတ်ခမ်းအနေအထားအရရယ် အဲဒီအချက် သုံးချက်အရ အသေးစိတ်ထပ်ခွဲတယ်”

“ဘယ်လိုခွဲတာပါလဲဆရာ”

“ပထမဆုံးလျှာရှေ့လျှာနောက်ဆိုတဲ့ အစိတ်အပိုင်းအရ ခွဲပုံကို ပြောပါမယ်။ ခုနပြောတဲ့ သရအစဉ်အတိုင်းပေါ့။ ‘အီ၊ အေ၊ အယ်၊ အာ’ ဆိုတဲ့ သရ လေးလုံးဟာ လျှာရဲ့ရှေ့ပိုင်းမှာ ဖြစ်တဲ့ သရတွေမို့ရှေ့သရတွေ (front vowels)လို့ခေါ်တယ်။ ‘အော်၊ အို၊ အူ’ ဆိုတဲ့ သရသုံးလုံးကတော့ လျှာရဲ့ နောက်ပိုင်းမှာ ဖြစ်တဲ့သရတွေမို့ နောက်သရတွေ(back vowels)လို့ခေါ်တယ်”

“ဟုတ်တယ်နော်ဆရာ။ အီ၊ အေ၊ အယ်၊ အာလို့ဆိုရင်အသံကလျှာရှေ့ပိုင်းကထွက်လာတယ်။ အော်၊ အို၊ အူ လို့ဆိုရင်တော့အသံက လျှာနောက်ပိုင်းကထွက်လာတယ်”

“လျှာရွေ့လျားပုံအနိမ့်အမြင့်အရဆိုတာက လျှာကအမြင့်ဆုံးအနေအထားကနေပြီးအနိမ့်ဆုံးအနေအထားရောက်အောင် ခေါင်လိုက်ရွေ့တာ၊ ပြီးတော့အနိမ့်ဆုံးကနေအမြင့်ဆုံး ပြန်ရောက်အောင် ခေါင်လိုက်ရွေ့တာပေါ့”

“ဟုတ်ကဲ့ပါ”

“‘အီ’ နဲ့ ‘အို’ ကို ရွတ်ဆိုရင်လျှာက အမြင့်ဆုံးအနေအထားရောက်နေတဲ့အတွက် လေလမ်းကြောင်းပိတ်လုနီးပါးဖြစ်နေတယ်။ အဲဒီအနေအထားကနေပြီးလေထွက်တာပေါ့။ ဒါကြောင့် အဲဒီသရတွေကိုအပိတ်သရတွေ (closed vowels) လို့ခေါ်တယ်”

“ဟုတ်ကဲ့ပါ”

“‘အေ’ နဲ့ ‘အို’ ကို ရွတ်ဆိုတဲ့အခါမှာတော့ လျှာကအောက်ကိုနည်းနည်းကျလာပြီး လေလမ်းကြောင်း တစ်ဝက်ပိတ်တော့တယ်။ ဒါကြောင့်အဲဒီသရတွေကို တစ်ဝက်ပိတ်သရတွေ (half-closed vowels)လို့ခေါ်တယ်”

“ဟုတ်ကဲ့ဆရာ”

“‘အယ်’ နဲ့ ‘အော်’ ကိုရွတ်ဆိုရာမှာတော့ လျှာကပိုပြီးအောက်နိမ့်လာတယ်။ လေလမ်းကြောင်းတစ်ဝက်ပွင့်သွားပြီ။ ဒါကြောင့် အဲဒီသရတွေကို တစ်ဝက်ပွင့်သရတွေ (half-open vowels) လို့ခေါ်တယ်”

“ဟုတ်ကဲ့”

“‘အာ’ သရကိုရွတ်ဆိုတဲ့အခါမှာတော့ လျှာကအနိမ့်ဆုံးရောက်သွားပါပြီ။ လေလမ်းကြောင်း လုံးပွင့်သွားပါပြီ။ ဒါကြောင့် ‘အာ’ ကိုအဖွင့်သရ (open vowel)လို့ခေါ်တယ်”

“မှတ်ထားပါ့မယ်ဆရာ”

“အခုပြောတဲ့သရ ခုနစ်လုံးကို စီစဉ်ထားပုံကိုကြည့်ရင် လျှာက အမြင့်ဆုံးကနေ အနိမ့်ဆုံးကို တဖြည်းဖြည်းရွေ့လာတယ်။ ‘အီအေအယ်အာ’ လို့ ဆိုသွားတုန်း လေလမ်းကြောင်းတဖြည်းဖြည်းပွင့်လာပြီး ‘အာ’ ကျတော့လုံးပပွင့်သွားပြီး ‘အော်အိုအူ’ ကျတော့ လျှာက အနိမ့်ဆုံးကနေအမြင့်ဆုံးကို တဖြည်းဖြည်းပြန်ရွေ့သွားတယ်။ လေလမ်းကြောင်းကလည်းတဖြည်းဖြည်း ပိတ်သွားပြီး ‘အူ’ ကျတော့အပိတ်ဆုံးပြန်ဖြစ်သွားတယ်။ လျှာရှေ့ပိုင်းက တဖြည်းဖြည်းနိမ့်လာတာ လျှာနောက်ပိုင်းက တဖြည်းဖြည်း ပြန်မြင့်သွားတာ သတိထားမိနိုင်ပါတယ်”

“ဟုတ်ကဲ့ပါဆရာ။ သမီးတို့သရတွေကို အစဉ်အတိုင်းဆိုကြည့်ရင်းအနေအထားကို မှတ်ထားပါတယ်”

“ဟုတ်ပါပြီ။ ကဲ... နှုတ်ခမ်းအနေအထားအရခွဲပုံကို ကြည့်ရင် အီ၊ အေ၊ အယ်၊ အာ သရ လေးလုံးဟာနှုတ်ခမ်းကိုဖြန့်ပြီး ရွတ်ဆိုရတဲ့အတွက် နှုတ်ခမ်းဖြန့်သရတွေ (unrounded vowels) လို့ခေါ်ပြီး အော်၊ အို၊ အူ သရ သုံးလုံးကတော့ နှုတ်ခမ်းကို ပိုင်းပြီးရွတ်ဆိုလို့ နှုတ်ခမ်းပိုင်းသရတွေ (rounded vowels) လို့ခေါ်ပါတယ်”

“ ဟုတ်ကဲ့ပါ”

“ သဒ္ဒဗေဒ (phonetics) စာအုပ်တွေမှာတော့ ဗျည်းသံသရသံဖြစ်ပုံတွေကို ပုံတွေနဲ့ပြလေ့ရှိတယ်။ ပါးစပ်ထဲမှာ လျှာအနေအထား၊ နှုတ်ခမ်းအနေအထားတွေကို မြင်သာအောင် ပုံဆွဲပြတာပေါ့။ ပါးစပ်ထဲမှာ လျှာရှေ့ပိုင်းက အာခေါင်မာနဲ့ တည့်နေတယ်။ လျှာနောက်ပိုင်းက အာခေါင်ပျော့နဲ့တည့်နေတယ်။ ဒီတော့ ရှေ့သရတွေကို ရွတ်ဆိုရင် လျှာရှေ့ပိုင်းဟာ အာခေါင်မာဆီကို ဦးတည်လှုပ်ရှားတယ်။ နောက်သရတွေကို ရွတ်ဆိုရင် လျှာနောက်ပိုင်းဟာ အာခေါင်ပျော့ဆီကို ဦးတည်လှုပ်ရှားတယ်”

“ ဆရာအခုလို ရှင်းပြတော့ ပိုပြီး မြင်သာသွားပါတယ် ဆရာ။ မှတ်ထားပါ့မယ်”

“ ဪ... ခုပြောတဲ့အထဲမှာမပါတဲ့ သရသံတစ်သံရှိသေးတယ်။ ‘အလုပ်’ တို့ ‘အက’ တို့မှာပါတဲ့ ‘အ’ တစ်ဝက်သံလေ။ ‘လူအ’ ‘တော်တော်အတယ်’ လို့ ပြောရင် ‘အ’ သရကို အပြည့်ရွတ်ဆိုရတယ်။ မဟုတ်လား။ ‘ အလုပ်’ ကျတော့ ‘အ’ ကတစ်ဝက်ပဲဆိုရတယ်။ အဲဒီအသံက လျှာအလယ်က ထွက်တာမို့ အလယ်သရ (central vowel) လို့လည်းခေါ်တယ်။ ကြားသရ (neutral vowel) လို့လည်းခေါ်တယ်”

“ ဟုတ်ကဲ့ပါ”

“ ကဲ... ဒီလိုဆိုရင် သားတို့သမီးတို့နဲ့ လေ့ကျင့်ရအောင်။ ဆရာပြောလိုက်တဲ့ သရကို သားနဲ့ သမီးက နာမည်တပ်မေးရမယ်။ နာမည်တပ်တဲ့အခါ ခုပြောခဲ့တဲ့ အစဉ်အတိုင်း လျှာအစိတ်အပိုင်းအရ အရင်နာမည်တပ်ပါ။ ပြီးတော့ လျှာအနိမ့်အမြင့်အရပေါ့။ နောက်ဆုံးမှ နှုတ်ခမ်း အနေအထားအရတပ်ပါ”

“ ဟုတ်ကဲ့ပါ”

“ ကဲ-စပြီ ‘ အူ’

“ နောက်သရ၊ အပိတ်သရ၊ နှုတ်ခမ်းပိုင်းသရပါဆရာ”

“ အဲဒီ သုံးခုကို ‘ နောက်အပိတ်နှုတ်ခမ်းပိုင်းသရ’ ကို တစ်ပေါင်းတည်း ခေါ်လို့ရပါတယ်” ကဲ-နောက်တစ်သံ ‘အေ’

“ဟုတ်ကဲ့၊ ‘ ရှေ့တစ်ဝက်ပွင့် နှုတ်ခမ်းဖြန့်သရပါ’

“ဟုတ်ပြီ၊ ‘အာ’ ကရော”

“ဟုတ်ကဲ့၊ ရှေ့အပွင့်နှုတ်ခမ်းဖြန့်သရပါ”

“အို”

“ နောက်တစ်ဝက်ပိတ် နှုတ်ခမ်းပိုင်းသရပါ”

“ အယ်”

“ ရှေ့တစ်ဝက်ဖွင့်နှုတ်ခမ်းဖြန့်သရပါ”

“ ဒါဆို သရတစ်လုံးကို တိတိကျကျနာမည်တပ်လို့ရပြီပေါ့။ တစ်ဆက်တည်းပြောချင်တာက မြန်မာသရတွေကို ခုလို သရုပ်ဖော်တာဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားဘာသာစကားတွေကိုလည်း သရုပ်ဖော်နိုင်ဖို့ သဒ္ဒဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ ပထမအခြေခံသရရှစ်လုံး၊ အင်္ဂလိပ်လိုတော့ The Eight Primary Cardinal Vowels ဆိုတဲ့သရစနစ်ကို အခြေခံပြီး သရုပ်ဖော်ထားတာပဲကွဲ့.”

“ ပြောပြပါဆရာ”

“ ဘာသာစကားတွေရဲ့ သရရိုးရိုးတွေကို အဲဒီပထမအခြေခံသရရှစ်လုံးနဲ့ ယှဉ်ပြီးသရုပ်ဖော်လေ့ရှိတယ်”

“ ဆရာ၊ မြန်မာသရရိုးရိုးက ခုနစ်လုံးဆိုတော့ အဲဒီပထမအခြေခံသရရှစ်လုံးနဲ့ယှဉ်ရင်တစ်လုံးလိုနေတာလားဆရာ”

“ ဟုတ်ပါတယ်။ ပထမအခြေခံသရရှစ်လုံးမှာ ‘အာ’ ဆိုတဲ့ သရသံနှစ်မျိုးရှိတယ်။ လျှာရှေ့ပိုင်းက ထွက်တဲ့ ‘အာ’ နဲ့ လျှာနောက်ပိုင်းကထွက်တဲ့ ‘အာ’ ဆိုပြီး နှစ်သံရှိတယ်။ မြန်မာသရ ‘အာ’ က လျှာရှေ့ပိုင်းကထွက်တဲ့ ‘အာ’ နဲ့တူတယ်။ လျှာနောက်ပိုင်းကထွက်တဲ့ ‘အာ’ က တချို့ဘာသာစကားတွေမှာရှိတယ်။ အနီးစပ်ဆုံးပြောရရင်တော့ ကျီးကန်းကြီးအော်တဲ့ ‘အာ’ ဆိုတဲ့အသံမျိုးလျှာနောက်ပိုင်းကထွက်တဲ့အသံပဲ”

“ ဪ...ဟုတ်ကဲ့ပါ”

“မြန်မာမှာတော့ ‘အာ’ သရသံက တစ်သံတည်းရှိလို့ ရှေ့ ‘အာ’ ပဲယူတာပေါ့။ ဒါကြောင့် ပထမအခြေခံသရရှစ်လုံးနဲ့ ယှဉ်ရင်မြန်မာသရက တစ်လုံးလျော့နေတယ်”

“ဘာသာစကားတွေရဲ့ သရသံတွေကို ပထမအခြေခံသရတွေနဲ့ယှဉ်ပြီး လျှာကအောက်ကိုကျသလား၊ အပေါ်ကိုတက်သလား၊ လေလမ်းကြောင်း ပိုပွင့်သလား၊ ပိုပိတ်သလား စသည်ဖြင့် နှိုင်းယှဉ်ပြီး သရုပ်ဖော်နိုင်ပါတယ်”

“ဆရာ၊ ပထမအခြေခံသရဆိုတော့ ဒုတိယအခြေခံသရဆိုတာရောရှိပါသလား”

“ဟုတ်တယ်။ ဒုတိယအခြေခံသရ ခုနစ်လုံးဆိုတာရှိတယ်။ The Seven Secondary Cardinal vowels လို့ခေါ်တယ်။ မြန်မာသရတွေမှာ အဲဒီသရသံမျိုးတွေမရှိဘူး။ တခြားဘာသာစကားတွေမှာရှိနိုင်တာပေါ့။ ပထမအခြေခံသရ ရှစ်လုံးနဲ့ ကွာတာက နှုတ်ခမ်းအနေအထားပဲ။ လျှာအစိတ်အပိုင်းနဲ့အနိမ့်အမြင့်ကတူတယ်။ ပထမအခြေခံသရတွေမှာ နှုတ်ခမ်းဖြန့်သရတွေကို ဒုတိယအခြေခံသရတွေမှာ နှုတ်ခမ်းပိုင်းပြီးဆိုရတယ်။ အဲဒီလိုပဲ နှုတ်ခမ်းပိုင်းသရတွေကိုလည်း နှုတ်ခမ်းဖြန့်ပြီးဆိုရတယ်”

“စိတ်ဝင်စားစရာကောင်းတယ်နော်”

“အနီးစပ်ဆုံးပြောရရင် ‘အူ’ ဆိုတဲ့ သရသံကိုမြန်မာက နှုတ်ခမ်းပိုင်းပြီးဆိုပေမယ့် ရှမ်းဘာသာ၊ ကယားဘာသာ စကားတွေမှာ နှုတ်ခမ်းဖြန့်ပြီးဆိုတယ်။ ဂျပန်စကားမှာလည်း နှုတ်ခမ်းဖြန့်ပြီးဆိုရတဲ့ ‘အူ’ သရသံရှိတယ်။ သိသာရုံ ပြောတာပါ။ မြန်မာသရသံတွေ လေ့လာဖို့အတွက်တော့ ပထမအခြေခံသရတွေကိုသိရင် လုံလောက်ပါပြီ။ ကဲ....ဆက်ပြောကြသေးတာပေါ့”

ကိုယ်ဝန်ဆောင်ချိန်ငါးကြီးဆီစားသုံးမှုကြောင့် ရင်သွေးငယ်များ ပန်းနာရင်ကျပ်ဖြစ်ပွားမှုကျဆင်း

ကလျာမိုးမြင့်

ကိုယ်ဝန်ဆောင်ချိန်ကာလရဲ့ နောက်ဆုံးသုံးလအတွင်းမှာ ငါးကြီးဆီစားသုံးတဲ့အမျိုးသမီးတွေဟာ ကလေးမွေးဖွားလာတဲ့အခါ အဲဒီကလေးငယ်တွေဟာပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနိုင်မှု သိသိသာသာကျဆင်းသွားတယ်ဆိုတာကို တွေ့ရတယ်လို့ ဒိန်းမတ်သုတေသနမှတ်တမ်းတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။

ငါးကြီးဆီ ဆေးလုံးလေးတွေကို သောက်သုံးတဲ့ မိခင်တွေကနေမွေးဖွားတဲ့ ကလေးတွေရဲ့ ၁၆ ဒသမ ၉ ရာခိုင်နှုန်း လောက်သာ အသက် သုံး နှစ်အရွယ်မှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုရှိပြီး ငါးကြီးဆီအာနိသင်မရှိတဲ့ တခြားဆေးလုံးတွေကို သောက်သုံးတဲ့အမျိုးသမီးတွေရဲ့ ရင်သွေးငယ်မှာ ၂၃ ဒသမ ၇ ရာခိုင်နှုန်းလောက် ပန်းနာရင်ကျပ် ဖြစ်ပွားမှုနှုန်းရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအတွင်းမှာ သုတေသနပြုလေ့လာမှုပြုလုပ်တဲ့ ဆေးပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ငါးကြီးဆီကို ပုံသေသတ်မှတ်ပြီး သောက်သုံးဖို့၊ ညွှန်ကြားဖို့အဆင်သင့်မဖြစ်သေးဘူးလို့ရှင်းပြခဲ့ပါတယ်။

လေ့လာမှုထဲမှာ ငါးကြီးဆီစားသုံးမှုနှုန်းဟာ တစ်ရက်မှာ ၂ ဒသမ ၄ ဂရမ်နှုန်းရှိပြီး သောက်သုံးမှုနှုန်းမြင့်ပေမယ့် စားသုံးတဲ့ မိခင်ရောကလေးပါဆိုးရွားတဲ့ အကျိုး

သက်ရောက်မှုမရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။ တစ်ရက်မှာ ၁၅ ကြိမ်ကနေအကြိမ် ၂၀ လောက်အထိ စားသုံးမှုရှိပြီး အမေရိကန်နိုင်ငံသားအများစု အစားအစာစားသုံးမှုပမာဏလောက်အထိရှိပါတယ်။

ဒါပေမယ့် ငါးကြီးဆီသောက်သုံးမှုနဲ့ပတ်သက်ပြီး အတိုင်းအဆပမာဏသတ်မှတ်ဖို့ ဆရာဝန်တွေအနေနဲ့ ညွှန်ကြားမှုတစ်ခုခုပေးအပ်နိုင်မှာဖြစ်ပြီး ငါးကြီးဆီကို ကိုယ်ဝန်ဆောင်ကာလရဲ့အစောပိုင်းအချိန်တွေနဲ့ မတူကွဲပြားတဲ့ သောက်သုံးမှုအခြေအနေတွေအပေါ်မူတည်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့လိုအပ်တယ်လို့ လေ့လာမှုကို ဦးဆောင်နေတဲ့ ဒေါက်တာဟန့်စ် တစ်စဂတ်က အီးမေးလ်နဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

ဆရာဝန်တွေဟာ ပန်းနာရင်ကျပ်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အမြဲလိုလိုရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး အသက်ရှူတိုင်းမှာ တရွှီရွှီအသံတွေ မြည်နေတတ်ပါတယ်။ ဒီရောဂါဖြစ်ပွားလာပြီဆိုရင် ချောင်းဆိုးမယ်၊ အသက်ရှူကြပ်မယ်၊ ပြီးတော့ ဝေဒနာခံစားရတဲ့ မိသားစုဝင်တွေကို ဆေးရုံအရေးပေါ် ဂုသခန်းတွေဆီကို မကြာခဏရောက်ရှိစေမယ်။ ဒီလိုဒုက္ခပေးတဲ့ ရောဂါဆိုးတစ်ခုဖြစ်ပါတယ်။



ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ဇွံ၊ ဖြိုးပြီး နိုင်ငံတွေမှာ ပန်းနာရင်ကျပ်ဝေဒနာဖြစ်ပွားမှုဟာ တခြားနိုင်ငံတွေထက်

နှစ် ဆလောက်ထိမြင့်တက်လာခဲ့ပါတယ်။ အမေရိကန်မှာဆိုရင် ကလေးငယ်ခြောက်သန်းကျော်လောက်က ပန်းနာရင်ကျပ်ဝေဒနာကို ခံစားနေကြရတာဖြစ်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဗဟိုဌာနရဲ့ စစ်တမ်းနောက်ယူမှုတစ်ရပ်အရ သိရပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာနဲ့ဆိုရင် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ သန်းပေါင်း ၃၃၀ ကျော်လောက်အထိ ပန်းနာရင်ကျပ်ဝေဒနာ ဆိုးဆိုးရွားရွားတွေ့ကြုံခံစားနေကြရတယ်လို့ တစ်ကမ္ဘာလုံးဆိုင်ရာ ပန်းနာရင်ကျပ်ဖြစ်ပွားမှုစောင့်ကြည့် ထိန်းချုပ်ရေး ကွန်ရက်က ဖော်ပြခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ငါးကြီးဆီနဲ့ ငါးတွေကိုပိုမိုစားသုံးခြင်းဖြင့် ကောင်းကျိုးရှိမရှိဆိုတာကိုလေ့လာမှုအားဖြင့် တထစ်ချပြောဆိုနိုင်ခြင်းတော့မရှိသေးဘူးလို့ ဒေါက်တာဘစ်စဂတ်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေဟာ နှုတ်သီးရှည်ငါးနဲ့ တူနာငါးလိုမျိုး ငါးအမျိုးအစားတွေကို မာကျူရီပါဝင်မှုကြောင့် စားသုံးမှုပမာဏကိုကန့်သတ်ဖို့ညွှန်ကြားထားခြင်းခံရပါတယ်။ ဒါပေမယ့် တခြားသော ငါးအမျိုးအစားတွေအထူးသဖြင့် ဆာဒင်ငါးလိုမျိုးငါးအသေးမျိုးတွေကတော့ ဘေးကင်းစေတဲ့အပြင် အကျိုးပြု ဝီတာမင်တွေပါဝင်နေတာကြောင့် ဆရာဝန်တွေကစားသုံးဖို့ခွင့်ပြုခဲ့ကြပါတယ်။

နယူးယောက်တိုင်းမ်

မြန်မာ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အနာဂတ်

မောင်ပါဝါ

လျှပ်စစ်ထုတ်ယူရရှိမှုနှင့် ဆက်နွှယ်လျက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ခေါင်းစဉ်အောက်တွင် ရေအားလျှပ်စစ် (Hydropower) ကို ဖယ်ထုတ်ထားခြင်း၊ နျူကလီးယားစွမ်းအင် (Nuclear Power) ကို ထည့်သွင်းထားခြင်းအထိ ပါဝင်နေရာ ပြည့်သူများ ရင်းနှီးပြီးဖြစ်သော စွမ်းအင်များနှင့် ယနေ့ကျယ်လောင်စွာ တောင်းဆိုအကြံပြုလျက်ရှိကြသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဆိုင်ရာ တစ်စိတ်တစ်ဒေသကို တင်ပြလိုပါသည်။ ပြည်သူ များ အလိုရှိနေကြသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့အပေါ် သက်ရောက် ထိခိုက်မှုမရှိနိုင်သော နေရောင်ခြည်စွမ်းအင် (Solar Power)၊ လေစွမ်းအင် (Wind Power)၊ ဘူမိအပူစွမ်းအင် (Geothermal Power)၊ ဒီရေစွမ်းအင် (Tidal Power) နှင့် ဇီဝလောင်စာသုံးစွမ်းအင် (Electricity from Biomass) တို့အပြင် နျူကလီးယားစွမ်းအင် (Nuclear Power) ရင်းမြစ်ကိုပါဦးတည်ပြောဆိုနေကြသည်ကို တွေ့ရှိရပါသည်။ ယင်းတို့အနက် ရေအားလျှပ်စစ် (Hydroelectric Power) ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ်မှ နောက်ချန် ဆန့်ကျင်မှုများကို စဉ်းစားကြရမည့် ကိစ္စရပ်ဖြစ်ပေါ်လာပါသည်။

ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သည် ယနေ့ကမ္ဘာ့စွမ်းအင်အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်ရှိ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်မျိုးချင်းစီအပေါ် ဆွေးနွေးခြင်းမပြုမီ ကမ္ဘာ့စွမ်းအင်အမျိုးမျိုး မည်သို့ရရှိသည်၊ မည်သို့ခွဲဝေ အသုံးပြုကြသည်ကို ၂၀၁၃ ခုနှစ် စာရင်းဇယားများအရ ဖော်ပြလိုပါသည်။ လျှပ်စစ်ထုတ်ယူရရှိမှုတွင် အပူ (Heat by wood burning) မှ ရရာခိုင်နှုန်း၊ ကျောက်မီးသွေး (Coal) မှ ၂၉ရာခိုင်နှုန်း၊ ဇီဝ လောင်စာ (Liquid Biofuels) မှ ၁ ရာခိုင်နှုန်း၊ နျူကလီးယား (Nuclear) မှ ၄ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ (Gas) မှ ၂၃ရာခိုင်နှုန်း၊ လေ၊ နေ၊ ဘူမိအပူ၊ ဒီရေ (Wind, Solar, Geothermal, Tidal) မှ ၁ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ် (Hydro) မှ ၂ရာခိုင်နှုန်း၊ ရုပ်ကြွင်းလောင်စာ (Fossil Fuel) မှ ၃၁ရာခိုင်နှုန်း နှင့် သစ်တောထွက်ပစ္စည်း (Wood for electricity) မှ ၁ ရာခိုင်နှုန်း အသီးသီးဖြစ်ကြပါသည်။ ဤသို့ ၂၀၁၃ ခုနှစ် မှတ်တမ်းများအရ ကမ္ဘာ့စွမ်းအင်ထုတ်ယူရရှိမှု အရင်းအမြစ်များ၏ တခြားတစ်ဖက်တွင် စွမ်းအင်သုံးစွဲမှုမှာ လျှပ်စစ်ကဏ္ဍ (Electricity) ၁၂ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transport) ၁၈ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းများ၊ အိမ်ရာများ၊ တခြားလုပ်ငန်းများ အပူ (Heat)၊ Waste heat ကြောင့် ဆုံးရှုံးစွမ်းအင် (Lost energy) ၃၂ရာခိုင်နှုန်းနှင့် တခြား (Others) ၈ ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုသည်မှာ နေ၊ လတို့နှင့် ကမ္ဘာမြေပြင်အတွင်းမှ သဘာဝအပူရှိန်တို့၏ ပင်ရင်းဇာစ်မြစ်ဖြစ်ပြီး ဤအရာဝတ္ထု အားလုံး၏ ရေရှည်တည်ရှိဖြစ်ပေါ်မှုဖြင့် စွမ်းအင် (Energy) အဖြစ်သို့ ပေါင်းကူးဆက်စပ်လျက် သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးမြဲဖြင့် ဆက်လက်ရှင်သန်နေခြင်းပင်ဖြစ်ပါသည်။ တစ်ဖန်နျူကလီးယားစွမ်းအင် (Nuclear Power) သည် ယင်း၏ အဆင့်ဆင့်ထုတ်လုပ်မှုတွင် ကုန်ခန်းမှုရှိနေသော ရင်းမြစ် (Finite Resource) ယူရေနီယံသတ္တု (Uranium) လိုအပ်သဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအောက်တွင် နိုင်ငံတကာမှ လက်ခံထည့်သွင်းပါဝင်ခြင်းမရှိပါ။ မိမိနိုင်ငံ၏ အခြေအနေနှင့် လတ်တလောနီးစပ်မှုမရှိသေးဟု ယူဆ၍ လျှပ်စစ်လိုအပ်ချက် အကြောင်းပြုအကြံပေးခြင်းများကို စဉ်းစားရန်မသင့်သေးကြောင်း တွေ့ရှိရပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ခြောက်မျိုးကို ခေါင်းစဉ်ကြီးများအဖြစ် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။


၁။ နေရောင်ခြည်စွမ်းအင် (Solar Power)

ဦးစွာ နေရောင်ခြည်စွမ်းအင်ကို ဆွေးနွေးဖော်ပြလိုပါသည်။ နေရောင်ခြည်စွမ်းအင်ကို Swiss သိပ္ပံပညာရှင် Horau de Sanssure က ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ စွဲမြဲပြီးလောစေ့မှု လုပ်ဆောင်ခဲ့ပါသည်။ ယင်းအချိန်ကာလများတွင် နေရောင်ခြည်စွမ်းအင်သုံးနိုင်ရန်မှာ တခြားစွမ်းအင်အရင်းအမြစ်များထက် ကုန်ကျစရိတ် ပိုမိုမြင့်မားသဖြင့်သုံးစွဲမှုများ ကျဆင်းခဲ့ပြီးနောက် Solar Cells တန်ဖိုးများ လျော့ကျလာခဲ့သည့်အလျောက် နေရောင်ခြည်စွမ်းအင် သုံးစွဲမှုသည်လည်း တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ရေရှည်တွင် Solar Cells သုံးစွဲနိုင်မှုပေါင်းကူးကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲမှုသည် ကာဗွန်ဓာတ်ငွေ့နှင့် လေထု ညစ်ညမ်းမှု ကင်းစင်သဖြင့် အတိုင်းအတာတစ်ခုအထိ ကမ္ဘာတစ်ဝန်းလုံး မှီခိုအားထားရနိုင်သော စွမ်းအင်အဖြစ် ရပ်တည်လာခဲ့ပါသည်။

Solar Cells များကို Silicon Thin Film, Multilayer, Concentrating, Third - Generation စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ Solar Cells များကို Microchips နှင့် ထရန်စစ်စတာများ ထုတ်လုပ်သကဲ့သို့ Silicon Crystals များ အသုံးပြု၍ ထုတ်ယူနိုင်ပါသည်။ ဥပမာ ဖော်ပြရပါလျှင် Solar Cells များသည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်ပေါင်းစု၏ Solar Photovoltaic (pV) ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။ ပုံ (၁) တွင် ဖော်ပြပါအတိုင်း Solar Cell မှ Solar Module၊ ယင်းမှ Solar Panel၊ ယင်းမှ ဆက်လက်၍ ဆိုလာပြားများ (Solar Array) တပ်ဆင်ထားသော pV System တို့သို့ အဆင့်ဆင့်ကူးပြောင်းလျက် လျှပ်စစ်ထုတ်လုပ်ပေးပါသည်။

နေရောင်ခြည်စွမ်းအင် ထုတ်ယူသုံးစွဲမှုနည်းပညာ (Technologies) များစွာရှိရာ တွင် Solar Thermal, Parabolic Trough, Solar Tower,

ပုံ (၁)



Source; wikipedia

Solar Dish, Solar Chimney, Solar Photovoltaic (pV) စသည်ဖြင့် ပုံစံ အမျိုးမျိုးကွဲပြားခြားနားကြောင်း တွေ့ရှိရပါသည်။ ပညာရပ်ပိုင်းပုံစံတင်ပြလိုခြင်းမရှိဘဲ နားလည်နိုင်သော ဖွင့်ဆိုချက်များကိုသာ ဖော်ပြလိုပါသည်။ IEA အစီရင်ခံစာအရ ကမ္ဘာ့နေရောင်ခြည်စွမ်းအင်ထုတ်ယူသုံးစွဲမှုသည် ၁၉၉၃ ခုနှစ်တွင် စက်တပ်ဆင်အင်အား 113 MW ခန့်သာရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စက်တပ်ဆင်အင်အား 1,288 MW မှ ၂၀၁၄ ခုနှစ် ရောက်ချိန်တွင် 178,391 MW အထိ နှစ်စဉ်တိုးချသုံးစွဲလာကြောင်း သိရှိရပါသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ ၄ ရာခိုင်နှုန်းခန့် တိုးတက်ထုတ်ယူသုံးစွဲလာခဲ့ပါသည်။ နေရောင်ခြည်စွမ်းအင်ကို ဂျပန်၊ ဂျာမနီ၊ အမေရိကန်၊ စပိန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြပါသည်။ နည်းပညာမျိုးစုံအနက် Solar Photovoltaic စနစ်နှင့် နေရောင်ခြည်အပူရှိန်သုံးစနစ် (Solar Thermal Power) တို့၏ ၂၀၁၃ ခုနှစ် စာရင်းဇယားများ (EPIA, IEA) အရ ကမ္ဘာ့ဒေသဇယား (၁)

ကမ္ဘာ့ဒေသအသီးသီးရှိ နေရောင်ခြည်စွမ်းအင်စက်တပ်ဆင်အင်အားများ (၂၀၁၃)			
စဉ်	ကမ္ဘာ့ဒေသကြီးများ	စက်တပ်ဆင်အင်အား (MW)	
		Photovoltaic	Solar Thermal Power
၁။	ဥရောပ	၈၁,၄၈၈	၂,၃၀၀
၂။	အာရှပစိဖိတ်	၂၂,၈၄၀	၁၀၀
၃။	တရုတ်	၁၈,၆၀၀	-
၄။	အမေရိကတိုက်	၁၃,၃၂၇	၉၀၀
၅။	အရှေ့အလယ်ပိုင်းနှင့် အာဖရိက	၉၅၃	၂၀၀
၆။	ကျွန်းကမ္ဘာ့နိုင်ငံများ	၂,၄၄၈	-
စုစုပေါင်း		၁၃၈,၈၅၆	၃,၅၀၀

Source: IEA, Global Market Outlook for Photovoltaics, 2014-2018

အသီးသီးတို့၏ လျှပ်စစ်ထုတ်ယူသုံးစွဲမှု စက်တပ်ဆင်အင်အားများ (Installed Capacity) ကို ဇယား (၁) ဖြင့် နှိုင်းယှဉ်ဖော်ပြပါသည် -

ထို့အပြင် ၂၀၁၃ ခုနှစ်ကုန်အထိ Photovoltaic (pV) စနစ် ကျင့်သုံး လျှပ်စစ်ထုတ်လုပ်သုံးစွဲလျက်ရှိသည့် ကမ္ဘာ့ထိပ်ပိုင်း (၁၀) နိုင်ငံ၏ တပ်ဆင်စက်အင်အားကိုလည်း ဇယား (၂) ဖြင့် ဖော်ပြပါသည်။ ဖော်ပြပါ (၁၀) နိုင်ငံနှင့် ကျန်ကမ္ဘာ့နိုင်ငံများ၏

ဇယား (၂)

ကမ္ဘာ့နေရောင်ခြည်သုံး Photovoltaic (pV) တပ်ဆင်နိုင်ငံများ		
စဉ်	နိုင်ငံများ	စက်တပ်ဆင်အင်အား (MW)
၁။	ဂျာမနီ	35,500 MW
၂။	တရုတ်	18,600 MW
၃။	အီတလီ	17,600 MW
၄။	ဂျပန်	13,600 MW
၅။	အမေရိကန်	12,000 MW
၆။	စပိန်	5,600 MW
၇။	ပြင်သစ်	4,600 MW
၈။	ဩစတြေးလျ	3,300 MW
၉။	ဘယ်လ်ဂျီယံ	3,000 MW
၁၀။	ဗြိတိန်	2,900 MW
၁၁။	ကျန်ကမ္ဘာ့နိုင်ငံများ	22,150 MW

စုစုပေါင်း စက်တပ်ဆင်အင်အားမှာ 138,850 MW ခန့်ရှိပါသည်။

နေရောင်ခြည်စွမ်းအင်ကို နည်းပညာပုံစံအပေါ်မူတည်၍ သုံးစွဲခြင်း ကွဲပြားခြားနားမှုရှိပြီး နေအိမ်အမိုးများ (Roof-tops) တွင် တပ်ဆင်အသုံးပြုမှုသည် ၈၃ ရာခိုင်နှုန်းအထိ ရှိသဖြင့် အကြီးစား ဖြေပြင်၊ ရေပြင်တို့တွင် တပ်ဆင်အသုံးပြုမှု စနစ်ထက်များစွာ ပိုမိုများပြားကြောင်းကိုလည်း တွေ့ရှိနိုင်ပါသည်။

- (က) Rooftop solar pV -118,000MW(83ရာခိုင်နှုန်း)
- (ခ) pV Solar form -21,000MW(15ရာခိုင်နှုန်း)
- (ဂ) Concentrated Solar Power (CSP)-3,000 MW (2ရာခိုင်နှုန်း)

နေရောင်ခြည်သုံးစွမ်းအင်၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု (Environmental Impact) ကို ဆက်လက်တင်ပြလိုပါသည်။ နေရောင်ခြည်သုံးစွမ်းအင်သည် လုံးဝရာနှုန်းပြည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဟုတ်ပါ။ Solar Cells များထုတ်လုပ်ရာတွင် အသုံးပြုသည့် Silicon ရရှိမှုသည် ရုပ်ကြွင်းလောင်စာ (Fossil Fuel) အသုံးပြုမှုမှ ရရှိစွမ်းအင်ကို အသုံးပြုရခြင်းကြောင့် ဖြစ်ပါသည်။ Solar Photovoltaic (pV) Cells များထုတ်လုပ်ရာတွင် နေရောင်ခြည်အပူရှိန်သုံးဓာတ်အားပေးစက်ရုံများ (Solar Thermal Power Plants) သည် အဆင့်မြင့်နည်းပညာစနစ်အတွက် အသုံးပြုရသည့်ပစ္စည်းများရရှိရန် လျှပ်စစ်စွမ်းအင်ကို အသုံးပြုရ၍ ဖြစ်ပါသည်။ Solar Cells များတွင် အသုံးပြုရသည့် ပစ္စည်းတချို့သည်လည်း ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ နေရောင်ခြည်သုံးစွမ်းအင်ကို ၂၄ နာရီပတ်လုံး မရရှိနိုင်ဘဲ တစ်နေ့လျှင် နေရောင်ခြည် မိုးတိမ်ကင်းစင်မှသာလျှင် ၇ နာရီခန့်သာ ပြတ်တောင်းပြတ်တောင်း လျှပ်စစ် (Intermittency Power) အဖြစ် အသုံးပြုနိုင်ပြီး မိုးအုံ့ဆိုင်းပါက ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းအထိကျဆင်းနိုင်ပါသည်။ နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ထားရှိသည့်စနစ် မပါရှိခြင်း၊ ထည့်သွင်းပါရှိရန် နည်းပညာမြင့်မားခြင်းစသည်တို့ကြောင့် စီးပွားဖြစ်ထုတ်ယူသုံးစွဲရန် အခက်အခဲများစွာဖြစ်ပေါ်ပါသည်။ ယင်းအပြင် အများသူငါပြောဆိုနေကြသည်မှာ နေရောင်ခြည်ကို တန်ဖိုးခံခရေကြွေးငွေ ကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်သည်ဆိုသည့် တခြားတစ်ဖက်တွင်ရှိ လျှပ်စစ်ထုတ်ယူရရှိနိုင်သော ရင်းမြစ်များ၏ ရင်းနှီးမြှုပ်နှံမှုထက် စရိတ်စကများစွာကြီးမြင့်ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ဓာတ်အားစနစ် (National Grid) နှင့် ချိတ်ဆက်ထားခြင်းမှ ယင်းထွက်ခွာသွားချိန်တွင် အရန်ဓာတ် အား တစ်မျိုး မျိုး (Back-up Power) ဖြင့် ချိတ်ဆက်အစားထိုးနိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ယင်းတစ်မျိုးတည်းအပေါ် လျှပ်စစ်ဓာတ်အားရရှိရေး လုံးဝမှီခိုအားထားရနိုင်ခြင်း မရှိပါ။

နေရောင်ခြည်သုံး စွမ်းအင်ဓာတ်အားပေးစက်ရုံများကို သဘာဝအရမိုးခေါင်ရေရား ရပ်ဝန်းဒေသများနှင့် သဲကန္တာရများတွင် တည်ဆောက်တပ်ဆင်ပါက ထိရောက်အကျိုးရှိသော်လည်း၊ တစ်ဖက်တွင် ဝေးလံခေါင်သီသော ဒေသများဖြစ်၍ လုပ်ငန်းအထောက်အကူပြုပံ့ပိုး စရိတ်စက(Logistic Support) ကြီးမားခြင်း၊ သယ်ပို့ဖြန့်ဖြူးရေး (Transmission) ဝေးကွာခြင်း၊ လူမှုရေးအဆင်မပြေမှု အကန့်အသတ်များရှိနေခြင်း စသည်တို့ ကြုံတွေ့ကြရပါသည်။ အအေးခံစနစ်များနှင့် အခါအားလျော်စွာ ဆိုလာပြားများ ဆေးကြောသန့်စင်ရေးတို့အတွက် ရေလိုအပ်ချက်မှာ 2 - 3 m3/MWh (440 - 660 gal/ MWh) ရှိသဖြင့် ရေသုံးစွဲမှု ပမာဏ လွန်စွာကြီးမားပြီး ရေသယ်ယူရရှိရေးအခက်အခဲများကြောင့် စီးပွားရေးရာအရ တွက်ခြေမတိုက်ကြောင်း တွေ့ရှိရပါသည်။ အကြီးစားနေရောင်ခြည်စွမ်းအင်သုံး စက်ရုံအတွက် မြေနေရာ လိုအပ်ချက်မှာ 1 ha/MW - 4 ha/MW (2.56 - 10 Acre/MW) အထိရှိခြင်း စိုက်ပျိုးမြေများ နစ်နာဆုံးရှုံးခြင်း၊ နေရောင်ခြည်အပူလှိုင်းဇုန်ကို ဖြတ်သန်းငှက်များ သေကျေခြင်းစသည်တို့ ဖြစ်ပေါ်စေပါသည်။

စီးပွားရေးစွံ့ဖြိုးပြီး ဂျပန်နိုင်ငံသည်ပင် ၂၀၁၁ ခုနှစ် ဖူကူရှီးမားဓာတ်ပေါင်းစုံပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နိုင်ငံ့လျှပ်စစ်ကဏ္ဍအတွက် နေရောင်ခြည်စွမ်းအင်စွံ့ဖြိုးမှု စီမံကိန်းများဆီသို့ ရွှေ့ပြောင်းခဲ့ရာ လက်တွေ့တွင် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့က ရင်းနှီးမြှုပ်နှံမှုပိုမိုသက်သာနေသဖြင့် နေရောင်ခြည်စွမ်းအင်မှ တစ်ဖန် ရောင်ခွာစပြုနေပြီဖြစ်ပါသည် (BMI Research)။ တိုကျိုမြို့မှ မိုင် ၆၀ ခန့် အကွာတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံအပါအဝင် နိုင်ငံအနှံ့ စက်ရုံသစ် ၄၀ခန့်ကို ယခုအခါတည်ဆောက်ရန် စီမံထားရှိကြောင်း လေ့လာသိရှိရပါသည်။

အမေရိကန်နိုင်ငံ နေရောင်ခြည်စွမ်းအင် တပ်ဆင်သုံးစွဲမှု တစ်မဂ္ဂါဝပ်နာရီ (၁၀၀၀ ယူနစ်) အတွက် ကုန်ကျစရိတ်များကို ဖော်ပြပါ ဇယား (၃) ဖြင့် တင်ပြပါသည်။

ဇယား (၃)

Levelized Cost of Power from Solar Power Plants (USA)		
Sr. No	Solar Type	Levelized Cost USD/ MWh
1.	Residential Roof-top solar pV	184-300
2.	Commercial Roof-top solar pV	109-193
3.	Utility-scale solar pV (Crystalline cells)	58-70
4.	Utility-scale solar pV (Thin film cells)	50-60
5.	Solar Thermal Power (Energy storage)	119-181

Source: U.S. EIA Annual Energy Outlook 2001-13 (P. Breeze)

(ဆက်လက်ဖော်ပြပါမည်။)

အထူးဝမ်းမြောက် ဂုဏ်ယူပူဇော်ခြင်း

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ကြီး၏ ပဓာနဦးဆောင်၊ သီတဂူအဓိပတိဆရာတော်အား ၂၀၁၇ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက “အဘိဓမ္မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဖြင့် ပူဇော်ဆက်ကပ်သည်ကို အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။

အဓိပတိဆရာတော်၏ သာသနာပြုစိတ်ဓာတ်၊ သာသနာပြုလုပ်ငန်း၊ လူသားအကျိုးပြုဆောင်ရွက်ချက်စသည့် ဂုဏ်တို့ကို “ဖော်ပြနိုင်သော စကားလုံးမရှိ” ဟု သိရှိနားလည်ထားပါသည်။ ဤ “အဘိဓမ္မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်ထက် ကြီးမြတ်သော ဂုဏ်တို့နှင့်လည်း ပြည့်စုံတော်မူသော သီတဂူ အဓိပတိ ဆရာတော်အား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)ရှိ ဆရာ တပည့် အားလုံးတို့က အတိဂါရဝဖြင့် ဂုဏ်ယူပူဇော်ပါသည်ဘုရား။

ဆရာ - တပည့်များ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

အထူးဝမ်းမြောက်ဂုဏ်ယူပူဇော်ခြင်း

သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးဆောင်၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သီတဂူဆရာတော်အား ၂၀၁၇ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက “အဘိဓမ္မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဖြင့် ပူဇော်ဆက်ကပ်သည်ကို သိရှိရသဖြင့် ခြေစုံတော်ဦးခိုက် အထူးဝမ်းမြောက်ဂုဏ်ယူပူဇော်လိုက်ပါသည်။

ဘုရားရှင်၏ ဝိနည်းတော်ကို မကျိုးမပေါက် စံပြလောက်အောင် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တော်မူသောဆရာတော်၊ ဗုဒ္ဓဟောကြားမြတ်တရားကို တစ်ဖန်ဟောပြရာတွင် စံတင်လောက်အောင် ကျွမ်းကျင်တော်မူသော ဆရာတော်၊ တိုင်းပြည်နှင့်လူမျိုးဘာသာနှင့် သာသနာအကျိုးကို သယ်ပိုးရာတွင် သူမတူအောင် ပြင်းထန်သောလုံ့လ၊ ခိုင်မြဲသောသတိ၊ မြင့်မြတ်ထက်မြက်သော ပညာ စသည်တို့နှင့် ပြည့်စုံတော်မူသော သီတဂူအဓိပတိ ဆရာတော်အား အစဉ်ဦးခိုက်လျက်-

တပည့်
အရှင်ပညာနန္ဒ(သီတဂူကြယ်တစ်ပွင့်)
မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ
ငြိမ်းချမ်းရွှေပြည်ကျောင်း၊ မန္တလေး

အထူးဝမ်းမြောက် ဂုဏ်ယူပူဇော်ခြင်း

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးဆောင်၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ သီတဂူဆရာတော်အား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက “အဘိဓမ္မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဖြင့် ပူဇော်ဆက်ကပ်သည်ကို သိရှိရသဖြင့် ခြေစုံတော်ဦးခိုက် အထူးဝမ်းမြောက်ဂုဏ်ယူ ပူဇော်လိုက်ပါသည်။

ဆရာတော်၏ သာသနာပြုစိတ်ဓာတ်နှင့် လုပ်ရပ်တို့ အနီးကပ်ကြည့်ပြီး ကြည်ညိုပြီးရင်း ကြည်ညိုရင်းဖြစ်နေသည့် တစ်ယောက်အနေဖြင့် ဆရာတော် ကျန်းမာသည်ထက် ပို၍ကျန်းမာပါစေ၊ ချမ်းသာသည်ထက် ပို၍ ချမ်းသာပါစေ၊ သာသနာပြုလုပ်ငန်းတို့ကို လည်းဆတက်ထမ်းပိုး တိုး၍ တိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်-

တပည့် ဒေါက်တာ ဣန္ဒာစရိယ
သာသနတက္ကသိုလ်ဓမ္မာစရိယ၊ B.A, M.A, Ph.D.
သာသနဟိတဓရ ဓမ္မကထိက၊ နိုင်ငံတော် ဓမ္မကထိက
ဗဟုဇနဟိတဓရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

အထူးဝမ်းမြောက် ဂုဏ်ယူပူဇော်ခြင်း

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဖြစ်တော်မူသော သီတဂူဆရာတော်ကြီးသည် အသက်နှင့် ခန္ဓာငဲ့ကွက်တော်မမူဘဲ အမျိုး ဘာသာ သာသနာ၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးအား “အဘိဓမ္မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်ဖြင့် ပူဇော်ခဲ့ပါသည်။

ဘုရားအကြောင်းကို သိလေလေ ဘုရားရှင်ကို ကြည်ညိုလေလေ ဆိုသကဲ့သို့ မိမိအနေဖြင့်လည်း ဆရာတော်အကြောင်းကို သိလေလေ ဆရာတော်ကို ပို၍ကြည်ညိုလေလေဖြစ်ရပါသည်။ ထို့ကြောင့် ဆရာတော်၏ မြင့်မြတ်သောခံယူချက်၊ ပြင်းထန်သော ယုံကြည်ချက်၊ မြင့်မြတ်သော သာသနာပြုစိတ်ဓာတ်တို့ကို ဦးညွတ်လျက်-

တပည့်
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
သာမဏေကျော်၊ အစိုးရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ
သဒ္ဓမ္မဝေဒဂူကျောင်း၊ စစ်ကိုင်းတောင်ရိုး

**အောက်မြန်မာနိုင်ငံ သီတဂူသာသနာပြုအဖွဲ့က
အထူးဝမ်းမြောက်ဂုဏ်ယူကြည့်ညီရဟန်းကြောင်း သတင်းကောင်းပါးအပ်ခြင်း**



ကျေးဇူးတော်ရှိသော သီတဂူဆရာတော်ကြီး

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ (၄)ရက် ၊ (၆၉)နှစ်မြောက်လွတ်လပ်ရေးအခါတော်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ အမှတ်စဉ် (၁)အရ နိုင်ငံတော်သမ္မတကြီးက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ဘုရားကြီးအား နိုင်ငံတော်၏ သာသနာရေးဆိုင်ရာအမြင့်ဆုံးဘွဲ့ “**အဘိဓမ္မဗဟုရဋ္ဌဥရု**” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်ကြောင်းကြေညာသွားခဲ့ပါသည်။ ဤသို့လျှင် နိုင်ငံတော်သမ္မတကြီးက ဆက်ကပ်သော “**အဘိဓမ္မဗဟုရဋ္ဌဥရု**” ဘွဲ့တံဆိပ်တော်မြတ်ကို ခံယူရရှိတော်မူသည့်အတွက် သီတဂူဆရာတော်ဘုရားကြီး၏ သာသနာပြု (ကပ္ပိယကာရက)အဖွဲ့ဝင်အားလုံးတို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက် ကြည်နူးပီတိဖြစ်ရပါကြောင်း ကြေညာအပ်ပါသည်။

- ၁။ ဦးဟန် (ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီး - ၁)၊
- ၂။ ဒေါက်တာဦးကျော်ဝင်း (ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ - ၂)၊
- ၃။ ဦးရွှေဝင်း (ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ - ၃)၊
- ၄။ ဦးတင်အေး (အမှုဆောင်ဥက္ကဋ္ဌ - ၁)၊
- ၅။ ဒေါက်တာဦးမြအောင် (အမှုဆောင်ဥက္ကဋ္ဌ - ၂)၊
- ၆။ ဦးတင်လှိုင် (အမှုဆောင်ဥက္ကဋ္ဌ - ၃)၊
- ၇။ ဦးမောင်သောင်း (အတွင်းရေးမှူး - ၁)၊
- ၈။ ဦးမြင့်အောင် (လှဆန်းယဉ်) (အတွင်းရေးမှူး - ၂)၊
- ၉။ ဦးကျော်မိုးနိုင် (Krislite) (အတွင်းရေးမှူး - ၃)၊
- ၁၀။ ဦးပီကေဆင်း (ဘဏ္ဍာရေးမှူး)၊
- ၁၁။ ဦးကျော်ရှိန် (ဘဏ္ဍာရေးမှူး)၊
- ၁၂။ ဒေါက်တာဦးမြတ်သူ (အဖွဲ့ဝင်)
(သီတဂူဆရာတော်ကြီး၏ ကျန်းမာရေးအထူးတာဝန်)၊
- ၁၃။ ဦးစောထွေးဇော် (အဖွဲ့ဝင်)
- ၁၄။ ဦးစိန်ဝင်း (အဖွဲ့ဝင်)
- ၁၅။ ဒေါက်တာစကျေလွင် (အဖွဲ့ဝင်)
- ၁၆။ ဦးနိုင်အေး (အဖွဲ့ဝင်)

- ၁၇။ ဦးမောင်မောင်အေး (အဖွဲ့ဝင်)
- ၁၈။ ဦးစောကျော်ငြိမ်း (အဖွဲ့ဝင်)
- ၁၉။ ဦးကျော်သူအောင် (အဖွဲ့ဝင်)
- ၂၀။ ဦးဝင်းလွင် (စူပါဟိုက်) (အဖွဲ့ဝင်)
- ၂၁။ ဦးချစ်မြ (အဖွဲ့ဝင်)
- ၂၂။ ဦးတင်ဦး (ရွှေစင်ရွှေစိုင်) (အဖွဲ့ဝင်)
- ၂၃။ ဦးကျော်မိုးလွင် (အဖွဲ့ဝင်)
- ၂၄။ ဦးရှိန်ဝင်း (တက်လမ်း) (အဖွဲ့ဝင်)
- ၂၅။ ဦးမြင့်အောင် (ဗိုလ်စိန်မုန်) (အဖွဲ့ဝင်)
- ၂၆။ ဦးဝင်းထွန်း (ဆရာစံ) (အဖွဲ့ဝင်)
- ၂၇။ ဦးမြင့်အောင် (သီရိမင်္ဂလာ) (အဖွဲ့ဝင်)
- ၂၈။ ဦးမောင်မောင် (မ/ဒဂုံ) (အဖွဲ့ဝင်)
- ၂၉။ ဦးစိုးပိုင် (ပိုင်ကုမ္ပဏီ) (အဖွဲ့ဝင်)
- ၃၀။ ဦးမောင်မောင်စိ (အဖွဲ့ဝင်)
- ၃၁။ ဦးရွှေနိုင် (အဖွဲ့ဝင်)
- ၃၂။ ဦးသန်းလွင် (အဖွဲ့ဝင်)
- ၃၃။ ဦးသိန်းထွန်းဖေ (အဖွဲ့ဝင်)

- ၃၄။ ဦးဝေလွင် (အဖွဲ့ဝင်)
- ၃၅။ ဦးအောင်ထွန်းဦး (အဖွဲ့ဝင်)
- ၃၆။ ဦးအောင်မြင့်သိန်း (အဖွဲ့ဝင်)
- ၃၇။ ဦးနီလေး (အဖွဲ့ဝင်)
- ၃၈။ ဦးမျိုးဇော်ထွန်း (အဖွဲ့ဝင်)
- ၃၉။ ဦးမျိုးဇော် (အဖွဲ့ဝင်)
- ၄၀။ ဦးမြမောင် (အဖွဲ့ဝင်)
- ၄၁။ ဦးတင်ဝင်း (သဲကုန်း) (အဖွဲ့ဝင်)
- ၄၂။ ဦးသိန်းလှိုင် (အဖွဲ့ဝင်)
- ၄၃။ ဦးကျော်ဆွေ (အဖွဲ့ဝင်)
- ၄၄။ ဦးမြင့်ဝေ (အဖွဲ့ဝင်)
- ၄၅။ ဦးထွန်းဝင်း (ဆန်)
- ၄၆။ ဒေါက်တာဦးကိုကို (အဖွဲ့ဝင်)
- ၄၇။ ဦးတင်မောင်ဝင်း (အဖွဲ့ဝင်)
- ၄၈။ ဦးသူရ (အဖွဲ့ဝင်)
- ၄၉။ ဦးရန်နိုင် (အဖွဲ့ဝင်)
- ၅၀။ ဦးသီဟ (အဖွဲ့ဝင်)

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုကပ္ပိယကာရကအဖွဲ့

မိဘပြည်သူများထံ နှစ်သစ်တွင် ဂုဏ်သိက္ခာရှိစွာ ရောက်ရှိလာမည့် သတင်းစာ

မြန်မာတိုင်းအတွက်

မြန်မာတိုင်း

MYANMAR TIMES DAILY

ဇန်နဝါရီ ၂ ရက်
ကြာသပတေးနေ့
တွက်မည်

စာပေသုတေသန သတင်းထောက်၊ ကလောင်ရှင်များ ဘက်သွယ်နိုင်ကြပါပြီ။

- အယ်ဒီတာအဖွဲ့
- ဧည့်သည်တော်အဖွဲ့
- ပြန်ချိရေးအဖွဲ့
- ၀၉၄၄၄၈၁၁၁၄၅၊ ၀၉၄၄၄၈၁၁၁၄၆၊ ၀၉၄၄၄၈၁၁၁၄၇၊ ၀၉၄၄၄၈၁၁၁၄၉၊ ၀၉၄၄၄၈၁၁၁၅၀။
- ၀၁၃၉၂၆၇၆၊ ၀၉၄၄၄၈၁၁၁၄၀၊ ၀၉၄၄၄၈၁၁၁၄၁။
- ၀၉၄၄၄၈၁၁၁၄၂၊ ၀၉၄၄၄၈၁၁၁၄၃။

email: mtmdailynewspaper@gmail.com
www.facebook.com/mtmdailynewspaper

ယာဉ်မှတ်ပုံတင်စာအုပ်
မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 1G/5468 Lifan LFJ 3053 F, Dump Truck ယာဉ်လက်ဝယ်ရှိသူ ပြည်ပသို့အောင်အောင်ကုမ္ပဏီက (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညနု၊ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

မောင်းကြဲပျောက်
လျှောက်ထားခြင်း

ယာဉ်အမှတ် 3H/7979၏ မောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထား လာပါသဖြင့် ယခင်မောင်းကြွ နံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ် ပါသည်။
ကညနု၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

တက်နေဝန်း
အိမ်ပြောင်း/အိမ်ရွှေ့လှုပ်ငန်း
(10'/14')Box ကားများဖြင့်
လုပ်သားအပြီးအစီး
ဝန်ဆောင်မှုပေးသည်။
09-442076599
09-400448695
09-33100721

အဝလွန်၍ စိတ်ညစ်နေသူများ ဗိုက်ပူခါးတုတ်၍ အလိုမကျဖြစ်နေသူများအတွက်
မလိုအပ်သော သွေးထဲမှ အဆီများ အသားထဲမှ
အဆီများကို ဖယ်ထုတ်ပေးပြီး ကိုယ်ခန္ဓာကို ကျစ်လျစ်သွားစေသည့်

ကေသီပန်

အမှတ်တံဆိပ်

အဆီကျဆေး

ဓနုဇဉ်ဆုံးရှုံးခြင်းဖြင့် စာမိလအတွင်း သိသောစွာ တွက်တွက်ခေါ်ပါးသွားစေပါမည်။

မှတ်ချက်။ * ပိန်ဆေးပျက်ပါ။

ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ယင်း ယခုလိပ်စာအသစ်။။ ဩအမှတ် 4C(A)၊ အေးသာယာလမ်း၊ ဘောက်တော်၊
ဖုန်း- ၀၁-၄၀၁၁၀၀၊ ၀၁-၅၄၅၂၅၉၊ ၀၁-၈၆၀၄၃၆၆

ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်

- ▶ **ညောင်နှစ်ဝင်ကြာကန်ကျေးရွာ** ၀.၄၆ဧက၊ပီးပါ၊မြို့ပြဧက (၂၀၀)သိန်း
ညောင်နှစ်ဝင်စိုက်ပျိုးရေးဇုန်နှင့်ညီလာခံအနီး
- ▶ **ဒီဂင်္ဂါကျွန်းမြို့နယ်** (၁၀၀×၁၀၀)ပေ၊ဂရန် (၁၆၅၀)သိန်း
စီးပွားရေးတက္ကသိုလ်အနီး(ဒဂုံတောင်)
- ▶ **အောင်သစ္စာ(၅)လမ်း၊ ဘဏေက** (၃၀×၆၀)ပေ၊ဂရန် (၁၆၅၀)သိန်း
- ▶ **ရန်ကုန်-ပုသိမ်လမ်း၊ ထီးဝိုက်အနီး** (၁၀၀×၃၄၅)ပေ (၂၅၀၀)သိန်း
ပေ(၄၀)တံတား၊ငွေဖြစ်ပြီး၊မြေပိုပြီး လယ်(၃၀-၈)လျှောက်ထားဆဲ
- ▶ **ရန်ကုန်-ပုသိမ်လမ်း၊ ထီးဝိုက်အနီး** ရှိရှိဌာနလုံ (၂)ဧက (၃၅၀၀)သိန်း
ပေ(၄၀)တံတား၊မြေပိုပြီး၊မြေပိုပြီး လယ်(၃၀-၈)လျှောက်ထားဆဲ

Ph: 09-49342067 , 09-785084831

အောင်သရေ
အိမ်ပြောင်း၊ အိမ်ရွှေ့
ဝန်ဆောင်မှုလုပ်ငန်း
လူကြီးမင်းတို့၏အိမ်အနီး၊ရုံးအနီး၊ကျောင်းအနီး
အတွက်အလုပ်သမားနှင့်ကားမိစဉ်ပေးသည်။
အမှတ်-၁၈၃၊မြို့မနယ်၊ရုံးလေးတောင်ကန်လမ်း၊
09254009334,
09254009335,
09254009336

COLOURFUL
DATA PACK

MPT
ရှေ့သို့လှမ်းချီမြန်မာမြည်

ရက် ၃၀ အသုံးပြုနိုင်သော အင်တာနက် အစီအစဉ်များ

1
GB

*2002# သို့ ဖုန်းခေါ်ဆိုခြင်း
(သို့မဟုတ်) "1GB" ဟု
1332 သို့ SMS ပေးပို့ခြင်းဖြင့်
Package ကို ရယူလိုက်ပါ။

2,850 KYATS

2
GB

*2003# သို့ ဖုန်းခေါ်ဆိုခြင်း
(သို့မဟုတ်) "2GB" ဟု
1332 သို့ SMS ပေးပို့ခြင်းဖြင့်
Package ကို ရယူလိုက်ပါ။

5,250 KYATS

4
GB

*2004# သို့ ဖုန်းခေါ်ဆိုခြင်း
(သို့မဟုတ်) "4GB" ဟု
1332 သို့ SMS ပေးပို့ခြင်းဖြင့်
Package ကို ရယူလိုက်ပါ။

9,500 KYATS

10
GB

*2005# သို့ ဖုန်းခေါ်ဆိုခြင်း
(သို့မဟုတ်) "10GB" ဟု
1332 သို့ SMS ပေးပို့ခြင်းဖြင့်
Package ကို ရယူလိုက်ပါ။

18,000 KYATS

တစ်ရက်စာ အင်တာနက်

150 MB

*2001# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) "150MB" ဟု
1332 သို့ SMS ပေးပို့ခြင်းဖြင့် Package ကို ရယူလိုက်ပါ။

399 KYATS



ဝမ်းမြောက်ဂုဏ်ယူခြင်း

၂၀၁၇ခုနှစ် ဇန်နဝါရီ ၄ရက် (၁/၂၀၁၇)သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ကြော်ငြာရာတွင် ရှမ်းပြည်နယ် တန့်ယန်းမြို့ မေဓုဂုဏ်ရည်ရိပ်သာနှင့် မူဆယ်မြို့ လွယ်တိန်ခမ်းကျောင်း ပြည်တွင်း ပြည်ပ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စဝ်သုခမ်း) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်မည် ဖြစ်ပါကြောင်းကြားသိရာတွင် သိက္ခာကံထပ် ဒါယကာ-ဒါယိကာမများဖြစ်ခဲ့ကြသော စိုင်းမောင်ထွန်း-နန်းမြစိန် မိသားစု (အွန်ဟော်ကုမ္ပဏီ)မန္တလေးမြို့မှ ဝမ်းမြောက်ဂုဏ်ပြု အနုမောဒနာခေါ်ဆို အပ်ပါသည်ဖြစ်ပါသဖြင့်ဆရာတော်သည် ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါစေဘုရား။

စိုင်းမောင်ထွန်း-နန်းမြစိန်မိသားစု
အွန်ဟော်ကုမ္ပဏီ မန္တလေးမြို့




၂၀၁၆ ဒီဇင်ဘာ ၁၄ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) (၂၂)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် “သာသနာတက္ကသိုလ်ဓမ္မာစရိယ B.A(Buddhism)” ဘွဲ့ရရှိတော်မူသော ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်ဟူရွာမှ အရှင်ဥတ္တမသာရာလင်္ကာရ (သာသနာတက္ကသိုလ်ဓမ္မာစရိယ၊ B.A(Buddhism)သာသနဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယ၊ သာမဏေကျော်၊ ဝိနယဝိဒ္ဓ)အား ဥရုပုတ္တ ရင်၌ဖြစ်သော သားကဲ့သို့ ဒါယကာ-ဒါယိကာမများဖြစ်ခဲ့ကြသော စိုင်းမောင်ထွန်း-နန်းမြစိန် မိသားစု(အွန်ဟော်ကုမ္ပဏီ)မန္တလေးမြို့မှ ဝမ်းမြောက်ဂုဏ်ပြု အနုမောဒနာခေါ်ဆိုအပ်ပါသည်ဖြစ်ပါသဖြင့် ဆရာတော်သည် ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ပရိယတ္တိပဋိပတ္တိလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ကြပါစေဘုရား။

ဘွဲ့နှင်းသဘင်ကြရောက်ကာပါဝင်ကူညီခဲ့ကြ ရိုးရာယဉ်ကျေးမှုဖြင့် ကြိုဆိုခဲ့ကြသော မန္တလေးမြို့မှ ဓမ္မမိတ်ဆွေများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း အွန်ဟော်ကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

စိုင်းမောင်ထွန်း-နန်းမြစိန်မိသားစု
အွန်ဟော်ကုမ္ပဏီ မန္တလေးမြို့

ဒဂုံမြို့သစ်

အရှေ့ပိုင်း ဆိပ်ကမ်းမြို့နယ်
တောင်ပိုင်း၊
မြောက်ပိုင်းများရှိ
မြေကွက်များကို
ဈေးကောင်းပေးပါသည်။

ဖုန်း-၀၉-၈၆၂၃၁၈၈
ဖုန်း-၀၉-၅၀၈၄၁၂၉

ပင်လယ်ကမ်းခြေရှိ Beauty Salon, KTV & Restaurant တွင် ဝန်ထမ်းအဖြစ်အလုပ်ရှိပါသည်။ (ဇာတိစံနှုန်းစစ်ဆေးရန်တိုင်ကြားရပါမည်)

၁။ မန်နေဂျာ/ Super	မ (၂) ဦး
၂။ စာရင်းကိုင်	မ (၂) ဦး
၃။ ညွှန်ကြားမှု	မ (၃) ဦး
၄။ ဇလျှပ်/သစ်	မ (၅) ဦး
၅။ အဆိုရှင်	မ (၁၁) ဦး
၆။ အလုပ်သင်	မ (၅) ဦး
၇။ စာဆိုမှု	ကျား (၂) ဦး
၈။ စာဆိုမှုအကူ	ကျား (၂) ဦး
၉။ လုံခြုံရေး	ကျား (၅) ဦး
၁၀။ Waiter	ကျား (၅) ဦး

09 252541155, 09 30735773

INFORMATION SEMINAR

Students and parents are invited to meet with senior staff and students from Trinity College at the following special seminars:

MONDAY 16 JANUARY 2017

INTERVIEW SESSION: 15:00 - 16:00
For students still considering where to study after High School

PRE-DEPARTURE BRIEFING: 16:00 - 17:30
For students preparing to join Trinity College in first semester courses

To confirm your attendance please contact:
Australian Visa & Student Services
127(A), 1st Floor, West Shwe Gon Daing Road
Bahan Township, Yangon
Tel: 09 5147227, 09 45000 6944 / 6955

Hnin Pwint Oo [right]
Trinity College Foundation Studies 2011
B.Biomedicine
Now studying: Doctor of Medicine (MD)






TRINITY COLLEGE
FOUNDATION STUDIES

CRCOS 007096

ပျောက်ဆုံးကြောင်း

မင်းပြားမြို့နယ်၊ ဟားပျော်ကျေးရွာဘုန်းကြီးကျောင်းနေ ဘဒ္ဒန္တဝါရိတ္တ ၁၁/၈တန(၁) ၀၀၀၈၀၈၈၈ နိုင်ငံကူးလက်မှတ် အမှတ် (မမှတ်မီ)မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။

ပျောက်ဆုံးကြောင်း

စစ်တွေမြို့၊ နပုခရပ်ကွက်နေ မောင်မောင်ခိုင် ၁၁/၈တန(နိုင်)၀၀၁၂၃၁၈၈၈၈၈ နိုင်ငံကူးလက်မှတ်အမှတ် A-328540 မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။

မောင်းကြဲပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် ၉၁/၇၈၈၀ ၏မောင်းကြွန်ပါတ်ပြားပျောက်ဆုံး၍ထုတ်ပေးရန်လျှောက်ထားလာပါသဖြင့်ယခင်မောင်းကြွန်ပါတ်ပြားပျက်ပြယ်ကြောင်းအများသိစေရန် ကြော်ငြာအပ်ပါသည်။

ကညန(ရွာသာကြီး)

SAMSUNG

Galaxy A5 | A7
(2017)Don't
Miss Out!

PRE ORDER NOW !

GET EXCLUSIVE GIFT

(8th ~ 22nd January 2017)

A5 - 525,000 MMK

A7 - 625,000 MMK

IP68 Water Resistant

16 MP Front & Back Camera (F1.9)

Octa Core 1.9 GHZ & 3GB RAM

Finger Print Security



PRE - ORDER GIFTS



+

A5 | A7 GIFT BOX



+

ON GOING
PROMOTION**PREORDER TERMS & CONDITIONS**

- Samsung Promoter ရှိသည့် မည်သည့်ဆိုင်တွင် မဆိုရရှိနိုင်ပါသည်။
- ကျပ် ၃၀,၀၀၀ သွင်း၍ Samsung Type C Adapter တစ်ခုရယူပြီး ဇန်နဝါရီလ ၁၇ရက်နေ့ တတိယအပတ်မှ စ၍ တန်ဖိုးငွေအပြည့်သွင်းပြီး Samsung 64GB Micro SD Card နှင့် 10,000 mAh Remax Power Bank နှင့် အထူးလက်ဆောင် (၃) မျိုး အပြင် သက်ဆိုင်ရာ Promotion ပစ္စည်းကို ပါရရှိမည်ဖြစ်ပါသည်။
- ၁၅ ရက်သာဖြစ်၍ ယခုအခွင့်အရေးအား လက်မလွှတ်စေနှင့် !



ကျပ်ငွေ (၇၅.၆) ဘီလီယံကျော် Over US\$ 56 Million

ကျပ်ငွေ (၇၅.၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆ သန်း) ကျော် တန်ဖိုးရှိသော
ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်းအိမ်၊ မြေကွက်များကို ၂၀၁၆ ခုနှစ်အတွင်း
ဆောက်လုပ်ရေး ကုမ္ပဏီများအား ရောင်းချပေးနိုင်ခဲ့သည့်အတွက်
အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း...

**We are proud to have helped developers sell over
US\$ 56 million worth of properties during 2016 !**

၂၀၁၆ ခုနှစ်အတွင်း iMyanmarHouse.com မှ ကျင်းပခဲ့သော အရောင်းပြပွဲများ

- ★ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (ရန်ကုန်) - ဇွန်လနှင့် ဒီဇင်ဘာလ - (၂) ကြိမ်
- ★ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (မန္တလေး) - သြဂုတ်လ - (၁) ကြိမ်
- ★ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (စင်္ကာပူ) - မတ်လ - (၁) ကြိမ်
- ★ iGREEN Development နှင့် အရောင်းပြပွဲ - (၃) ကြိမ်
- ★ GOLDEN CITY နှင့် အရောင်းပြပွဲ - (၂) ကြိမ်
- ★ PLATINUM PATHEIN နှင့် အရောင်းပြပွဲ - (၁) ကြိမ်
- ★ KANTHARYAR CENTRE နှင့် အရောင်းပြပွဲ - (၁) ကြိမ်

**iMyanmarHouse.com နှင့်အတူ လက်တွဲလုပ်ကိုင်လိုသော ဆောက်လုပ်ရေးလုပ်ငန်းများ၊
ကန်ထရိုက်တာများအား နွေးထွေးစွာ ကြိုဆိုပါသည်။**

**ဆက်သွယ်လိုပါက - အွန်လိုင်း www.imyanmarhouse.com မှသော်လည်းကောင်း၊
ဖုန်း 09-252605671 ~ 5 မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။**

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝတ်ဆိုက် - Myanmar's No. 1 Property Website

ပြည်ထဲရေးဝန်ကြီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည့်တပ်ဖွဲ့ဝင်များ အသုံးပြုရန် တူညီဝတ်စုံပိတ်စ(ခံ/ဖြူ/နက်ပြာ)များ ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်း မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ **တင်ဒါပုံစံတင်ရောင်းချမည့်ရက်** - ၆-၁-၂၀၁၇ ရက်
၃။ **တင်ဒါပုံစံအရောင်းပိတ်မည့်ရက်** - ၁၈-၁-၂၀၁၇ ရက်
၄။ **တင်ဒါဖွင့်မည့်ရက်/အချိန်** - ၁၉-၁-၂၀၁၇ ရက်(၁၄း၀၀)နာရီ
၅။ တင်ဒါပုံစံများအား တစ်စောင်လျှင်ကျပ်၁၀၀၀၀/-နှုန်းဖြင့် ရုံးအမှတ် ၈၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီးတွင် ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ဖုန်း-၀၆၇-၄၁၂၁၆၆၊ ၄၁၂၃၉၂သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန

ရိက္ခာဆန်ဝယ်ယူရေး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အကျဉ်းထောင်/စခန်းများရှိ အကျဉ်းသား/လုပ်အားရှင်များအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျွေးမွေးရန်လိုအပ်သည့်ရိက္ခာဆန် ၃၇၇၈၅ အိတ်အားဝယ်ယူရန်ရှိပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံတစ်စုံလျှင် ၁၀၀၀၀/-နှုန်းဖြင့် ရောင်းချသွားပါမည်။ တင်ဒါပေးသွင်းရမည့် အသေးစိတ်အချက်အလက်များအား အကျဉ်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဗုံရွာမြို့၊ ဖုန်း-၀၇၁-၂၃၂၀၅၊ ၀၇၁-၂၃၂၀၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါပုံစံတင်ရောင်းချမည့်ရက် - ၁၀-၁-၂၀၁၇ရက်
ဝဠးဝဝနာရီ
တင်ဒါပုံစံအရောင်းပိတ်ရက် - ၃၁-၁-၂၀၁၇ရက်
၁၆:၀၀နာရီ
တင်ဒါဖွင့်မည့်ရက် - ၃-၂-၂၀၁၇ရက်
ဝဠးဝဝနာရီ
ရိက္ခာဆန်ဝယ်ယူရေးအဖွဲ့
အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗုံရွာမြို့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်း ပြည့်စွက်ခွင့်ပြုရန်ပုံငွေမှ အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့်ပညာရေးဗဟိုဌာန (ACARE)တွင် အသုံးပြုရန် ပရိဘောဂပစ္စည်း(1)Lot အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။ တင်ဒါပုံစံများအား ကြော်ငြာပါသည့် ရက်မှစ၍ ငွေကိုင်ဌာန ဖုန်း-၀၆၇-၄၁၆၆၈၆ တွင် ဝယ်ယူနိုင်ပြီး ၁၃-၁-၂၀၁၇ ရက် (သောကြာနေ့) ၁၆:၀၀ နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၁၆၆၈၇သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။	အိတ်ဖွင့်တင်ဒါခေါ်ယူရေးအဖွဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
--	---

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ပဲခူးမြို့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်မြို့၊ ကမ်းနားလမ်းနှင့် ကန်လမ်းထောင့်ရှိ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စည်ပင်သာယာရေးအဖွဲ့ရုံးဟောင်း(ယခင်ပြည်ဟိုတယ်)တည်ရှိရာ အောက်ခံမြေနှင့် အဆောက်အအုံများအား နှစ်တို/ နှစ်ရှည်ငှားရမ်းမည်ဖြစ်ပါသဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ခေါ်ယူအပ်ပါသည်- ၂။ လျှောက်လွှာပုံစံရောင်းချမည့်ရက် - ၉-၁-၂၀၁၇ရက်(ရုံးချိန်အတွင်း) ၃။ လျှောက်လွှာပုံစံပိတ်မည့်ရက်နှင့်အချိန် -၂၄-၁-၂၀၁၇ရက်(၁၄း၀၀)အထိ ၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း-၀၅၂-၂၂၀၀၀၇၃၊ ၀၅၂-၂၂၀၀၀၇၄၊ ၀၅၂-၂၂၀၀၀၇၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ၅။ သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသော လေလံတင်ဒါများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။	အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့
--	--

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မြိတ်) (၁၃)ကြိမ်မြောက် BE/B.Tech ဘွဲ့အတွတ် ဘွဲ့.နှင်းသဘင်ကြေညာချက် ၁။ နည်းပညာတက္ကသိုလ်(မြိတ်)၏ ဘွဲ့.နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အကြံလေ့ကျင့်ခြင်း - ၄-၂-၂၀၁၇ရက် (ဇနေ့နေ့) နံနက် ၉းဝ၀နာရီ ဘွဲ့.နှင်းသဘင်ကျင်းပခြင်း - ၅-၂-၂၀၁၇ရက် (တနင်္ဂနွေနေ့) နံနက် ၉းဝ၀ နာရီ ၂။ ဘွဲ့.နှင်းသဘင်အခမ်းအနားသို့ အောက်ဖော်ပြပါပုဂံ့ရစာပေးပွဲ အောင်မြင်သူများ တက်ရောက် ဘွဲ့ယူနိုင်ပါသည်။ ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော B.E/ B.Tech စာမေးပွဲအောင်မြင်သူများ။ ၃။ ဘွဲ့.နှင်းသဘင်ကြေးအား အောက်ဖော်ပြပါအတိုင်း သတ်မှတ်ထားပါသည်။ (က) တက်ရောက်ဘွဲ့ - B.E/B.Tech ဘွဲ့အတွက် ၁၅၀၀/- (ခ) အစားရောက်ဘွဲ့ - B.E/B.Tech ဘွဲ့အတွက် ၁၀၀၀/- ၄။ ဘွဲ့.နှင်းသဘင်အတွက် မြန်မာဝတ်စုံ(သို့မဟုတ်) အနောက်တိုင်းဝတ်စုံဖြင့် ဝတ်ဆင် ရိုက်ကူးထားသော(တစ်လက်မခွဲ×နှစ်လက်မ)အရွယ်ဓာတ်ပုံ(၅)ပုံ (ဓာတ်ပုံ၏အောက်တွင် မှတ်ပုံတင်နံပါတ်ထည့်သွင်းရိုက်ကူးခြင်းမပြုရန်)နှင့်အတူ လျှောက်လွှာတင်သွင်းရမည်။ ၅။ ဘွဲ့.နှင်းသဘင်လျှောက်လွှာပုံစံများကို ၂၁-၂-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့)မှစ၍ မိမိတို့ စာမေးပွဲအောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်(မြိတ်)ရှိ သင်တန်းရေးရာဌာနမှ ဝယ်ယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး ၂၁-၂-၂၀၁၇ရက် (သောကြာနေ့) နောက်ဆုံးထားပြီး လျှောက်ထားရမည်။ ၆။ ဘွဲ့.နှင်းသဘင်သို့တက်ရောက်မည့်သူများသည် အကြံလေ့ကျင့်ခြင်းနှင့် ဘွဲ့.နှင်းသဘင် ကျင်းပခြင်းအခမ်းအနားတွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်း (အမျိုးသား)ဝတ်စုံတို့ကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက်နိုင်ရမည်။ (အဆိုပါအကြံလေ့ကျင့်ခြင်းနှင့် ဘွဲ့.နှင်းသဘင်ကျင်းပခြင်းအခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသော ဝတ်စားဆင်ယင်မှုမျိုးဖြင့် လုံးဝတက်ရောက်ခွင့်ပြုမည်မဟုတ်ပါ။) ၇။ ဘွဲ့.နှင်းသဘင်တက်ရောက်မည် (သို့မဟုတ်) အစေးရောက်ဘွဲ့ယူမည်ကို တိကျစွာ ဖော်ပြရမည်။ ဘွဲ့.နှင်းသဘင်တက်ရောက်မည်ဟု လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရန် ပျက်ကွက်ပါက ဘွဲ့လက်မှတ်ကို (တစ်နှစ်)အတွင်း ထုတ်ပေးမည်မဟုတ်ပါ။ မှတ်ချက်။ အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိလိုပါက နည်းပညာတက္ကသိုလ် (မြိတ်)ရှိ သင်တန်းရေးရာဌာန၏ ဖုန်း-၀၉-၂၅၁၂၄၅၅၀၂ တွင် စုံစမ်းနိုင်ပါသည်။	
---	--

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်းအတွက် စာရင်းကိုင်(၄)နေရာ ခေါ်ယူခြင်းအား ပယ်ဖျက်ခြင်း ၁။ ၂၄-၁၂-၂၀၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ ကြော်ငြာစာမျက်နှာ (၂၄)နှင့် ၎င်းနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၀)ပါ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် ခန့်ထားရန်ခေါ်ယူသည့် ရာထူးနေရာများအနက် စာရင်းကိုင်(၄) (၂)နေရာအား ခန့်ထားရန်ခေါ်ယူခြင်းမှ ပယ်ဖျက်လိုက်သည်။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန	
---	--

ရန်ကုန်နည်းပညာတက္ကသိုလ် (၄၈)ကြိမ်မြောက် ဘွဲ့.နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း ၁။ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ခုနှစ် မတ် ၁၂ရက် နောက်ပိုင်းမှစ၍ ဘွဲ့.ရအောင်စာရင်းထုတ်ပြန်ခဲ့သော ဘွဲ့.လွန်ဒီပလိုမာ သင်တန်းများ (အင်ဂျင်နီယာ/ဗိသုကာ/အင်ဂျင်နီယာ ဘွမ်ဗေဒ)၊ မဟာသိပ္ပံဘွဲ့ သင်တန်းများ (အင်ဂျင်နီယာ/ဗိသုကာ)၊ အသုံးချသိပ္ပံ မဟာဘွဲ့သင်တန်း (အင်ဂျင်နီယာဘွမ်ဗေဒ)၊ မဟာဘွဲ့ (အင်ဂျင်နီယာ/ဗိသုကာ) သင်တန်းများ နှင့်ပါရဂူဘွဲ့ (အင်ဂျင်နီယာ/ဗိသုကာ) သင်တန်းအသီးသီးမှ ဘွဲ့.ရရှိခဲ့သူများအတွက် ဘွဲ့.နှင်းသဘင်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်- ကျင်းပမည့်ရက် - ၁၈-၃-၂၀၁၇ ရက် (ဇနေ့နေ့) ကျင်းပမည့်နေရာ - ရန်ကုန်နည်းပညာတက္ကသိုလ်၊ စုစေးခန်းမ ကျင်းပမည့်အချိန် - နံနက် ၉း၀၀ နာရီမှ မွန်းတည့် ၁၂း၀၀ နာရီအထိ ဘွဲ့.နှင်းသဘင်ကြေး - ကျပ် ၁၅၀၀/- (ကျပ်တစ်ထောင်ငါးရာတိတိ) လျှောက်လွှာနှင့်အတူပေးသွင်းရန် အစေးရောက်ဘွဲ့.ကြေး - ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) လျှောက်လွှာနှင့်အတူပေးသွင်းရန် အစမ်းလေ့ကျင့်ရက် - ၁၇-၃-၂၀၁၇ရက်(သောကြာနေ့) နံနက် ၉း၀၀နာရီမှ မွန်းတည့် ၁၂း၀၀နာရီအထိ လျှောက်လွှာတင်သွင်းရမည့်ရက် - ၂၅-၁-၂၀၁၇ရက်မှ ၁၇-၂-၂၀၁၇ရက်အထိ	၂။ ဘွဲ့လျှောက်လွှာတင်သွင်းလိုသူများသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော ၂လက်မ × ၁လက်မခွဲအရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့.နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်)အစေးရောက်ဘွဲ့.ယူရန်ဟု ထင်ရှားစွာဖော်ပြလျက် လျှောက်ထားရမည်။ ဘွဲ့.နှင်းသဘင်တက်ရောက်မည်ဟု လျှောက်လွှာတင်သွင်းပြီးတက်ရောက်ရန် ပျက်ကွက်ပါက ဘွဲ့လက်မှတ်ကို (၁)နှစ်အတွင်း ထုတ်ပေးမည်မဟုတ်ပါ။ ၃။ ၂၀၁၆ ခုနှစ် မတ် ၁၂ ရက်မတိုင်မီ ဘွဲ့.ရအောင်စာရင်းထုတ်ပြန်ခဲ့သော ဘွဲ့.ရရှိခဲ့သူများသည် အစေးရောက်ဘွဲ့.သာလျှောက်ထားရမည်။ ၄။ ဘွဲ့လျှောက်လွှာနှင့်အတူ ဘွဲ့လျှောက်ထားမည့်သူနှင့်မိဘနှစ်ပါး၊ စုစုပေါင်း (၃)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူတင်ပြလျှောက်ထားရမည်။ မှတ်ချက် ။ အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိလိုပါက ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားရေးရာဌာန ဖုန်း-၀၁-၆၄၂၄၁၃၊ ၀၁-၉၆၆၅၇၇၃ တို့တွင် စုံစမ်းနိုင်ပါသည်။ အမိန့်အရ- (ဒေါက်တာအေးအေးစန်း) ဌာနမှူး (သင်တန်းရေးရာ) ရန်ကုန်နည်းပညာတက္ကသိုလ်
--	--

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်ဦးဆောင်မှုဖြင့် အောက်ဖော်ပြပါ ဟိုတယ်စဉ်းဝန်ဆောင်မှု သင်တန်းများအား ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်းဌာန (ရန်ကုန်)တွင် ဖွင့်လှစ်ပါမည်	
စဉ် ၁။ ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ Travel Consultant နှင့် Tour Operator သင်တန်း(အဆင့် ၁) ၂။ ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ Travel Agencies and Tour Operation သင်တန်း (အဆင့် ၂) (Senior Travel Consultant and Sales Services)	အနည်းဆုံးပညာအရည်အချင်း - တက္ကသိုလ်ဒုတိယနှစ်၊ ဘွဲ့ရများ - ဟိုတယ်နှင့်ခရီးသွားသင်တန်းကျောင်းမှ ဖွင့်လှစ်သော Travel Consultant နှင့် Tour Operator သင်တန်း (အဆင့် ၁) အောင်မြင်ပြီးသူများ၊ - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့.ရပြီးသူဖြစ်၍ ခရီးသွား သင်တန်းကျောင်းများမှ လက်မှတ်တစ်ခုခုဖြင့် အောင်မြင်ပြီးသူများ (သို့) ခရီးသွား လုပ်ငန်းအတွေ့အကြုံရှိသူများ - တက္ကသိုလ်ဒုတိယနှစ်၊ ဘွဲ့ရများ - တက္ကသိုလ်ဝင်တန်း - ဤသင်တန်းဌာနအခြေခံ(အဆင့် ၁) အစားအစာထုတ်လုပ်ရေးသင်တန်း တက်ရောက်ပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအဆင့်ရှိ စိတ်ပါဝင်စားသူများ။ - စီးပွားရေးပညာဘွဲ့.ရရှိပြီးသူ(သို့) ဘွဲ့တစ်ခုခုရပြီး စာရင်းကိုင်ပညာ အခြေခံကျွမ်းကျင်သူ။ - တက္ကသိုလ်ဘွဲ့.တစ်ခုခုရရှိပြီး ဤသင်တန်းဌာနမှ သက်ဆိုင်ရာဌာန၏ အဆင့်(၁) သင်တန်း တစ်ခုအောင်မြင်ပြီးသူ (သို့) တစ်နှစ်လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
၃။ စဉ်းကြိုလုပ်ငန်းသင်တန်း (အဆင့် ၁) ၄။ အိမ်စခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (အဆင့် ၁) ၅။ အစားအစာနှင့်အမျှော်ယာမကာစည်ခံ ကျွေးမွေးရေးသင်တန်း (အဆင့် ၁) ၆။ အစားအစာနှင့်အမျှော်ယာကထုတ်လုပ်ရေး သင်တန်း (အဆင့် ၁) ၇။ အရွေ့တိုင်းအစားအစာထုတ်လုပ်ရေးသင်တန်း (အဆင့် ၁)	- တက္ကသိုလ်ဘွဲ့.တစ်ခုခုရရှိပြီး ဤသင်တန်းဌာနမှ သက်ဆိုင်ရာဌာန၏ အဆင့် (၁)သင်တန်းထိစာရင်းကိုင်၊ (စီမံ/ဘဏ္ဍာ) - ဟိုတယ်ဆိုင်ရာ ကြီးကြပ်ရေးသင်တန်း (အဆင့် ၂)စာရင်းကိုင်၊ (စီမံ/ဘဏ္ဍာ) - ဟိုတယ်ဆိုင်ရာကြီးကြပ်ရေးသင်တန်း (အဆင့် ၂)အိမ်ခန်းထိန်းမှူး၊ (အခန်းဌာနကြီး) Front Office (F.O Supervisor) Housekeeping (Housekeeping Supervisor)
၁၀။ ဟိုတယ်ဆိုင်ရာကြီးကြပ်ရေးသင်တန်း (အဆင့် ၂) စားသောက်ခန်းမှူး၊ (အစားအစာဌာနကြီး) F & B Service (F & B Production (Kitchen Supervisor)	- တက္ကသိုလ်ဘွဲ့.တစ်ခုခုရရှိပြီး ဤသင်တန်းဌာနမှ သက်ဆိုင်ရာဌာန၏ အဆင့် (၁)သင်တန်းတစ်ခုအောင်မြင်ပြီးသူ (သို့) တစ်နှစ်လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရပါမည်။
သင်တန်းကာလ - ၆-၂-၂၀၁၇ ရက်မှ ၃၁-၃-၂၀၁၇ ရက် သင်တန်းဆိုင်ရာအချက်အလက်ဆက်သွယ်မှုစမ်းရန် လျှောက်လွှာများကို ကန်တော့ကြီးဟိုတယ်ရှေ့ရှိ သင်တန်းဌာနတွင် ဝယ်ယူနိုင်ပြီး၊ ဓာတ်ပုံ (၁)ပုံ၊ ပညာအရည်အချင်းမီတ္တူ၊ ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်အုပ်စုပေါ်ရေးမှူးရုံးထောက်ခံစာ ပူးတွဲတင်ရမည်။	ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်းဌာန ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၃၄၈၄၆

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များတွင် လိုအပ်လျက်ရှိသော အောက်ဖော်ပြပါ ယာဉ်/ ယန္တရားများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်- (က) အမှိုက်သိမ်းယာဉ် Lifan Tipper ၁၇ စီး (ခ) ရေပုပ်စုတ်ယာဉ် Hyundai ၁၁ စီး ဂါလန် (၈၀၀)ဆုံ (ဂ) Excavator (၅)တန် Komatsu ၁၁ စီး ၂။ ရောင်းချလိုသူများအနေဖြင့် တင်ဒါအာမခံကြေး အမှိုက်သိမ်းယာဉ်တစ်စီးလျှင် ကျပ်(၁၅)သိန်း၊ ရေပုပ်စုတ်ယာဉ်တစ်စီးလျှင် ကျပ်(၄၂)သိန်း၊ Komatsu Excavator တစ်စီးလျှင် ကျပ်(၈၅)သိန်းနှုန်းပေးသွင်း၍ ၃၁-၁-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းတည့် ၁၂း၀၀ နာရီနောက်ဆုံးထား၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လာရောက်၍ တင်ဒါတင်သွင်းနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၂၀၁၁၇၈၁၊ ၀၉-၂၀၄၂၇၇၉၊ ၀၉-၂၅၀၀၆၂၈၀၄	
--	--

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန စိတ်ကျန်းမာရေးဆေးရုံကြီး မန္တလေးမြို့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ မန္တလေးမြို့၊ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော လူနာများကုသပေးရန်လိုအပ်သော ဆေးဝါးများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါများတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။ ၂။ မျေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၉-၁-၂၀၁၇ တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၃-၁-၂၀၁၇၊ ညနေ ၄း၀၀ နာရီ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်ပစ္စည်းစာရင်းအသေးစိတ်ကိုသိရှိလိုပါက နေ့စဉ်ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက်စုံစမ်းနိုင်ပါသည်။ ဆေးရုံဆုပ်ကြီးရုံး၊ စိတ်ကျန်းမာရေးဆေးရုံကြီး၊ မန္တလေးမြို့ ဖုန်း ၀၉-၂၅၆၀၀၆၂၂၊၀၉-၉၆၂၀၅၈၄၄၃	
---	--

ကျိုင်းတုံတက္ကသိုလ် အဋ္ဌမအကြိမ် ဘွဲ့.နှင်းသဘင်ကြေညာချက် ၁။ ကျိုင်းတုံတက္ကသိုလ်က ကျင်းပခဲ့သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဘွဲ့.အသီးသီးကိုဖြေဆိုအောင်မြင်ခဲ့ပြီးသူများသည် ၂၅-၂-၂၀၁၇ ရက်တွင် ကျင်းပမည့် ကျိုင်းတုံတက္ကသိုလ် အဋ္ဌမအကြိမ်ဘွဲ့.နှင်းသဘင်တက်ရောက်ရန် (သို့) အစေးရောက်ဘွဲ့.ယူရန်အတွက် လျှောက်ထားနိုင်ကြပါသည်။ (က) ပထမပိုင်း ဝိဇ္ဇာဘွဲ့.(မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့. (သန့်ရှာ) ဝိဇ္ဇာဂုဏ်ထူးဘွဲ့.(အင်္ဂလိပ်စာ) သိပ္ပံဂုဏ်ထူးဘွဲ့. (သန့်ရှာ)၊ မဟာသိပ္ပံဘွဲ့.(သန့်ရှာ)၊ သိပ္ပံဘွဲ့.(ဓာတု၊ ရူပ၊ သတ္တ၊ ရုက္ခ၊ ဘူမိ)သိပ္ပံဂုဏ်ထူးဘွဲ့.(ဓာတု၊ ရူပ၊ သတ္တ)၊ မဟာသိပ္ပံဘွဲ့.(ရူပ၊ သတ္တ) ဘွဲ့.နှင်းသဘင်ကြေး တက်ရောက်ဘွဲ့.ကြေး - ကျပ် ၁၅၀၀/- (ကျပ်တစ်ထောင်ငါးရာတိတိ) အစေးရောက်ဘွဲ့.ကြေး - ကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) လျှောက်လွှာတင်သွင်းရက် - ၁၆-၁-၂၀၁၇ရက် မှ ၁၀-၂-၂၀၁၇ ရက်ထိ ၂။ ရပ်ဝေးမှပေးပို့လိုသူများသည် စာတိုက်ငွေပို့လွှာ (Postal Money Order)ဖြင့်ပေးပို့ရမည်။ ငွေပို့လွှာအောက်ခြေတွင် ဘွဲ့.နှင်းသဘင်ကြေးဟုဖော်ပြပြီး လျှောက်လွှာရှင်၏အမည်၊ ဘွဲ့.ရခဲ့အမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် တက်ရောက်ဘွဲ့. (သို့မဟုတ်) အစေးရောက်ဘွဲ့.အတွက်ဟု တိကျစွာဖော်ပြရပါမည်။ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံမည်မဟုတ်ပါ။ ၃။ လျှောက်ထားသူများသည် ကျိုင်းတုံတက္ကသိုလ် စာမေးပွဲနှင့်ဘွဲ့.နှင်းဌာနတွင် (၁) သတ်မှတ်ထားသည့်လျှောက်လွှာပုံစံ (၂) (၆)လအတွင်းရိုက်ကူးထားသော မြန်မာဝတ်စုံ /တိုင်းရင်းသားဝတ်စုံ/အနောက်တိုင်းဝတ်စုံ (အမျိုးသား) တို့ဖြင့် (၂"×၁.၅")အရွယ် ဆံပင်အရောင်မဆိုးထားသော ဓာတ်ပုံ(၃)ပုံ။ (၃) မှတ်ပုံတင်မိတ္တူ၊တို့.နှင့်အတူ ပူးတွဲ၍ လျှောက်ထားရပါမည်။ ၄။ ဘွဲ့.ဝတ်စုံ၊ ဘွဲ့.နှင်းသဘင်တက်ရောက်ခွင့်လက်မှတ်နှင့် ဧည့်လက်မှတ်၊ လိုအပ်သည့် စာရွက်စာတမ်းများကို ၂၀-၂-၂၀၁၇ ရက်မှ ၂၂-၂-၂၀၁၇ရက် ရုံးချိန်အတွင်း ကျောင်းသားရေးရာဌာနတွင် ငွေသွင်းမြေစာကိုပြသ၍ ထုတ်ယူနိုင်ပါသည်။ ၅။ ဘွဲ့.နှင်းသဘင်တက်ရောက်ရန် လျှောက်ထားသူများအားလုံးသည် ၂၃-၂-၂၀၁၇ ရက်တွင် ကျင်းပမည့် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို မပျက်မကွက်တက်ရောက်ရမည်။ ဘွဲ့.နှင်းသဘင်အခမ်းအနားကို ပထမပိုင်း ဘွဲ့.ယူမည့်သူများသည် ၂၅-၂-၂၀၁၇ရက် နံနက် ၁၀း၀၀နာရီနှင့် ဒုတိယပိုင်းဘွဲ့.ယူမည့်သူများသည် ၂၅-၂-၂၀၁၇ရက် မွန်းလွဲ ၁း၀၀ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ၆။ တက်ရောက်ဘွဲ့.လျှောက်ထားပြီး ဘွဲ့.နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန်ပျက်ကွက်သူများသည် ဘွဲ့လက်မှတ်များကို အစေးရောက်ဘွဲ့.လက်မှတ်များ ထုတ်ပေးသည့်အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။ ၇။ အသေးစိတ်အချက်အလက်များကို ကျိုင်းတုံတက္ကသိုလ် ဘွဲ့.နှင်းဌာန ဖုန်း-၀၈၄-၂၂၇၃၇ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။	(ခင်သန်းဆွေ) ဗော်ကွန်းထိန်း ကျိုင်းတုံတက္ကသိုလ်
--	---

CLAIMS DAY NOTICE M.V VIKING AMBER VOY:NO(11) Consignees of cargo carried by M.V VIKING AMBER VOY:NO(11)are here by notified that the vessel will arrive on about 9-1-17 and cargo will be discharged into the premises of Yangon port. Damaged cargo will be surveyed daily from 08:00 AM to 11:20 AM and 12:00 NOON to 04:00 PM to claims day now declared as the third day after final discharge of cargo from the vessel. No claims against this vessel will be admitted after the Claims Day. ဗော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် သင်္ဘောမှချပြီးချိန်တွင် မိမိတို့၏ဗော်တော်ယာဉ်ပါပစ္စည်းများကို ORIGINAL BILLS OF LADING များ ယူဆောင်လျက် လာရောက်ကြည့်ရှုစစ်ဆေးရန် အသိပေးအပ်ပါသည်။ သင်္ဘောဆိုက်ကပ်မည့်အချိန်နှင့် တံတားနေရာတို့ကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်- ဖုန်း-၂၃၁၁၇၉၁၊ ၂၃၁၁၁၇၈	ယာဉ်ဖုတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၃၈၁/၆၅၈၂၀၊ Honda Wave 110 ဆိုင်ကယ်ယာဉ်လက်ဝယ်ရှိသူ ဦးရွှေမန်း ၁၀/သမရ(နိုင်) ၀၂၉၇၄၆ က(ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လို့ပါက နိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့် ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)	ယာဉ်ဖုတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၃၂၁/၇၄၉၇၄ ၊ Honda Click 125 ယာဉ်လက်ဝယ်ရှိသူ ဦးခေါ်ဖြူသက်မွန် ၁၀/ပမန(နိုင်)၁၆၄၃၆၂ မှ (ကမ-၃)ပျောက်မိတ္တူ လျှောက်ထားလာပါသည်။ ကန့်ကွက်လို့ပါက နိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့် ၁၅ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ တိုင်းရုံး(မကွေး)သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(သထုံ)	ကန့်ကွက်နိုင်ပါသည် ယာဉ်အမှတ် ၁၇၁/၆၃၅၄၇ Kembo-125 ယာဉ်လက်ဝယ်ရှိသူ ဦးရုံးနိုင်ထွန်း ၈/တတက(နိုင်)၁၀၆၅၆၇ မှ (ကမ-၃) ပျောက်မိတ္တူ လျှောက်ထားလာပါသဖြင့် ကန့်ကွက်လို့ပါက နိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း ကညန၊ တိုင်းရုံး(မကွေး)သို့ လာရောက်ဆက်သွယ်ဆောင်ရွက်ပါရန်။ ကညန၊ တိုင်းရုံး(မကွေး)
---	---	---	--



ချစ်ခင်ဌန့်:ဦးမောင်မောင်လွင်(၁)ဆိုတိုအတွက်
ဓမ္မ:ဓနု. မင်္ဂလာ ဆုတောင်းလွှာ
ချစ်ရတဲ့ 'ကို' အိမ်နဲ့အတူ(၉)နှစ်တိုင် သစ္စာရှိရှိနဲ့ ချစ်ခဲ့ကြပြီးနောက် နှစ်ဖက်မိဘသဘောတူလို့ ဒီနေ့တိုင်တရားဝင်လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကြတာ အိမ်ထောင်သက် (၁၀)နှစ် ရှိပြီနော်။ သားလေး၊ သမီးလေးနဲ့ မကြာခင်လူလောကကို ရောက်ရှိလာတော့မဲ့ ရင်သွေးလေးရရှိနေသည့်တိုင်အောင် ယနေ့အထိ မိသားစုအပေါ်မှာ ခင်ပွန်း၊ ဖခင်ဝတ္တရား ကျေပွန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယနေ့မှာ ကျရောက်တဲ့ဓမ္မ:ဓနုမှစပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ပြီးပျော်ရွှင်သာယာသောမိသားစုဘဝလေးကို သက်ဆုံးတိုင် ဆက်လက်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်ဇနီး 'အိ' - ဒေါ်အိအိဟန်၊ သားနှင့်သမီး

MYANMAR BOOK CENTRE

(Supplying the World's Knowledge)

BOOK-BUFFET & CLEARANCE SALE!!

စာအုပ်ချစ်သူများအားလုံး စောင့်စားနေသော Myanmar Book Centre ၏ "Book-Buffer" ကို အောက်ပါအတိုင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Book-Buffer
ဘုရားစားသကဲ့သို့ ကြိုက်နှစ်သက်ရာစာအုပ်ကို မိမိဝယ်ထားသောအတိုင်းတွင်အမြည့်ထည့်နိုင်ပါသည်။
ကျပ် (၁၅,၀၀၀) - အိတ်အရွယ် - ၁၂" X ၁၀" X ၃"
ကျပ် (၂၅,၀၀၀) - အိတ်အရွယ် - ၁၆" X ၁၁.၅" X ၃.၅"

Clearance Sale
ကြိုက်နှစ်သက်ရာစာအုပ်များကို တစ်အုပ်ချင်း Fixed Price ဝုံစံဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

ဓနု,ရက်	၁၃ . ၁ . ၂၀၁၇ (သောကြာနေ့) မှ ၁၆ . ၁ . ၂၀၁၇ (တနင်္လာနေ့) ထိ။
အချိန်	နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ။
ဓနုရာ	အမှတ်(၅၅) အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉-၄၃၀ ၁၅၉၉၃၊ ၀၁-၂၂၁ ၂၃၁၊ ၂၃၁ ၄၃၀၈

အထက်ဖော်ပြပါကာလအတွင်း Myanmar Book Centre ဆိုင်ခွဲများအားလုံး စာအုပ်များအားလုံးကို Member များအား 15% Discount နှင့် Non-Member များအား 10% Discount ပေးသွားမည်ဖြစ်ပါသည်။

Book-Buffer ဖြစ်သည့်ဓနုရာတွင် ကျပ် (၁၅,၀၀၀) တန် သို့မဟုတ် ကျပ် (၂၅,၀၀၀) တန် အိတ်ဝယ်၍ အိတ်အမြည့်စာအုပ်များ ထည့်ယူနိုင်ပါသည်။ ကျပ် ၁၅,၀၀၀/- တန် အိတ်၏အရွယ်မှာ ၁၂" X ၁၀" X ၃" ဖြစ်ပြီး ကျပ် ၂၅,၀၀၀/- တန် အိတ်၏အရွယ်မှာ ၁၆" X ၁၁.၅" X ၃.၅" တို့ဖြစ်ပါသည်။

ဂုဏ်ယူဝမ်းမြောက်ခြင်း

၂၀၁၇ခုနှစ် ဇန်နဝါရီ ၄ရက်၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲတွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ ‘အဓိပတိ’၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ရွှေကျင်နိကာယ ‘တွဲဖက်ရွှေကျင်သာသနာပိုင်’ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော် ဘဒ္ဒန္တဉာဏိဿရ အား ‘အဘိဓမ္မမဟာရဋ္ဌဂုရု’ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းကို အထူးပင်လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူရပါကြောင်းနှင့် ဆရာတော်ကြီးအား ရိုသေလေးမြတ်စွာ ဂါရဝပြုပြီးတင်ပါ သည်ဘုရား.....

စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းအမများ-

သီရိသုဓမ္မသီဂီဒေါ်ရဲ (ရဲဗမာသင်္ကန်းတိုက်)

ဒေါ်နီနီ (မိဘမေတ္တာမှန်စီရွှေချနှင့် ပန်းပုလုပ်ငန်း)

ဒေါ်ခင်ဝင်း(KKK အုတ်လုပ်ငန်းနှင့် ပေါင်းသကြားစက်)

ဒေါ်ချိုချိုညွန့် (ပြည့်စုံ-ဆီစက်နှင့် ကတ္တားရောင်းဝယ်ရေး သုဓမ္မသီဂီ ဒေါ်ခင်သန်းဌေး (ရွှေမြင်း-ပဲခွဲစက်၊ မန္တလေးမြို့)

မှို ခမ္ဘာ သံလံ

SOO COO

Air-Con မရမသတ္တုအဝတ်လျှော်စက်များကို မြှင့်တင်ပေးခြင်းနှင့် Servicing ပြုလုပ်ခြင်းများကို အာမခံဖြင့် ဝန်ဆောင်မှုပေးပါသည်။ Air-Con အဟောင်းများကို ချောတောင်းပေး၍မြန်လည်လည်လည်ပါသည်။
Ph: 09 977 133 713, 09 332 803 17

တံ

SEVEN

ဒဂုံဆိပ်ကမ်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းရှိ မြေကွက်များ ရောင်းလိုပါသလား ? အိမ်အရာကစဉ်ပေးချေသည်။
“ပွဲငါးဝ မယူပါ”
09-33 333 511
09-33 333 514
09-33 333 644

အောင်ပြည့်စုံ

အိမ်ခြံမြေ၊ အိမ်ထောင်ရေး၊ ဖြိုဖျက်/နယ်ပျားအတွက် ဈေးနှုန်းချိုသာစွာဖြင့် Box ကား မျိုးစုံဖြင့် အလုပ်သမားစီစဉ်ပေးသည်။
09-250095114
09-421041338
09-73224763

မြေကွက်များ ဝယ်လိုသည်

ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့မြို့နယ်များရှိ မြေကွက်များဝယ်လိုပါသည်။ ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်ပါ။
ဖုန်း-၀၉-၂၆၀၆၆၄၄၈၀၊ ၀၉-၂၆၀၆၆၄၄၉၀

အိမ်နှင့်မြို့ ပိုင်ရှင်ကိုယ်တိုင်အမြန်ရောင်းမည်

သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ စိန်ရတနာလမ်း၊ အကျယ်ပ(၄၀x၆၀)ရှိ အုတ်ညပ် ပျဉ်ထောင်နှစ်ထပ်၊ အိမ်သုံးမီတာနှစ်လုံး၊ ကားဂိဒေါင်၊ ဂရုန်အမည်ပေါက်နှင့် အကျယ်ပ(၂၀x၆၀)ရှိ အုတ်ခံ ပျဉ်ထောင်နှစ်ထပ်အိမ်၊ ရေ၊ မီးအစုံ လနု ၃၉ကျပြီး အသင့်လူနေထိုင်နိုင်သည့် အိမ်နှစ်လုံးအား ပိုင်ရှင်ကိုယ်တိုင်အမြန်ရောင်းမည်။
ဖုန်း-၀၉-၅၁၀၂၂၄၂၊ ၀၉-၄၅၅၁၀၂၂၄၂

တိုက်သစ်ရောင်းမည်

ဆိတ်ငြိမ်ရပ်ကွက်၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ 2RC, 2MBR, 2BR, ကျွန်းပါကေးခင်း 4A/C, 10 KV မီးအားမြှင့်စက်၊ ကား(၃)စီး ရပ်နိုင်၊ အဆင့်မြင့်ပြင်ဆင်ပြီး(၃၃၀၀ သိန်း) ဖုန်း-၀၉-၄၂၀၀၉၃၉၉၄၊ ၀၉-၄၀၀၄၄၄၃၉၉၊ ၀၁-၅၈၀၉၁၀ တိုက်ခန်းသစ်-မြောက်ဒဂုံမြေကွက်နှင့်လဲမည် တောင်ဥက္ကလာ၊ ကျော်သူ(၁၆)လမ်းတိုက်သစ်၊ (၆ထပ်)

ဒီကရီကိုအတည်ပြုလုပ်ရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန် အကြောင်းကြားစာ

(တရားမကျင့်ထုံး ဥပဒေအမိန့်-၂၁၊ နည်းဥပဒေ-၂၂) ပျော်ဘွယ်မြို့နယ်တရားရုံးတော်၌ ၂၀၁၁ခုနှစ် တရားမကြီးမှုအမှတ်-၄၂ နှင့်ဆက်သွယ်သည့် ၂၀၁၆ခုနှစ် တရားမစာရိယူအမှတ်-၁၇

၁။ ဦးလှရှိန်	နှင့်	၁။ ဦးထွန်းရီ(ကြီး)	၂။ ဒေါ်ဆန်းတင်	၃။ ဦးကျော်ဆွေ
၂။ ဦးညွန့်စိန်		၄။ ဒေါ်နန်းရီ	၅။ ဦးဝင်းရွှေ	၆။ ဒေါ်ဇော်မြင့်
		၇။ ဦးသန်းမျိုးဆွေ	၈။ ဦးဝင်းကြိုင်	၉။ ဒေါ်ကျော်ဥ
		၁၀။ ဦးအေးနိုင်ဝင်း	၁၁။ ဦးဝင်းတို	၁၂။ ဦးနေလင်း
		၁၃။ ဒေါ်စန်းမြင့်	၁၄။ ဦးစိန်ရွှေ	၁၅။ ဦးအောင်သက်နိုင်
		၁၆။ ဒေါ်မျိုးမာဝင်း	၁၇။ ဒေါ်ဆင့်ဆင့်	၁၈။ ဦးမောင်အေး

တရားနိုင်ငံများ တရားရုံးများ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာအုပ်စု၊ ခင်ကြီးယကျေးရွာနေ (၁၀)တရားပြင် ဦးအေးနိုင်ဝင်း(ဘ)ဦးဝင်းကြိုင်၊ (၁၂)တရားပြင် ဦးနေလင်း(ဇနီး) ဒေါ်စန်းမြင့်၊ (၁၃)တရားပြင် ဒေါ်စန်းမြင့်(ဘ)ဦးသာအောင် (ယခုနေရပ်လိပ်စာ မသိသူများ) သိစေရမည်။

၂၀၁၆ခုနှစ် တရားမကြီးမှုအမှတ်-၄၂တွင်ကျရှိသည့် ဒီကရီကိုအတည်ပြုလုပ်ရန် ဤရုံးတော်တွင် တရားနိုင် ဦးလှရှိန် ပါ-၂ဦးက လျှောက်ထားသည့်ဖြစ်၍ မည်သည့် အကြောင်းကြောင့် အတည်ပြုလုပ်စေရန် အမိန့်မထုတ်သင့်ကြောင်း၊ အကြောင်းတစ်ခုခုရှိလျှင် ပြစ်ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော်အခွင့်အမိန့်အရရှေ့နေဖြစ်စေ၊ အကြောင်းပြချေဆိုနိုင်သူ အခွင့်ရကိုယ်စားလှယ်ဖြစ်စေ ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၀ ရက် (၁၃၇၈ ခုနှစ် ပြာသိုလပြည့်ကျော် ၈ ရက်) မှစ၍ နှစ်ပတ်လည်စီ ၁၀ နာရီတွင် ဤရုံးတော်ရှေ့ လာရောက်စေ။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးထုတ်ပေးလိုက်သည်။ (သောင်းနု) မြို့နယ်တရားသူကြီး ပျော်ဘွယ်မြို့နယ်တရားရုံး

အမည် ပြောင်း

ဦးအောင်နိုင်ထွေး၏သမီး နေပြည်တော် အထက (၇) ပထမတန်းမှ မတ်ရတီအား မတ်ရတီနိုင်ဟု ပြောင်းလဲခေါ်ဆိုပါရန်။
မတ်ရတီနိုင်

ပြင်ဆင်မှုကိုဆိုင်ရန်ချိန်းဆိုသည့် ရက်ကိုပြင်ဆင်မှု လျှောက်ထားခံရသူများသို့ ကြားသိစေသည့် အကြောင်းကြားစာ

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၂၀၁၆ခုနှစ် တရားမပြင်ဆင်မှုအမှတ်-၃၆၂

၁။ ဦးမူဆာအေမဒါး	နှင့်	၁။ ဒေါ်မြင့်မြင့်အေး
၂။ ဦးသက်ဦး(ခ)		၂။ ဦးစန်းမြင့်
ဟာဂျီမိုဟာမစ်ဇူဘော်		၃။ ဦးမောင်မောင်
		၄။ ဒေါ်ရင်မေ
		၅။ ဒေါ်ဘောဘီအဝါ
		၆။ ဒေါ်စန္ဒာမြင့်ဝင်း
		၇။ ဒေါ်စပယ်မြင့်ဝင်း
		၈။ ဒေါ်သန္တာမြင့်ဝင်း
		၉။ ဦးမျိုးမြင့်
		၁၀။ ဦးသန်းစိန်
		၁၁။ ဒေါ်ခင်ခင်
		၁၂။ ဦးသာဝတ်(သိ)
		၁၃။ ဒေါ်စန္ဒာ(ခ)ဒေါ်ဆာဟီဒါ
		၁၄။ ဒေါ်လဲ့လဲ့ဝင်း(ခ)နယ်ရီစစ်(စ်)
		၁၅။ ဦးအေးနိုင်
		၁၆။ ဒေါ်ဇော်
		၁၇။ ဒေါ်မြင့်မြင့်ခင်
		(၅မှ ၈ ထိ ကွယ်လွန်သူဦးကျော်မြင့်၏ တရားဝင်ကိုယ်စားလှယ်များ)

လျှောက်ထားသူများ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၉လမ်း၊ အမှတ် ၂၇၃နေ လျှောက်ထားခံရသူအမှတ် (၁၃)ဒေါ်စန္ဒာ(ခ)ဒေါ်ဆာဟီဒါနှင့် အမှတ်(၁၄) ဒေါ်လဲ့လဲ့ဝင်း(ခ)နယ်ရီစစ်(စ်) (ယခုနေရပ်လိပ်စာမသိသူ)သိစေရမည်။

၂၀၁၆ ခုနှစ် ဇွန် ၁၆ ရက်စွဲပါ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၊ တရားမစာရိယူအမှတ်၁၃၄/၂၀၁၅ အမှုတွင် ချမှတ်သောအမိန့်ကိုပြင်ဆင်မှု။

ယခုအမှုတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်မှ ချမှတ်သည့် အမိန့်ကို လျှောက်ထားသူမှ ပြင်ဆင်မှုတင်သွင်းရာ ဤရုံးတော်တွင် မှတ်တမ်းတင်စာရင်းသွင်း၍ ဤပြင်ဆင်မှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက် (၁၃၇၈ခုနှစ် ပြာသိုလပြည့်ကျော် ၁၁ရက်)တွင် ဆိုင်ရန် ဤရုံးတော်မှ ချိန်းဆိုလိုက်သည်။

သင်ကိုယ်တိုင်ဖြစ်စေ၊ သင်၏ရှေ့နေဖြစ်စေ၊ ပြင်ဆင်မှုတွင် သင့်အတွက် ဆောင်ရွက်ရန် တရားဥပဒေအရခွင့်ပြုထားသူ ကိုယ်စားလှယ် ဖြစ်စေ၊ ဤရုံးတော်သို့ မလာမရောက်ရှိခဲ့လျှင် ၎င်းပြင်ဆင်မှုကိုသင်၏ မျက်ကွယ်တွင် တစ်ဖက်သတ် စီရင်ဆုံးဖြတ်လိုမိမည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးထုတ်ပေးလိုက်သည်။
အမိန့်အရ - (ခင်မေရီ) ဒုတိယညွှန်ကြားရေးမှူး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်

တစ်ဦးတည်း ဖြစ်ကြောင်း

နေပြည်တော် လယ်ဝေးမြို့နယ်၊ အေလာမြို့၊ ရွာသစ်ရွာနေ ဦးရွှေ၏သမီး မခင်အေး ၉/လဝန(နိုင်)၁၀၃၂၈၅ နှင့် မခင်စမ်းအေးသည် တစ်ဦးတည်းဖြစ်ပါကြောင်း။
မခင်အေး(ခ)မခင်စမ်းအေး

JEWEL HOTEL Yangon

ကျူးဝဲလ်ဟိုတယ်

အထူးသက်သာသော နှုန်းထားများဖြင့် ဖြည့်တွင်း/ဖြည့်ပ ချည်သည့်တော်ကြီးများကို ကြိုဆိုလျှက်ရှိပါသည်။

No.150(D), Corner of University Avenue & Kabaaye Pagoda Road, Bahan Township, Yangon, Myanmar.
Tel : 95 1 541051, 541503, 349345 Fax: 95 1 543174

အများသိစေရန်ကြေညာခြင်း

မိတ္ထီလာမြို့နယ် ရှမ်းတဲအုပ်စု ရှမ်းတဲစံပြကျေးရွာပိုင် လျှပ်စစ် မီးလင်းရေးနှင့် ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းကော်မတီ၏ သဘောတူညီချက်အရ ၁၀-၁၂-၂၀၁၆ရက်တွင် ဖျက်သိမ်းပြီး ဖြစ်သည့်အတွက် ရှမ်းတဲမေတ္တာစာသားပါစကားရပ်များကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ကျေးရွာ၊ မည်သည့်မြို့နယ်များမှ မော်တော်ယာဉ်များကို ၎င်းတံဆိပ်များကပ်၍ မသုံးစွဲရန် ညွှန်ကြားချက်အရ အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်မာမာဝေ L.L.B တရားလွှတ်တော်ရှေ့နေ (စဉ်-၄၉၀၂) ကန်သာယာရပ်၊ ဈေးအရှေ့ပြင်၊ မိတ္ထီလာမြို့

အများသိစေရန်ကြေညာခြင်း

ကျွန်မ ဒေါ်အုန်းလှ ၁၂/စခန(နိုင်)၀၃၀၅၈၂ မှ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားသော “PKK ဆင်ပေါက်” နှင့် “ရိုးမဆင်ပေါက်” အမည်ပါ ကုန်အမှတ်တံဆိပ် (၂)မျိုးကို ၁၉-၁၀-၂၀၁၆ ရက်၌ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ တရားဝင်ဖျက်သိမ်းပြီးဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကြေညာသူ ဒေါ်အုန်းလှ ၁၂/စခန(နိုင်)၀၃၀၅၈၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)

ဒုတိယအကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင့်သဘင်အတွက် ကြေညာချက်

၁။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ဒုတိယအကြိမ်မြောက် အင်ဂျင်နီယာဘွဲ့များအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ဤတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အကြံ့လေ့ကျင့်ခြင်း ၁၈-၂-၂၀၁၇ ရက်(စနေနေ့)

ဘွဲ့နှင်းသဘင်ကျင်းပခြင်း ၁၉-၂-၂၀၁၇ ရက်(တနင်္ဂနွေနေ့)

၂။ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၌ ထုတ်ပြန်ခဲ့သော ပဉ္စမနှစ်အင်ဂျင်နီယာသင်တန်းများ၏ အတန်းတင်စာမေးပွဲအောင်မြင်ပြီးသူများနှင့် Re-Exam အောင်မြင်သူများ Mini Thesis စာအုပ်တင်ပြီးသူများသာလျှင် တက်ရောက်ဘွဲ့ယူနိုင်သည်။

၃။ ဘွဲ့နှင်းသဘင်ကြေးအား အောက်ဖော်ပြပါအတိုင်း သတ်မှတ်ထားပါသည်။

(က) တက်ရောက်ဘွဲ့ - B.E ဘွဲ့အတွက် ၁၅၀၀/- (ကျပ်တစ်ထောင်ငါးရာတိတိ)

(ခ) အဝေးရောက်ဘွဲ့ - B.E ဘွဲ့အတွက် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ)

၄။ ဘွဲ့နှင်းသဘင်အတွက် မြန်မာဝတ်စုံ(သို့မဟုတ်) အနောက်တိုင်းဝတ်စုံပြည့်ဖြင့် ဝတ်ဆင်ရိုက်ကူးထားသော (တစ်လက်မခွဲ-နှစ်လက်မ) အရွယ်ဓာတ်ပုံငါးပုံ(ဓာတ်ပုံ၏အောက်တွင် မှတ်ပုံတင်နံပါတ်ထည့်သွင်းရိုက်ကူးခြင်းမပြုရန်)နှင့်အတူ လျှောက်လွှာတင်ရမည်ဖြစ်သည်။

၅။ ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံများကို ၉-၁-၂၀၁၇ ရက်မှစ၍ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)ရှိ ငွေစာရင်းဌာနမှ ဝယ်ယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး ၃၁-၁-၂၀၁၇ ရက်နေ့ကုန်ဆုံးထားပြီး လျှောက်ထားရမည်။

၆။ ဘွဲ့နှင်းသဘင်သို့ တက်ရောက်သူများသည် အကြံ့လေ့ကျင့်ခြင်းနှင့် ဘွဲ့နှင်းသဘင်ကျင်းပခြင်းအခမ်းအနားတွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်း(အမျိုးသား)ဝတ်စုံတို့ကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက်နိုင်သည်။ (အဆိုပါအကြံ့လေ့ကျင့်ခြင်းနှင့် ဘွဲ့နှင်းသဘင် ကျင်းပခြင်းအခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသောဝတ်စားဆင်ယင်မှုမျိုးဖြင့် လုံးဝတက်ရောက်ခွင့်ပြုမည်မဟုတ်ပါ။)

၇။ ဘွဲ့နှင်းသဘင်တက်ရောက်မည် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူမည်ကို တိကျစွာဖော်ပြရမည်။ ဘွဲ့နှင်းသဘင်တက်ရောက်မည်ဟု လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရန်ပျက်ကွက်ပါက ဘွဲ့လက်မှတ်ကို တစ်နှစ်အတွင်း ထုတ်ပေးမည်မဟုတ်ပါ။

မှတ်ချက်။ အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိလိုပါက နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ရှိ ကျောင်းသားရေးရာဌာနတွင် စုံစမ်းနိုင်ပါသည်။

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)

တစ်ဦးတည်းဖြစ်ကြောင်း

ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ သီရိအောင်မြေ (၉) လမ်းမေ့ ဦးမြသန်း ၁၄/ဟာတ (နိုင်)၁၂၇၇၃၈ နှင့် ဦးမြင့်သန်းမှာ တစ်ဦးတည်းဖြစ်ပါကြောင်း။

ဦးမြသန်း(ခ)ဦးမြင့်သန်း

ဖခင်အမည်မှန်

ကျိုက်မရောမြန်နယ်၊ အထက (ချောင်းနှစ်ခွ) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် မဇင်ဘာအောင်၏ ဖခင်အမည်မှန်မှာ ဦးသန်းဝတ် ၁၀/ကမရ (နိုင်)၀၇၈၅၄၂ ဖြစ်ပါကြောင်း။

ဦးသန်းဝတ်

ပျောက်ဆုံးကြောင်း

ကျွန်တော် မောင်ကျော်စွာဝင်း ၁၀/သထန်(နိုင်)၁၆၀၁၈၆၏ Passport (No.မမှတ်မီ) သည် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်။

ဖုန်း-၀၉-၉၇၀၁၆၅၀၇၀

ယာဉ်ပျက်ပုံစာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 6C/4403 HOWO SINO TRUCK Dump Truck ယာဉ်လက်ဝယ်ရှိသူ FAMILY AYE KO CONSTRUCTION Co.,Ltd.က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၃၀ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၊ ရန်ကုန်မြို့

ပျောက်ဆုံးကြောင်း

ကျွန်တော် မောင်ရဲဝင်း ၁၂/ဒဂုန်(နိုင်)၀၂၇၈၁၇၈၏ CDC 62166 SID သင်္ဘောသားစာအုပ် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်း-၀၉-၂၆၀၃၇၀၀၀၄

ခရစ်တော်၌အိပ်ပျော်ခြင်း

ဦးချစ်ခင်

ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တောင်ဥက္ကလာပ အသက်(၇၁)နှစ်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာနေ (ဦးအေး-ဒေါ်အုန်းတင်)တို့၏ တစ်ဦးတည်းသောသား၊ (ဦးခိုင်-ဒေါ်သိန်းခင်)တို့၏သား သမက်၊ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ် ၈၁၉ နေ ဒေါ်တင်ဆန်း (ကျော်စိုးစံ သစ်ရောင်းဝယ်ရေး)၏ချစ်လှစွာသောခင်ပွန်း၊ ကိုဇော်ရဲခိုင်-မယဉ်ဝါပါကျော်၊ ကိုအောင်နိုင်စိုး-မမေသူဇာချစ်(ခေတ္တ -UK)၊ ကိုထွန်းလင်း-မလင်းလင်းထက်(ခေတ္တ -UK)၊ ကိုရဲညီညီ-မမြိုးမြိုး ရတနာဌေးတို့၏ဖခင်၊ Tiffany ချစ်စိုး၊ Arellaချစ်စိုး၊ သင်းသိမ့်သိမ့်သူ၊ ချမ်းလင်းသက်တို့၏အဘိုးသည် ၆-၁-၂၀၁၇ရက်(သောကြာနေ့) နံနက် ၂း၅၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၀-၁-၂၀၁၇ရက်(အင်္ဂါနေ့) မွန်းလွဲ ၂နာရီတွင် ရေစေးသူသားသို့ ပို့ဆောင်မီးသဏ္ဌိဟ်မည်ဖြစ်ပါ၍ ရပ်ဝေးရမ်းမု မိတ်သက်ဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁၂း၃၀နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၁၂-၁-၂၀၁၇ ရက် (ကြာသပတေးနေ့) နံနက် ၇နာရီမှ ၁၀နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

အမည်ပြောင်း

ဦးဇင်ဗိုလ်ဗိုလ်မောင်၏သမီး ရန်ကင်းလေ့ကျင့်ရေးအလယ်တန်းကျောင်း Grade 6(D)မှ မသင်းဆုဝတီအား အိမ်ထောင်စုစာရင်းအရ မသင်းမြတ်မြတ်ဆုဟု ပြောင်းလဲခေါ်ပါရန်။ မသင်းမြတ်မြတ်ဆု

မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ မော်လမြိုင်မြို့

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မွန်ပြည်နယ်၊ လမ်းဦးစီးဌာနလက်အောက်ရှိ မော်လမြိုင်ခရိုင်၊ သထုံခရိုင်လမ်းဦးစီးဌာနများတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သောကတ္တရာ၊ လမ်းခင်းကျောက်မျိုးစုံ၊ ဘီလပ်မြေ၊ သံချောင်း၊ ဖြစ်သံ၊ ကျောက်စရစ်၊ တောသစ်နှင့်စက်သုံးဆီ စသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အောက်ပါအစီအစဉ်အတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါသည်။

(က) တင်ဒါလျှောက်လွှာ ရယူနိုင်သည့်ရက် - ၆-၁-၂၀၁၇ရက်(သောကြာနေ့)

(ခ) တင်ဒါလျှောက်လွှာ ရယူနိုင်သည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ သထုံခရိုင်၊သထုံမြို့

(ဂ) တင်ဒါလျှောက်လွှာ ဝိတ်မည့်ရက်/အချိန် - ၂၅-၁-၂၀၁၇ရက်(ဗုဒ္ဓဟူးနေ့)

(ဃ) တင်ဒါဖွင့်မည့်ရက် အချိန် - နံနက် ၁၀း၀၀နာရီ

(င) တင်ဒါဖွင့်မည့်နေရာ - ၂၅-၁-၂၀၁၇ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀း၀၀နာရီ

- ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ မွန်ပြည်နယ်၊မော်လမြိုင်မြို့

တင်ဒါ စီစစ်ရွေးချယ်ရေးကော်မတီ

ဖုန်း-၀၅၇-၂၄၇၇၉(မော်လမြိုင်ခရိုင်)

ဖုန်း-၀၅၇-၄၀၀၄၆(သထုံခရိုင်)

အန္တိမအဂ္ဂိဈာပန သာဓုကိဋ္ဌနပူဇာပွဲတော်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ တောဇရာမကမ္မဌာနန်းကျောင်း(ခ) သရက်အုပ်ကျောင်း၏ ဦးစီးပဓာနနာယက သက်တော်(၇၃)နှစ်၊ သိက္ခာတော်(၅၃)ပါဆရာတော်ဘဒ္ဒန္တဝဏ္ဏသာမိ(သဒ္ဓမ္မဇောတိကဓဇ)မထေရ်မြတ်၏ ဥတုဇရပ်ကလာပ်တော်ကို ၁၃၇၈ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်(သောကြာနေ့)မှ လပြည့်ကျော်(၃)ရက်(တနင်္ဂနွေနေ့) ၁၃-၁-၂၀၁၇ ရက်မှ ၁၅-၁-၂၀၁၇ရက်ထိ စစ်တွေမြို့၊မြို့လယ်ဒုံးတိုက်ကွင်း၌ အန္တိမအဂ္ဂိဈာပန သာဓုကိဋ္ဌနသဘင်ကျင်းပမည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ တပည့်ဒါယကာ/မတို့အား အသိပေးအကြောင်းကြားလိုက်သည်။

ဈာပနပြီးမြောက်ရေးအဖွဲ့၊ တောဇရာမကမ္မဌာနန်းကျောင်း၊ စစ်တွေမြို့၊ရခိုင်ပြည်နယ်

ဝမ်းနည်းကြေကွဲခြင်း

ဒေါ်နုယဉ်

ပုဂံမြို့သစ်

အသက်(၉၃)နှစ်

အမှတ် ၇၈၊ ၁၇ရင့်နောင်ရိပ်သာ ၃ လမ်း၊ အင်းစိန်၊ ရန်ကုန်နေ ဦးဘဘာချို-ဒေါ်ရီဝေတို့၏မိခင် ဒေါ်နုယဉ်သည် ၃-၁-၂၀၁၇ ရက်(အင်္ဂါနေ့) နံနက် ၃း၂၀နာရီတွင် ပုဂံမြို့သစ်နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

(၁၉၄၆-၇၆) မကွေးကောလိပ်မောင်နှမများ

ဝမ်းနည်းကြေကွဲခြင်း

ဒေါက်တာဦးနေဝင်း

M.B.,B.S,DPM(Eng),MRC Psych(UK),FRC Psych(UK)

ဆေးရုံအုပ်ကြီး(ငြိမ်း)၊ ရန်ကုန်စိတ်ရောဂါအထူးကုဆေးရုံကြီး အသက် (၉၂) နှစ်

မြန်မာနိုင်ငံမှူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အသင်းတိုးတက်ရေးအတွက် အဘက်ဘက်မှ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်လစ်နိုင်မိမိသော လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အသင်း၏နာယကကြီးဖြစ်သူ ဒေါက်တာဦးနေဝင်း၊ ဆေးရုံအုပ်ကြီး(ငြိမ်း)၊ ရန်ကုန်စိတ်ရောဂါအထူးကုဆေးရုံကြီးသည် ၂-၁-၂၀၁၆ ရက်တွင် ကွယ်လွန်ကြောင်းသိရပါသဖြင့် မြန်မာနိုင်ငံမှူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မိသားစုနှင့်အတူထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

မြန်မာနိုင်ငံမှူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်များ

အထူးဝမ်းနည်းကြေကွဲခြင်း

ပါမောက္ခဒေါ်ညွန့်ညွန့်ဝေ(အင်္ဂ-မိတ္ထီလာ)

အသက် (၇၂)နှစ်

လွိုင်ကော်တက္ကသိုလ်၊ မြန်မာစာပါမောက္ခ၊ ဌာနမှူး(ငြိမ်း)၊ ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝေ (၂၅-၅-၂၀၀၃ - ၁-၁၀-၂၀၀၅)သည် ၂၅-၁၁-၂၀၁၆ ရက်တွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

မြန်မာစာမိသားစု၊ လွိုင်ကော်တက္ကသိုလ်

ဝမ်းနည်းကြေကွဲခြင်း

ဒေါ်သင်းသင်းအောင်

MON GTI (1993-civil) ကျောင်းသူဟောင်း

အသက် (၅၀)

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်း၊ အမှတ်(၈၀) မြောက်လွှာ(မြေရင်းခြမ်းနေ) (ဦးစောမောင်)-ဒေါ်ရင်မေတို့၏ သမီးကြီး၊ (ဦးမြင့်သိန်း-ဒေါ်တင်အုန်း)တို့၏ဈေးမ၊ ဦးမျိုးမြင့်ဦး (1993. EP, MON-GTI)၏ ချစ်လှစွာသောဇနီး၊ မချမ်းမြေ့ချိုမနင်းအိလွင်တို့၏ ချစ်လှစွာသောမွေးသမိခင်ဒေါ်သင်းသင်းအောင်သည် ၃-၁-၂၀၁၇ ရက်နေ့မွန်းလွဲ (၁)နာရီတွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါသဖြင့် မိသားစုနှင့်ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း။

မော်လမြိုင် G.T.I, GTC,TU အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ

(၁)လပြည့်လွမ်းဆွတ်သတိရခြင်း

ဦးကျော်ဦး

ဒု-လ-၀-၀-ကမျိုး

လားရှိုး

ချစ်လှစွာသော မိသားစုနှင့်ခွဲခွာသွားသည်မှာ ၈-၁-၂၀၁၇ ရက်တွင် (၁)လပြည့်ပြီဖြစ်သော်လည်းနေ့စဉ်နှင့်အမျှလွမ်းဆွတ်သတိရစေပါ။

*ကို့အတွက် နေ့စဉ်ပေးဝေခဲ့သော ကောင်းမှုကုသိုလ်အလှူဒါန အစုစုတို့အတွက် ကောင်းမြတ်သောဘုံဘဝမှ သာဓုအနုမောဒနာခေါ်ဆိုနိုင်ပါစေ။

ချစ်ဇနီး - ဒေါ်အေးအေးဝါ(ခ)ဒေါ်ဝါဝါ

သမီးကြီး - ဗိုလ်ကြီးဟိန်းဇော်ဦး-ဒေါက်ကော်ရွှေရည်

သမီးငယ်လေး - မက်ကော်ရွှေစင်(ပထမနှစ်-စိုက်ပျိုးရေးတက္ကသိုလ်-ရေစင်း)

သားသား - အောင်ရဲရင့်(ပဉ္စမတန်း၊အထက-၁၊ လားရှိုး) လ-၀-၀ ဝန်ထမ်းအိမ်ရာ၊လားရှိုး

ယာဉ်ပျက်ပုံစာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 6C/4397 HOWO SINO TRUCK Dump Truck ယာဉ်လက်ဝယ်ရှိသူ FAMILY AYE KO CONSTRUCTION Co.,Ltdက (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၃၀ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၊ ရန်ကုန်မြို့

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

အမှတ် ၁၃၄၊ နဝရတ်လမ်းကျယ်(၈) ရပ်ကွက်၊ သာကေတမြို့နေ မောင်တောဇာဝင်း ၁၂/သကတ(နိုင်) ၁၃၄၈၉၅သည် မိဘများအား စိတ်ဆင်းရဲသောကရောက်အောင် အကြိမ်ကြိမ်ပြုလုပ်ပြီး မချေခင်စကားများပြောပါ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်သည်။ ၎င်းကိစ္စပြဿနာအားလုံးတာဝန်ယူမည်မဟုတ်ပါ။

အဖ-ဦးသိန်းဝင်း ၁၂/သကတ(နိုင်)၀၈၇၆၄၁ အမိ-ဒေါ်သန်းသန်းဌေး ၁၂/သကတ(နိုင်)၀၅၁၃၇၅

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး
ဦးဆန်းအောင်
ဗိုလ်မှူးကြီး(ငြိမ်း)၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
စစ်တက္ကသိုလ်အပတ်စဉ်(၂၀)
အသက်(၆၂)နှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာ(၂)၊ ဓတ္တာလမ်း၊ အမှတ် ၃၂၂၄ နေ ဒေါ်ဌေးဌေးလွင်၏ခင်ပွန်း၊ မထိုက်ထိုက်အောင်၊ ဗိုလ်မှူးမျိုးအောင်(ငြိမ်း)-မခိုင်ဆုမြင့်မွန်၊ မောင်ဟိန်းမင်းထက်-မယုမွန်ကျော်တို့၏ဖခင်၊ မောင်ဘုန်းမြတ်ပြည့်စုံ၊ မောင်မြင့်မြတ်ပြည့်စုံတို့၏အဘိုးသည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၁၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၉-၁-၂၀၁၇ရက် (တနင်္လာနေ့) နံနက် ၁း၃၀နာရီတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ငြိမ်းအေးဧရိပ်မှ တပ်မတော်စစ်သင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း
ဗိုလ်မှူးကြီးဆန်းအောင် (ငြိမ်း)

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
ကျောင်းအုပ်ကြီး(ငြိမ်း)၊ ဗဟိုပို့ဆောင်ရေးကျောင်း
အသက်(၆၂)နှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် ၃၂၂၄၊ ဓတ္တာလမ်းနှင့် ပုဂံ (၃)လမ်းထောင့်နေ ဗိုလ်မှူးကြီးဆန်းအောင်(ငြိမ်း) အသက်(၆၂)နှစ်သည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၁၅နာရီတွင် နေပြည်တော် တပ်မတော် (ခုတင်-၁၀၀၀)ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမြင့်နှင့် ဇနီး ဒေါ်နုနုဆွေမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန

အထူးဝမ်းနည်းကြေကွဲခြင်း
ဗိုလ်မှူးကြီးဆန်းအောင် (ငြိမ်း)

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
ကျောင်းအုပ်ကြီး(ငြိမ်း)၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
အသက်(၆၂)နှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် ၃၂၂၄၊ ဓတ္တာလမ်းနှင့် ပုဂံ (၃)လမ်းထောင့်နေ ဗိုလ်မှူးကြီးဆန်းအောင်(ငြိမ်း)သည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၁၅နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ဝမ်းနည်းကြေကွဲခြင်း
ဗိုလ်မှူးကြီးဆန်းအောင် (ငြိမ်း)

(ကြည်း-၁၄၈၆၆)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ဓတ္တာလမ်း၊အမှတ် ၃၂၂၄နေ ဗိုလ်မှူးကြီးဆန်းအောင်(ငြိမ်း) အသက်(၆၂)နှစ်သည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၁၅နာရီတွင် နေပြည်တော် တပ်မတော်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ကျောင်းဆင်းဖက်သူငယ်ချင်းများ
စစ်တက္ကသိုလ်အပတ်စဉ်(၂၀)

ဗိုလ်မှူးကြီးဆန်းအောင် (ငြိမ်း)
ကြည်း-၁၄၈၆၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)
ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
ကျောင်းအုပ်ကြီး(ငြိမ်း)၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း
အသက်(၆၂)နှစ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် ၃၂၂၄၊ ဓတ္တာလမ်းနှင့် ပုဂံ ၃လမ်းထောင့် နေ ဒေါ်ဌေးဌေးလွင်၏ခင်ပွန်း၊ မထိုက်ထိုက်အောင်၊ ဗိုလ်မှူးမျိုးအောင်-မခိုင်ဆုမြင့်မွန်၊ ကိုဟိန်းမင်းထက်-မယုမွန်ကျော်တို့၏ချစ်လွစွာသော ဖခင်၊ မြေး မောင်ဘုန်းမြတ်ပြည့်စုံ၊ မောင်မြင့်မြတ်ပြည့်စုံတို့၏ အဘိုးသည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၁၅နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဗိုလ်မှူးကြီးမြင့်ဆွေ(ငြိမ်း)-ဒေါ်ခင်မာချစ်
[နိုင်ငံသမ္မတမြန်မာနိုင်ငံ(၁၉၄၈)]

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး
ဒေါ်ရှုအင်
(Chairman)
Tiger Shark Co.,Ltd., TZK Co.,
Ltd. & Victoria Cliff Hotel & Resort.
ဝင်းဝင်းပွဲရုံ
အသက်(၅၅)နှစ်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း၊ အမှတ် ၃၈နှင့် စမ်းချောင်းမြို့နယ်၊ သီရိဓမ္မာရပ်ကွက်၊ ဓမ္မာလမ်း၊ အမှတ် (၉/၁၅)နေ ဦးမောင်သန်း(ခ)ခေါဘွန်တန်၏ချစ်လွစွာသောဇနီး၊ ဦးသန်းစိုး-ဒေါ်ယုယုနွယ်၊ ဦးဇော်ဝင်း၊ ဦးခင်မောင်ဝင်း(ခ)ဦးစိန်ကား-ဒေါ်ရူပို၊ ဒေါ်ဥမ္မာဝင်း-ဒေါက်တာခင်မောင်ဦးတို့၏ချစ်လွစွာသောမိခင်၊ မဖူးပွင့်သင်း၊ မောင်ဝေဖြိုးလင်း၊ မောင်အောင်ကျော်ဝင်း၊ မောင်ခွဲမျိုးအောင်၊ မောင်ဘုန်းပြည့်စုံ၊ မောင်ခွဲရန်ပိုင်ဝင်း၊ မသံသဉ္စာဝင်းတို့၏အဘွားသည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၁၁နာရီတွင် အမှတ်(၉/၁၅)၊ ဓမ္မာလမ်း၊ သီရိဓမ္မာရပ်ကွက်၊ စမ်းချောင်းမြို့နယ်နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၁၁-၁-၂၀၁၇ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၁နာရီတွင် ရေဝေးဖုကျန်သူသားနှင့် ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှ ကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ဦးခင်ဆိုင် အသက်(၈၁)နှစ်
(လွိုင်မြို့တော် ကမီး)

ရန်ကုန်မြို့၊ လွိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ကန်လမ်း၊ လွိုင်မြင်းမိုရ်အိမ်ရာ၊ တိုက် ၅၊ အခန်း ၃နေ့ တင်တွန်ဟိုင် (ခ)ဦးမောင်စိန်-ဒေါ်ရွှေအိတ်၏ သား၊ (တော်ချွန်ချွမ်း-ဒေါ်လှကြည်)တို့၏သား သမက်၊ ဒေါ်ကျင်မြ၏ချစ်လွစွာသော ခင်ပွန်း၊ ကိုကျော်စိုး၊ကိုတင်စိုး၊ကိုသန်းစိုး-မအိအိဖြူ(U.S.A)တို့၏ဖခင်၊ မောင်မိုးယံစိုး၊ မကွက်စီကာစိုးတို့၏အဘိုးသည် ၇-၁-၂၀၁၇ရက်(စနေနေ့)နံနက် ၀၀း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၉-၁-၂၀၁၇ရက် (တနင်္လာနေ့) နံနက် ၁၁နာရီတွင် ရေဝေးသူသားနှင့်ပို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှ ကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။)

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း၊ အမှတ် ၃၈နှင့် စမ်းချောင်းမြို့နယ်၊ သီရိဓမ္မာရပ်ကွက်၊ ဓမ္မာလမ်း၊ အမှတ် ၉/၁၅နေ ဦးမောင်သန်း(ခ)ခေါဘွန်တန်၏ချစ်လွစွာသောဇနီး၊ဦးသန်းစိုး-ဒေါ်ယုယုနွယ်၊ဦးဇော်ဝင်း၊ ဦးခင်မောင်ဝင်း(ခ)ဦးစိန်ကား-ဒေါ်ရူပို၊ ဒေါ်ဥမ္မာဝင်း - ဒေါက်တာခင်မောင်ဦးတို့၏ ချစ်လွစွာသောမိခင်၊ မဖူးပွင့်သင်း၊ မောင်ဝေဖြိုးလင်း၊ မောင်အောင်ကျော်ဝင်း၊ မောင်ခွဲမျိုးအောင်၊ မောင်ဘုန်းပြည့်စုံ၊ မောင်ခွဲရန်ပိုင်ဝင်း၊ မသံသဉ္စာဝင်းတို့၏အဘွားသည် ၇-၁-၂၀၁၇ရက်(စနေနေ့) နံနက် ၁၁နာရီတွင် အမှတ် ၉/၁၅၊ ဓမ္မာလမ်း၊ သီရိဓမ္မာရပ်ကွက်၊ စမ်းချောင်းမြို့နယ် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၁၁-၁-၂၀၁၇ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၁နာရီတွင် ရေဝေးဖုကျန်သူသားနှင့်ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ အသင်းသား၊ အသင်းသူများအား အသိပေးအကြောင်းကြားအပ်ပါသည်။(နေအိမ်မှကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ကျောသောင်းမြို့နယ်အသင်း(ရန်ကုန်)
ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း
ဒါယိကာမကြီး
ဒေါ်ရှုအင် (ကျောသောင်း)
(Chairman)
Tiger Sark Co.,TZK Co.,Ltd &
Victoria Cliff Hotel & Resort.

ဝင်းဝင်းပွဲရုံ
အသက်(၇၅)နှစ်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း၊ အမှတ် ၃၈နှင့် စမ်းချောင်းမြို့နယ်၊ သီရိဓမ္မာရပ်ကွက်၊ ဓမ္မာလမ်း၊ အမှတ် ၉/၁၅နေ ဦးမောင်သန်း(ခ)ခေါဘွန်တန်၏ချစ်လွစွာသောဇနီး၊ဦးသန်းစိုး-ဒေါ်ယုယုနွယ်၊ဦးဇော်ဝင်း၊ ဦးခင်မောင်ဝင်း(ခ)ဦးစိန်ကား-ဒေါ်ရူပို၊ ဒေါ်ဥမ္မာဝင်း - ဒေါက်တာခင်မောင်ဦးတို့၏ ချစ်လွစွာသောမိခင်၊ မဖူးပွင့်သင်း၊ မောင်ဝေဖြိုးလင်း၊ မောင်အောင်ကျော်ဝင်း၊ မောင်ခွဲမျိုးအောင်၊ မောင်ဘုန်းပြည့်စုံ၊ မောင်ခွဲရန်ပိုင်ဝင်း၊ မသံသဉ္စာဝင်းတို့၏အဘွားသည် ၇-၁-၂၀၁၇ရက်(စနေနေ့) နံနက် ၁၁နာရီတွင် အမှတ် ၉/၁၅၊ ဓမ္မာလမ်း၊ သီရိဓမ္မာရပ်ကွက်၊ စမ်းချောင်းမြို့နယ် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၁၁-၁-၂၀၁၇ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၁နာရီတွင် ရေဝေးဖုကျန်သူသားနှင့်ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ အသင်းသား၊ အသင်းသူများအား အသိပေးအကြောင်းကြားအပ်ပါသည်။(နေအိမ်မှကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။)

အလုပ်အမှုဆောင်အဖွဲ့

ဦးသန်းထွန်း
အသက်(၅၉)နှစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ နံသာကုန်းလမ်း၊ အမှတ် ၁၅၆နေ ဦးမောင်လတ်-ဒေါ်အေးကျင်တို့၏သား၊ ဦးမြင့်သိန်း(မစာ-သယံနိုးကျွန်း)၊ ဦးကြည်နိုင်-ဒေါ်သင်းသင်းမာ၊ ဦးဆန်းနိုင်(မစာ အင်းစိန်) - ဒေါ်ဌေးဌေးခိုင်(မစာ အငြိမ်းစား)၊ ဦးဇေထွန်းဦး(မစာ ၆၄၈(၂))၊ ဒေါ်ကြည်ကြည်ဝင်း(မစာ အင်းစိန်)၊ ဒေါ်တင်တင်လတ်၊ ဦးကျော်သန်း (Blue-Mountain)-ဒေါ်သိမ့်နွယ်အေး၊ ဦးဇော်မင်းဦး-ဒေါ်ချိုစင်စင်လတ်(မစာ မော်ကွန်း)၊ ဦးဇော်ဝင်း(ခ)ခေါဘွန်တန်၏အစ်ကို၊ ဒေါ်ခင်သန္တာတို့၏ အစ်ကို၊ တု/တုမ ရှစ်ယောက်တို့၏ ဘကြီးသည် ၇-၁-၂၀၁၇ရက် မွန်းတည့် ၁၂နာရီတွင် ကွယ်လွန်သွားပါ၍ ၉-၁-၂၀၁၇ရက် (တနင်္လာနေ့) နံနက် ၁၁နာရီတွင် ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှကားများ နံနက် ၉း၁၀နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ဦးကျော်ဒင် (ထားဝယ်)
အကောက်ခွန်ဦးစီးမှူး(ငြိမ်း)
အသက်(၉၃)နှစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ သစ်တောဝင်း၊ အမှတ် က/၁နေ (ဦးစိန်သွင်-ဒေါ်မမလေး)တို့၏သား၊ (ဦးဦးသာ)-ဒေါ်ခင်ခင်လှတို့၏သားသမက်၊ ဒေါ်ခင်လေးဦး(Maureen Oo Thar)၏ ချစ်လွစွာသော ခင်ပွန်း၊ ဦးခင်မောင်ရည်၊ ဒေါ်ကြည်ကြည်စန်း၊ (ဦးကျော်ကျော်ဦး)၊ ဒေါက်တာညီညီကျော်(ညွှန်ကြားရေးမှူးချုပ်၊သစ်တောဦးစီးဌာန)-ဒေါ်ခင်သန်းဝင်း(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန)၊ ဦးလှမြင့်(ဦးစီးအရာရှိ၊ ငြိမ်း အကောက်ခွန်) - ဒေါ်ကေသီဦး (FASHION HAPPY)၊ Mr. Ian Grist -ဒေါ်ခင်သုဇာဦး(ခေတ္တ-ဖိလစ်ပိုင်)တို့၏ဖခင်၊ မြေးရှစ်ယောက်၊ မြစ်နစ်ယောက်တို့၏အဘိုးသည် ၇-၁-၂၀၁၇ရက်(စနေနေ့) နံနက် ၈း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၁-၁-၂၀၁၇ရက်(ဗုဒ္ဓဟူးနေ့)နံနက် ၁၀နာရီတွင် ရေဝေးသူသားနှင့်ပို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်းရပ်ဝေးရပ်နီးမှဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၈နာရီတွင်ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၁၃-၁-၂၀၁၇ရက် (သောကြာနေ့) နံနက် ၇နာရီမှ ၁၀နာရီအထိ ရက်လည်ဆွမ်းကျွေးတရားတော်နာဂြုဇရောက်ပါရန် မိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဦးကျော်ဒင် (ထားဝယ်)
အကောက်ခွန်ဦးစီးမှူး(ငြိမ်း)
အသက်(၉၃)နှစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ သစ်တောဝင်း၊ အမှတ် က/၁နေ (ဦးစိန်သွင်-ဒေါ်မမလေး)တို့၏သား၊ (ဦးဦးသာ)-ဒေါ်ခင်ခင်လှတို့၏သားသမက်၊ ဒေါ်ခင်လေးဦး(Maureen Oo Thar)၏ချစ်လွစွာသော ခင်ပွန်း၊ မောင်ကျော်မျိုးနောင်(MSC Cruises Line)-မဝေမီဗီဦး(PSG Co., Ltd)၊ မောင်သော်မျိုးနောင်(Unique Model Agency)၊ မောင်ရန်မျိုးနောင်(Prakit Advertising)၊ မောင်ရန်နိုင်အောင်(B.A English)၊ မောင်ကျော်မျိုးသန့်[Second Year (Hons)Botany,University of Yangon]၊ မောင်ကျော်ဇင်လင်း-မမေဝသန့်(ကြွယ်စင်လင်းအထည်ဆိုင်)၊မောင်အောင်စွမ်းပြည့်(Balance Fitness)၊ Mark Gristတို့၏အဘိုး၊ မောင်ရဲရင့်သီဟအောင်၊ မောင်ရဲဝင့်သူရအောင်တို့၏အဘေးသည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၈း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၁-၁-၂၀၁၇ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီတွင် ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှ ကားများ နံနက် ၈နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ဦးကျော်ဒင်
အသက်(၉၃)နှစ်

ဒေါက်တာညီညီကျော် ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ၇-၁-၂၀၁၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း။

ဦးဝင်းထွန်း-ဒေါ်ဆွေဆွေချစ်

အထူးဝမ်းနည်းကြေကွဲခြင်း
ဦးကျော်ဒင်
အသက်(၉၃)နှစ်

ဒေါက်တာညီညီကျော် ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ၇-၁-၂၀၁၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း။

ဦးအေးမြင့်မောင်-ဒေါ်မေသက်ထွန်း

ဝမ်းနည်းကြေကွဲခြင်း
ဦးကျော်ဒင်
အသက်(၉၃)နှစ်

ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ၇-၁-၂၀၁၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်ကြောင်းသိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဦးဌေးအောင်-ဒေါ်အေးအေး
ညွှန်ကြားရေးမှူးချုပ်
အပူပိုင်းဒေသစီမံကိန်းစိုပြည်ရေးဦးစီးဌာန

ဝမ်းနည်းကြေကွဲခြင်း
ဦးကျော်ဒင်
အသက်(၉၃)နှစ်

ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ၇-၁-၂၀၁၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ
အပူပိုင်းဒေသစီမံကိန်းစိုပြည်ရေးဦးစီးဌာန

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း
ဒါယကာ
ဦးသန်းစိန်
အသက်(၇၈)နှစ်

ရန်ကုန်မြို့၊ လသာမြို့နယ်၊ (၃) ရပ်ကွက်၊ ၁၉လမ်း၊ အမှတ် (၅၂/၀၄)နေ ဒေါ်အေးအေးဟန်၏အစ်ကို၊ ဒေါ်ခင်ခင်ဟန်၏မေးစားဖခင်သည် ၆-၁-၂၀၁၇တွင် ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်သွားပါသဖြင့် ၇-၁-၂၀၁၇ရက် (စနေနေ့) မွန်းလွဲ ၂နာရီတွင် ရန်ကုန်ဆေးရုံကြီးအအေးတိုက်မှ ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်ပြီး ဖြစ်ပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဒေါ်မေသန္တာဝင်း
အသက်(၄၀)

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ကွင်းကျောင်းလမ်း၊ အမှတ် (၅၁-၇/B)နေ ဦးမောင်မောင်ဝင်း - ဒေါ်ခင်သက်သက်တို့၏သမီး၊ (ဦးစိုးမြင့်)-ဒေါ်ညွှန်ညွှန်ရီတို့၏သမီး၊မေးမဦးဇော်ဇော်(မလေးရှားသံရုံး)၏ဇနီး၊ မနေ့မြည်လင်းလက်၏ ဖခင်၊ ဒေါ်ခိုင်ဇာဝင်း၏ညီမ၊ ဦးသူရဝင်း(ခ)အုပ်ပိုင်စိုး၊ ဦးအေးကိုကို-ဒေါ်ထက်ထက်ဝင်းတို့၏အစ်မ၊ မရိုင်းထက်သီရိ၏အဒေါ်သည် ၆-၁-၂၀၁၇ရက် ကွန်ရက်ဗဟိုတွင် အထက်ပါနေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၈-၁-၂၀၁၇ရက် (တနင်္ဂနွေနေ့) ညနေ ၃နာရီတွင် ထိန်ပင်အအေးတိုက်မှ ထိန်ပင်သူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှကားများ မွန်းလွဲ ၁နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး
ဦးသန်း(ခ)ဦးတော်ချင်လျက် (ပဲခူး)
အသက်(၁၀၅)နှစ်

ပဲခူးမြို့နေ (ဦးတော်စီကင်း-ဒေါ်ရုံး)တို့၏သား၊ (ဦးရွှေရည်-ဒေါ်ကြင်မြိုင်)တို့၏သားသမက်၊ ဦးတင်လှ-ဒေါ်စန်းစန်းရီတို့၏ ဖခင်၊ ဦးအောင်သန်းဝင်း-ဒေါ်အေးကျော့စံ၊ ဒေါက်တာစိုးကိုကိုဝင်း-ဒေါ်မေသင်ကြီနီစိုးတို့၏အဘိုး၊ မြစ်သုံးယောက်တို့၏ဘိုးဘိုးကြီး၊ ပဲခူးမြို့၊ အမှတ် ၅၁၊ ဈေးပိုင်း ၁၉လမ်းနေ (ဒေါ်ကျင်ပိုင်)၏ ခင်ပွန်းသည် ၆-၁-၂၀၁၇ရက်တွင် ကွယ်လွန်သွားပါသဖြင့် ၈-၁-၂၀၁၇ရက် (တနင်္ဂနွေနေ့) မွန်းတည့် ၁၂နာရီတွင် အထက်ပါနေအိမ်မှ ဆင်ဖြူကျွင်းသူသားနှင့် ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ပါမည်။

အထူးဝမ်းနည်းကြေကွဲခြင်း
ဦးကျော်ဒင်
အသက်(၉၃)နှစ်

ဒေါက်တာညီညီကျော် ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ၇-၁-၂၀၁၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

ဦးအုန်းဝင်း-ဒေါ်စမ်းစမ်းဌေး
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

ဝမ်းနည်းကြေကွဲခြင်း

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး

ဦးကျော်ဒင်

ရဲမှူးကြီး(ငြိမ်း)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)
ကယားပြည်နယ်ကောင်စီဥက္ကဋ္ဌ(ငြိမ်း)
အသက်(၈၆)နှစ်

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း(ငြိမ်း)၊ ဒေါ်ခင်မေလတ်တို့၏ ချစ်လွစွာသော ကျေးဇူးရှင်ဖခင်ကြီးသည် ၅-၁-၂၀၁၇ရက် (ကြာသပတေးနေ့)တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ရဲချုပ်နှင့် တပ်ဖွဲ့ဝင်များ/မိသားစုများ
မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဒေါ်ခင်အေး (မော်လမြိုင်ကျွန်း)

အသက်(၈၁)နှစ်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ မိုးရာဇာ၂လမ်း၊ အမှတ်(၉၇၉/B)နေ (ဦးမောင်ညွန့်-ဒေါ်သစ်)တို့၏သမီး၊ ဦးရွှေ၏ ချစ်လွစွာသောဇနီး၊ ဒေါ်ဆွေဆွေမြင့်(ခ)ဒေါ်စန္ဒာအောင်၊ ဦးအေးဝင်း(ဟိုတယ်/ခရီး၊ ဆရာအတတ်သင်(ငြိမ်း)၊-ဒေါ်သန်းသန်းလွင်(GM-KMA Foundation)၊ (ဦးနေစိုး)-ဒေါ်သန်းသန်းအေး(ဦးကျော်စွာထွန်း-ဒေါ်ဆွေဆွေသန်း(Rich Land Hotel)၊ ဦးကျော်စိုးမိုး(ငွေစိုး စက်မှုလုပ်ငန်း)-ဒေါ်ရီရီဆွေ(လ/ခွဲ၊ အလက-၁၀၊ မြောက်ဥက္ကလာပ)တို့၏ချစ်လွစွာသောမိခင်၊ မြေးကိုးယောက်၊ မြစ်တစ်ယောက်တို့၏အဘွားသည် ၇-၁-၂၀၁၇ရက် (စနေနေ့) နံနက် ၀၀း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၉-၁-၂၀၁၇ရက် (တနင်္လာနေ့) မွန်းလွဲ ၂နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှဆွေမျိုးမိတ်သင်္ဂဟများအားအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ရဟန်းမယ်တော်ကြီး
ဒေါ်တင်သန်း (ကနောင်)

အလက(၂)တာမွေ(ငြိမ်း)
အသက်(၆၇)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မာဉ္ဇနရပ်ကွက်၊ စက်မှုလက်မှု(၂)လမ်း၊ အမှတ် ၅၅နေ (ဦးသန်းထွန်း-ဒေါ်တင်ဟန်)တို့၏သမီး၊ ဦးကြည်အောင်(ခ)ဦးမောင်ကြီး၏ဇနီး၊ ဦးရဲဝင်း၏ညီမ၊ ဆရာဦးရန်ဝင်းနောင်(WEC)-ဒေါ်လှသူဇာ၊ ဦးရန်မင်းအောင်-ဒေါ်နန်းဝေ၊ ဦးကျော်မင်းသန့်-ဒေါ်ဥမ္မာအောင်၊ ဦးအောင်မျိုးထက်-ဒေါ်ဇုမြတ်ထွေးတို့၏မိခင်၊ မြေး ရှစ်ယောက်တို့၏အဘွားသည် ၆-၁-၂၀၁၇ရက်(သောကြာနေ့) နံနက် ၉း၁၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၈-၁-၂၀၁၇ရက်(တနင်္ဂနွေနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ (နေအိမ်မှကားများ နံနက် ၁၀း၀၅နာရီတွင် ထွက်ခွာပါမည်။)

ဒေါ်သင်းသင်းအောင်
(ရန်ကုန်မြို့)

အသက်(၅၃)နှစ်

ရမည်းသင်းမြို့နေ ဦးထွန်းဝင်း-ဒေါ်မြင့်မြင့်သန်းတို့၏သမီးချေးမ၊ ရန်ကုန်မြို့၊ နဝဓေးအိမ်ရာနေ ဦးလှအောင်-ဒေါ်မြင့်မြင့်ကြူတို့၏သမီး၊ ရန်ကုန်မြို့၊ ဘုရင့်နောင်၊သီရိမြန်ပလာဇာနေ ဦးညွန့်မောင်၏ဇနီး၊ မောင်ညီခန့်အောင် (ILBC-S-5)၏မိခင်၊ ဦးစိုးနိုင်-ဒေါ်လွင်လွင်အောင်၊ ဦးညွန့်အောင်-ဒေါ်လှလှ၊ ဦးသန်းညွန့်-ဒေါ်မီမီအောင်၊ ဦးစန်းအောင်-ဒေါ်ချိုချိုနိုင်၊ ဒေါ်ယုယုအောင်တို့၏ညီမသည် ၆-၁-၂၀၁၇ရက်(သောကြာနေ့) နံနက် ၁း၁၀နာရီတွင် အာရုံတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားပါ၍ ၈-

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု လျော့ကျရေး ဆောင်ရွက်နေမှုများ ဒုတိယသမ္မတ ဦးဟင်နရီပန်ထီးယူ ကြည့်ရှုစစ်ဆေး



ဒုတိယသမ္မတ ဦးဟင်နရီပန်ထီးယူ နေပြည်တော် စီလမ်းဆုံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်စီးဆင်းမှုထိန်းချုပ်ရေးစင်တာ၌ ကြည့်ရှုစစ်ဆေးစဉ် (သတင်းစဉ်)

နေပြည်တော် ဇန်နဝါရီ ၇
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီပန်ထီးယူ သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့ကျရေးအတွက် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်မျိုးတို့နှင့်အတူ နံနက် ၆ နာရီခွဲက

နေပြည်တော် စီလမ်းဆုံရှိ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်လမ်းမကြီး တာဝန်ခံက ယာဉ်မတော်တဆမှုများဖြစ်ပွားပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မောင်းများအနားယူနိုင်သည့် နားနေဆောင်များ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ထားရှိမှု၊ မမျှော်မှန်းထားသည့် ယာဉ်မတော်တဆမှုများ လျော့ချနိုင်ရန် အမြန်လမ်းမကြီးအား
စာမျက်နှာ ၅ ကော်လံ ၁ ◆

ယနေ့ မာ တိ ကာ

KKO ခွဲထွက်
စောဆန်းအောင်အဖွဲ့မှ
တပ်ဖွဲ့ဝင် ၂၃ ဦး
ဥပဒေဘောင်အတွင်း
ဝင်ရောက်
စာမျက်နှာ » ၈

မြန်မာ-ထိုင်းနှင့် လာအို
သုံးနိုင်ငံ ရိုးရာလက်ဝှေ့
ပွဲတွင် ပထမတန်း
လက်ဝှေ့ကျော်
တူးတူးနှင့် ချန်နာဂျန်
(ထိုင်း)တို့ သရေကျ
စာမျက်နှာ » ၁၂

သိန်း ၈၀၀ ကျော်
တန်ဖိုးရှိ ပတ္တမြား
အရိုင်းတုံး တစ်လုံး
ပျောက်ဆုံးနေကြောင်း
တိုင်တန်း
စာမျက်နှာ » ၁၃

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အိုင်ယာလန်နှင့် အီးယူနိုင်ငံများ ကြိုဆို ပြုပြင်ပြောင်းလဲရေးအတွက် အချိန်ယူရမည်ဖြစ်ကြောင်း အိုင်ယာလန်သံအမတ်ကြီးပြောကြား

မေး၊ ရေး - နန္ဒာဝင်း၊ ဝင်းဝင်းမော်၊ ဓာတ်ပုံ - ဝင်းနန္ဒာ

မြန်မာနေရှင်နယ်ရှပ်သံက Political Dialogue အစီအစဉ်ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြားစတူဒီယို(၁)၌ မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်သံအမတ်ကြီး H.E. Mr. Brendan Rogers နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဆိုပါ Political Dialogue အစီအစဉ်သို့ မြန်မာ့ သတင်းစဉ်က သွားရောက်သတင်းယူခဲ့ရာ စကားပိုင်း ဆွေးနွေးပွဲမှ တွေ့ဆုံမေးမြန်းမှုများကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး။ ။ သံအမတ်ကြီးရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံကို လာရောက်ရတဲ့ အကြိမ်တိုင်း ပျော်ရွှင်ရပါတယ်။ ဒီတစ်ခေါက် လာရောက်ချိန်မှာ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပတာနဲ့

တိုက်ဆိုင်နေပြီး နေပြည်တော်မှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ မနေ့ကမှ ရန်ကုန်ကို ပြန်ရောက်တာဖြစ်ပါတယ်။ ကျွန်တော် ဒီနိုင်ငံကို ရောက်တဲ့ အခေါက်တိုင်းမှာ သာယာလှပတဲ့ ဒီနိုင်ငံအကြောင်းကို ပိုမို သိမြင်လာသလို တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုတွေ့မြင် လာပါတယ်။ အစိုးရပိုင်း ခေါင်းဆောင်တွေ၊ လူထုနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပိုမိုတွေ့ဆုံ သိကျွမ်းခွင့်ရလာပါတယ်။ ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာ
စာမျက်နှာ ၇ ကော်လံ ၁ ✽





ဆင်းကတ်မှတ်ပုံတင်ခြင်းများကို
ဤနေရာများတွင်
ဆောင်ရွက်ပေးနေပါပြီ။

MPT လက်လီအရောင်းဆိုင်များ
MPT အိတ်ချိန်းရုံးများ
MPT အမှတ်တံဆိပ်အရောင်းဆိုင်များ
သမဝါယမဘဏ် (သတ်မှတ်ဘဏ်ခွဲများ)
ကမ္ဘောဇဘဏ် (သတ်မှတ်ဘဏ်ခွဲများ)

MPT နယ်လှည့်ရုံးပွဲများ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ တက္ကသိုလ်များ
နိုင်ငံတစ်ဝှမ်းရှိ စာတိုက်များ
Bestone ဖုန်းဆိုင်များ

အသေးစိတ်သိရှိလိုပါက www.mpt.com.mm/mm/sim-registration-mm/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။